



CBCM

# Herald

cbcmosc@gmail.com

၀၉၅ ၁ ၅၂၅၈၀၈

စီဘီစီအမ် သတင်းဂျာနယ်

(၁၅)ရက်၊ အောက်တိုဘာလ၊ ၂၀၁၆

အတွဲ(၁)၊ အမှတ်(၁၂)



FABC-OSC

အထွေထွေ

အစည်းအ

ဝေး...

စာ ... (၁၀)

ကမ္ဘာအရပ်ရပ်သို့သွားကြ၍ဖေဝါဂလိတရားတော်ကိုဟောပြောကြလော့။

(မာက ၁၆:၁၅)

ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာလူထုဆက်သွယ်ရေးရုံး

CBCM-Herald 



**CBCM Herald (သတင်း)**

**နာယက**

ဆရာတော်ပိတာလွင်ကျာရူ

**အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ**

ဖာသာရ် လီအို နန်းခန့်မန်

**ထုတ်ဝေခွင့်အမှတ်**

၀၁၇၂၅

**အယ်ဒီတာအဖွဲ့ဝင်များ**

ဖာသာရ် ဂျိမ်းဘရန်ဂျာ

ဖာသာရ်စောလောရင်းစ်

ဖာသာရ်ပီလျိုစိုး

ဖာသာရ် ဩဂုတ်စတင်းရွှေ

ဖာသာရ် ဘရန်မိုင်

**ဖြန့်ချိရေးတာဝန်ခံများ**

အာနားလွန်း၊ ကိုလန်ဘန်

သာသနာ(၁၆)နှင့် သူတော်စင်ဂိုဏ်းများမှ

လူထုဆက်သွယ်ရေးတာဝန်ခံများ

**ဒီဇိုင်းဖွဲ့စည်းပုံ**

စတုဂံဒီဇိုင်းနတ်ဖန်၊ ရီစီမေရီ

**ပုံနှိပ်တိုက်**

စိန်ဇေးမီးယားပုံနှိပ်တိုက် (၀၀၂၆၂)

အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

**CBCM Herald သတင်းစာရုံးခန်း**

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း

လူထုဆက်သွယ်ရေးရုံးခန်း

၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်

ဖုန်း ၀၁ ၅၂၅၈၀၈

cbcmosc@gmail.com

**အတိုင်ပင်ခံများ**

CBCM အထွေထွေအတွင်းရေးမှူး၊

ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊

ကက်သလစ်ရှေ့နေများအဖွဲ့။

**ငွေလွှဲရန်**

ရိုးမဘက် နှင့် ကမ္ဘောဇဘဏ် မြေကီကုန်း၊ ရန်ကုန်။

နော်မြတ်နှင်းထွေး (၁၄/ဟသတ(နိုင်)၂၄၆၀၉၅

မအိမ်ငိုက်လွန်း ၁၂/ဥကတ(နိုင်) ၁၅၇၃၃၂

# သမိုင်းမှတ်တမ်းသစ်တစ်ခု

မြန်မာနိုင်ငံကက်သလစ်လူထုဆက်သွယ်ရေး (CBCM-OSC)၏ ဦးစီးမှုဖြင့် မြန်မာပြည်တွင်ပထမဆုံးသော "Trinita Star" ဓမ္မတေးသီချင်းဆိုပြိုင်ပွဲနှင့် Live Show DVD အခွေကိုအောင်မြင်စွာပြုလုပ် ရိုက်ကူး ထုတ်လုပ်နိုင်အောင် ကောင်းချီးပေးသနားတော်မူသော အဖေဘုရားသခင်နှင့် မြန်မာပြည် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်တို့ကို ရှေးဦးစွာကျေးဇူးတင်ပါသည်။ ၂၀၁၆ ခုနှစ် မေလ(၈)ရက်နေ့တွင် ကျရောက်သော(၅၀)ကြိမ်မြောက်ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ကို ဂုဏ်ပြုခြင်းနှင့်အနုပညာရှင်များသည် "လှပခြင်းကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်သူများ၊ လူသားထုအတွက် မျှော်လင့်ချက်၏ သက်သေခံသူများ၊ ကြေညာဟောပြောသူများဖြစ်ကြောင်းကိုလုံးမူကာ ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် အများကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်စွမ်းရှိသည့် ကက်သလစ်အနုပညာရှင်များစွာထွက်ပေါ်လာစေရန် ရည်ရွယ်လျက် မြန်မာပြည်တွင်ပထမဆုံးသော ဓမ္မတေးသီချင်းဆိုပြိုင်ပွဲအစပြုသည်မှ နောက်ဆုံးပြိုင်ပွဲပြုလုပ်သည်အထိ အစစအရာရာစီစဉ်ပေးကြသည့် သာသနာအသီးသီးမှ လူထုဆက်သွယ်ရေးတာဝန်ခံများ၊ အမှတ်ပေးဒိုင်လူကြီးများ အဖြစ်သော်လည်းကောင်း၊ ပြိုင်ပွဲဝင်တေးသီချင်းများကို အချိန်ပေးရွေးချယ်ပေးကြသည့် CCAA လူကြီးများ၊ သီချင်းဆိုပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြသည့် ညီငယ်၊ ညီမငယ်များအားလုံး၊ ပြိုင်ပွဲများကို ကောင်းမွန်စွာပြုလုပ်နိုင်ရန် နေရာပြင်ဆင်ပေးသည့် ဖိလားဟီးဂျီးနိုစ်မြင့်စိုး (စိန်ပိတာနှင့်စိန်ပေါလ်အင်းစိန်)၊ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလစ်ဘို၊ ဆရာတော်ဂျွန်စောယောဟန်၊ ဖိလားစောနောဇ နှင့် အဖွဲ့သားများအားလုံး၊ နောက်ဆုံးသီချင်းဆိုပြိုင်ပွဲတွင် အမှတ်ပေးဒိုင်လူကြီးများဖြစ်ကြသော နိုင်ငံကျော်တေးသံရှင် ကေဂျာနား၊ နိုင်ငံကျော်တေးသံရှင် နွဲ့ယဉ်ဝင်း၊ တေးရေးတေးဆို ဆေးရယ်နှင့်ရယ်ဂျီ၊ အခမ်းနားများအဖြစ် ဆောင်ရွက်ပေးပါသော တေးသံရှင် ဆိုင်းနော်နှင့် သံသာဝင်း၊ ဆုတော်ငွေနှင့် အလှူတော်ငွေများပေးလှူကြသည့် ကက်သလစ်ဖန်တီးမှုအနုပညာရှင်များအစည်းအရုံး Catholic Creative Artists' Association - CCAA (ကျပ် နှစ်ဆယ့်ခြောက်သိန်း၊ ကျပ်ငါးသိန်း အမည်မဖော်လိုသူ နှင့် ကျပ်တစ်သိန်း တေးသံရှင် ချမ်းချမ်း)၊ အခမ်းအနားကို မှတ်တမ်းတင်ရိုက်ကူးပေးသည့် White Legend Media၊ MRTV4၊ Skynet၊ နောက်ဆုံးသီချင်းဆိုပြိုင်ပွဲအတွက် တေးသီချင်းများကို ရေးစပ်ပေးပို့ကြသော ဖိလားမောရစ်ညွန့်ဝေ၊ ဖိလားရောဘတ် (စိန်ပေါလ်)၊ ဖိလားရင်မောင်အေး(ပုသိမ်)၊ ကိုရယ်ဂျီ၊ ခွန်းပက်ထရစ်စိုးအောင် ၊ ဂျွန်သင်ဇမ်း၊ ဖိလား၊ ရှာလတ်လဂျာနော၊ အကောင်းဆုံးဖြစ်အောင် တီးခတ်ပေးကြသော GA TAM Music Band မှ Michael Jim Peed ၊ Bosco Kim ၊ ကိုရန်နိုင်၊ ဗိုလ်တောက်တို့ကိုလည်းကောင်း၊ စက်ပစ္စည်းနှင့်မီးအလှူဆင် ကိုဇော်နှင့်အဖွဲ့၊ Trinita Star များဖြစ်ကြသော ဖိုးလုံး(မန္တလေး)၊ မေရီ(တောင်ငူ)၊ ဆလိုင်လှသွေးဉာဏ+(ပြည်)၊ ဆိုဖီယာနုနုလှမြတ်မိုး(ပုသိမ်)၊ ဂျွန်ဇော်ရီအောင်(ပန်းမော်)၊ မောင်ကောင်း(ရန်ကုန်)၊ စနောဇ(ပုသိမ်)၊ အန်ဒြီးရ(တောင်ငူ)၊ ဆိုင်းလုပန်(မန္တလေး) တို့ကိုလည်းကောင်း၊ အဖက်ဖက်မှ နည်းအမျိုးမျိုးဖြင့် အားပေးကြသောသူအားလုံးကိုအထူးကျေးဇူးတင်ပါကြောင်းနှင့် အယောက်စီတိုင်းအပေါ်အဖေဘုရား၏ ကောင်းချီးမင်္ဂလာများ သက်ရောက်ပါစေကြောင်းဆုတောင်းပေးရင်း မှတ်တမ်းတင်အပ်ပါသည်။

Fr. Leo Mang (SDB)  
National Director (CBCM-OSC)

## ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာသတင်းလွှာထုတ်ဝေခြင်း၏ရည်ရွယ်ချက်

- ဧဝံဂေလိသတင်းကောင်းကို ထပ်ဆင့်သယ်ပိုးဆောင်ရွက်နိုင်စေရန်၊
- ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာနောက်ဆုံးရသတင်းများကိုအချိန်မှီပို့ဆောင်နိုင်ရန်၊
- မြန်မာနိုင်ငံရှိသာသနာအသီးသီး၊ သူတော်စင်ဂိုဏ်းအသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည်နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
- မြန်မာနိုင်ငံသားများအားလုံးကိုကောင်းသောသတင်းများအချိန်မှီ(တစ်လတွင်နှစ်ခါ)ထုတ်ဝေရန်၊ နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
- အာရှသမ္မတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်းများကို အထောက်အကူဖြစ်စေရန်၊

## စာစောင်အတွက်ဖိတ်ခေါ်ခြင်း

- CBCM Herald သတင်းစာဖတ်သူများ၏ ဝယ်ယူအားပေးမှုသည် ဤစာစောင်ကို ပုံမှန်ဆက်လက် ထုတ်ဝေနိုင်ရန် ပိုမိုကောင်းမွန်တိုးတက်လာစေရန် အဓိကအသက်ဖြစ်ပါသည်။
- စာစောင်ကို မိမိတို့နှင့်အနီးစပ်ဆုံး ကက်သလစ်ဆရာတော်ကြီးကျောင်းတိုက်ရှိ လူထုဆက်သွယ်ရေးရုံးများနှင့် parish တိုင်းတွင် ပုံမှန်ရရှိနိုင်သကဲ့သို့ CBCM-OSC ရုံး(ဖုန်း ၀၁ ၅၂၅၈၀၈)သို့ ဆက်သွယ်ကာ အားပေးမှာယူနိုင်ပါသည်။
- သာသနာအသီးသီးမှသော်လည်းကောင်း၊ သူတော်စင်ဂိုဏ်းအသီးသီးမှသော်လည်းကောင်း၊ သတင်းများကို [cbcmosc@gmail.com](mailto:cbcmosc@gmail.com) သို့ပေးပို့နိုင်ပါသည်။
- စာစောင်တွင်ကြော်ငြာများကိုလည်း ထည့်နိုင်သလို အလှူဒါနများကိုလည်း ကြိုဆိုလက်ခံနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (အယ်ဒီတာချုပ်)

**အောက်တိုဘာလအတွက်**  
**ရဟန်းမင်းကြီး၏ဆုတောင်းရန်**  
**ရည်ရွယ်ချက်**

ကမ္ဘာတစ်ဝှမ်းလုံးအတွက်ဆုတောင်းရန်ရည်ရွယ်ချက်မှာ- သတင်းသမားများတို့သည် မိမိ၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် လူယဉ်ကျေးမှုနှင့် အမှန်တရားကိုလေးစားလျက် အမြဲတည်တံ့လုပ်ဆောင်နိုင်ရန်။

သာသနာတော်အတွက်ဆုတောင်းပေးရန်ရည်ရွယ်ချက်မှာ- ကမ္ဘာ့သာသနာပြုနေ့သည် ခရစ္စတီယာန်အသင်းဂိုဏ်းများအတွင်း ဧဝံဂေလိသတင်းကောင်းဖြန့်ဝေခြင်း၏ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်၎င်းကိုသက်သေခံကြေငြာဟောပြောရမည့်တာဝန် ဝတ္တရားကို အသစ်တစ်ဖန်ပြန်ကြားသစ်လွင်လာစေနိုင်ရန်

# ပုဂံပရန်စခ်ဇီအောက်တိုဘာလအတွက်ဆုတောင်းရန်ထားရှိသောရည်ရွယ်ချက်မှာ သတင်းထောက်များအတွက်ဖြစ်သည့်ဆိုခြင်း



ပုဂံပရန်ခ်မင်းကြီး ဖရန်စခ်အရှင် သူမြတ်သည် ၎င်း၏ လစဉ်ဆုတောင်းရန် ထားရှိသော ရည်ရွယ်ချက်များ ထုတ်ပြန် လေ့ရှိရာ၊ အောက်တိုဘာလအတွက် ရည် ရွယ်ချက်နှင့်အတူ ဗီဒီယို သတင်းစကား ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။ ယခုလ

အောက်တိုဘာလအတွက် အရှင်သူမြတ်၏ ဆုတောင်းရန်ထားရှိသော ရည်ရွယ်ချက် မှာ သတင်းထောက်များအတွက် ဖြစ်ပြီး မိမိတို့၏ လုပ်ငန်းများကို လုပ်ဆောင် သတင်းရယူရာတွင်၊ သတင်းသမားများ သည် အမှန်တရားကို လေးစားတတ်မှုနှင့်

ကျင့်ဝတ်များကို ကောင်းစွာလိုက်၍ရယူနိုင် ကြပါစေရန် ဟူသည့် ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ ယနေ့ခေတ်ယဉ်ကျေးမှုမှာမိမိ ယာက ဘယ်လိုအစေခံခြင်း ပြုပေးနိုင်မလဲ ဆိုတာကို ကျွန်ုပ်မကြာခင်ဆိုသလိုစူးစမ်း မိတယ်။ ကမ္ဘာကြီးနှင့် လူသားများအတွက် ကောင်းကျိုးကိုဖြစ်စေတဲ့ သတင်းအချက် အလက်တွေ ကျွန်ုပ်တို့ လိုအပ်ပါတယ်ဟု ဆိုကာ၊ သတင်းသမားများသည် အမှန် တရားကို လေးစားတတ်မှုနှင့် ကျင့်ဝတ်များ ကို ကောင်းစွာလိုက်၍ ရယူနိုင်ကြပါစေရန် ဟူသည့်သူ၏အောက်တိုဘာလဆုတောင်း ရန်ရည်ရွယ်ချက်ကိုအတူရွတ်ဆိုဆုတောင်း ရန်ကိုလည်းကောင်း ဤဆုတောင်းမေတ္တာ ကို ဖြန့်ဝေရန်ကိုလည်းကောင်း အရှင်သူ မြတ်ကဖိတ် ခေါ်ခဲ့ပါသည်။ လူသားများရင် ဆိုင်နေကြရသည့် ဒုက္ခအခက်အခဲများနှင့် ဆက်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ လစဉ်ဆု တောင်း မေတ္တာအဖြစ် ပုဂံပရန်ခ်မင်းကြီး၏

ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းမေတ္တာ ကွန် ယက်ဖြစ်သော Apostleship of prayer ဝတ်ဆိုင်အရာ ၂၀၁၇ ခုနှစ်မှ စတင်ကာ ပုဂံပရန်ခ်မင်းကြီး၏ လစဉ် ဆုတောင်းရန် ထားရှိသည့်ရည်ရွယ်ချက်မှာ တစ်ခုတည်း သာလျှင် ဖြစ်မည်ဖြစ်ကာ ကျန်တစ်ခုကို သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ရသည့် ကိစ္စကဲ့သို့သော လတ်တလောလိုအပ်သည့် ဆုတောင်းမေတ္တာ ရည်ရွယ်ချက်များကို ထည့်သွင်း ကြေငြာသွားမည် ဖြစ်ကြောင်း နှင့် ယင်းလတ်တလော ကြေငြာချက်ကို လည်းဗာတီကန်မှ သတင်းရယူခြင်း၎င်း တို့၏ဝက်ဘ်ဆိုက်တွင် ဖော်ပြပေးသွားမည် ဟု Apostleship of prayer ဝတ်ဆိုင် တွင်ကြေငြာထားပါသည်။ အထက်ပါအဖွဲ့ အစည်းမှ၊ အရှင်သူမြတ်၏ ဗီဒီယိုသတင်း စကားနှင့် ဗီလအတွက် ဆုတောင်းရန်ရည် ရွယ်ချက်တို့ကို ဖြန့်ဝေလိုက်သည်ဆိုခြင်း ကိုဗာတီကန်ရေဒီယိုမှ သိရှိရပါသည်။ (RVA)

## လျှင်ဘေးဒဏ်သင့်ခဲ့သော အီတလီနိုင်ငံမှမြို့လေးသို့ဆုတောင်းပေးရန် ပုဂံပရန်ခ်စစ်ဂျတ်တရတ်ကြွရောက်

ပြီးခဲ့သည့်ဩဂုတ်လတွင် လျှင်ဘေးဒဏ်သင့်ခဲ့သော အီတလီနိုင်ငံမှ Amatrice ဟုခေါ်သည့်မြို့ လေး သို့ ကြိုတင်အသိပေးခြင်းမပြုပဲ ပုဂံပရန်ခ်မင်းကြီးဖရန်စခ် အရှင်သူမြတ် သည် အောက်တိုဘာ လ (၄) ရက်နေ့ က ကြွရောက်ကာ ဆုတောင်းပေးရန်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းဆိုပါသည်။ ယခုလို နာကျင်မှုတွေ၊ အခက်အခဲတွေရှိတဲ့အချိန်မှာ ဆုတောင်းမေတ္တာအားဖြင့် မိမိသည် ဒုက္ခသည်များနှင့် နီးကပ်စွာရှိကြောင်း၊ ဘုရားရှင်သည် ၎င်းတို့ အား ကောင်းကြီးပေးတော်မူပြီး၊ ကညာစင်မယ်တော်သည်လည်း ဒုက္ခသည်များကို နှစ်သိမ့်ပေးပါစေဟုဆုတောင်းပေးခဲ့ပါသည်။ ကျွန်ုပ်တို့ချစ်ခင်သည့်လူများစွာသည် ကျွန်ုပ်တို့အပါးက ထွက်ခွာသွားကြပြီး ကျွန်ုပ်တို့ ကို ထား ရစ်ခဲ့ကြပေမဲ့၊ အမြဲတမ်းမျှော်လင့်ချက် ဆိုတာရှိသည့်အတွက် ရှေ့ဆက်လျှောက်ကြပါဟု ဆိုကာ ဒီနေရာမှာသူတို့ ကျဆုံးသွားကြတယ်၊ သူတို့ အတွက် ကျွန်ုပ်တို့ မယ်တော်ထံအတူတကွ ဆု တောင်း ပေးကြရအောင်ဟု ဖိတ်ခေါ်ကာ ဆုတောင်းမေတ္တာပူဇော်ပေးခဲ့ကြောင်းဗာတီကန် သတင်းတိုက်အရ၊ အရှင်သူမြတ်သည် ယင်းမြို့ သို့ နံနက် ၉း၁၀ နာရီတွင် ရောက် ရှိပြီးနောက် ဆရာတော်ကြီးဒေါ်မိနစ်ကို နှင့်အတူ ယင်းမြို့ ၏ စာသင်ကျောင်းသို့ တိုက်ရိုက်ကြွရောက်ပြီး အသက်ရှင်ကျန်ရစ်သည့်သူများအား နှစ်သိမ့်စကား အနည်းငယ်မြွက်ကြားကာ ၎င်းနှင့်အတူ ဂုဏ်ကျေးဇူး တော်မေတ္တာရွတ်ဆို ဆုတောင်းရန်အတွက် ကလေးငယ်များအား ဖိတ်ခေါ်ခဲ့ပါသည်။

ထို့နောက်အရှင်သူမြတ်သည် ဒုက္ခသည်များနားနေရာ စခန်းဖြစ်သည့် "San Raffaele Borona" သို့လည်းကောင်း ကြွရောက်ကာ လျှင်ကြောင့် မိမိတို့ အိုးအိမ်များပျောက်ဆုံးရပြီး ဒုက္ခရောက်နေကြသည့် လူနာ (၆၀) ဦးတို့ အား တစ်ဦးချင်းစီနှုတ်ဆက်ကာ ၎င်းတို့ နှင့်အတူ အရှင်သူမြတ်က နေ့လည်စာ ဘုန်းပေးသုံးဆောင်ခဲ့ကြောင်း၊ အထက်ကနေရာများအပြင် အရှင်သူမြတ်သည် အခြားသော လျှင်ဒဏ်ပြင်းစွာထိခဲ့သည့်နေရာများသို့လည်းကြွရောက်ကာ ဒုက္ခသည်များကို အားပေးနှစ်သိမ့်ခြင်းနှင့် ဆုတောင်းပေးခဲ့သည်ဆိုခြင်းကို CNA သတင်း အရသိရှိရပါသည်။ (RVA)

## အကြားအာရုံချွတ်ယွင်းသူများအားပုဂံပရန်ခ်စစ်ဂျတ်ဆက်ခြင်း

တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုရာတွင် ပုဂံပရန်ခ်မင်းကြီးဖရန်စခ်အရှင်သူမြတ် သည် အကြားအာရုံချွတ်ယွင်းသူများအားနှုတ်ခွန်းဆက်စကားရွှေ့ခဲ့ပါသည်။ ကမ္ဘာ့ အကြားအာရုံချွတ်ယွင်းသူများနေ့နှင့် နိုင်ငံတကာ အကြားအာရုံချွတ်ယွင်းသူများ ရက်သတ္တပတ်၏ ပိတ်ပွဲမှာ တနင်္ဂနွေနေ့ က ကျရောက်ခဲ့သည့်အတွက် နားမကြားသူများအတွက် ဆုတောင်းပေးခြင်းနှင့် ၎င်းတို့ အား အရှင်သူမြတ်က အားပေးစကား မြွက်ဆိုခဲ့ခြင်းဖြစ်ပါသည်။ နားမကြားသူများအားလုံးကို ကျွန်ုပ်နှုတ်ဆက်ခြင်းပါတယ်။ တစ်ချို့ လည်း ယခုအန်ဂျေလူးမေတ္တာ ရွတ်ဆိုရာမှာ ရှိနေကြပါတယ်။ အသင်းတော်ကြီးနှင့်လူ့ဘောင်အဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင် ကြတဲ့ သူတို့ရဲ့ လိုလိုလားလား ဆက်ကပ်မှုများအတွက် နားမကြားသူများအားလုံးကို ကျွန်ုပ်ဂုဏ်ပြု ပါတယ်ဟု အရှင်သူမြတ်က ဆိုပါသည်။ စက်တင်ဘာလ နောက်ဆုံးတစ်ပတ်လုံးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နိုင်ငံတကာ အကြားအာရုံ ချွတ်ယွင်းသူများ ရက်သတ္တပတ်ကို ရောမမြို့တော်၌ ၁၉၅၈ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး ထိုရက်သတ္တပတ်တွင် နားမကြားသူများအဖွဲ့ အစည်း၏ လူမှုအသိုင်းအဝိုင်းအား ပံ့ပိုးကူညီ မှုများနှင့် ၎င်းတို့ ၏လိုအပ်ချက်များတို့ ကို အသိရှိစေနိုင်သော တစ်နှစ်တာအတွင်းမှ ကမ္ဘာတစ် ပိုင်းလှုပ်ရှားမှု တစ်ရပ်ဖြစ်ကြောင်း ဗာတီကန်ရေဒီယိုမှ သတင်းရရှိပါသည်။ (RVA)



# Tbilisi မှကက်သလစ်ဂရုဏာရေးဆက်ကပ်အမှုတော်ဆောင်များနှင့် ပုဂံဟန်းမင်းကြီးပရန်စစ်တွေ့ဆုံ



ပုဂံဟန်းမင်းကြီး ဖရန်စစ်အရှင် သူမြတ်သည် Tbilisi မှကက်သလစ်ဂရုဏာ ရေးဆက်ကပ် အမှုတော် ဆောင်များ နှင့် တွေ့ဆုံကာ အားနည်းချိနဲ့သူများနှင့် ဆင်း ရဲသားများတို့သည် သခင်ခရစ်တော် ၏ အသွေးအသားပင်ဖြစ်ကြောင်းဆိုကာ ၎င်း တို့၏ သာသနာလုပ်ငန်းအတွက် အရှင်သူမြတ်က အားပေးခဲ့ပါသည်။  
အထက်ပါတွေ့ဆုံခြင်းကို Tbilisi ရှိ ကာမဲလီယားနီ ဆေးခန်းတွင်ကျင်းပခဲ့

ခြင်းဖြစ်ကာ ထိုဆေးခန်း၏ ဒါရိုက်တာနှင့် အတူ ၊ Georgia မှ ကာရီးတာစ် ဥက္ကဋ္ဌနှင့် ကက်သလစ် အဖွဲ့အစည်းအသီးသီးမှ ဂရုဏာရေး ဆက်ကပ်အမှုတော်ဆောင်များ တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။  
၎င်းတို့သည် မိမိတို့တိုင်းပြည်ရှိ အမျိုးသား၊ အမျိုးသမီး သူတော်စင်များ ဆက်ကပ် အမှုတော်ဆောင်များ၊ ကာရီ တာစ်အဖွဲ့နှင့် အဖွဲ့အစည်းအသီးသီးတို့၏ ကိုယ်စားလှယ်များပင် ဖြစ်ကြကြောင်းဆို

ကာ လိုအပ်သူများအတွက် ၎င်းတို့၏ အနှစ်နာခံဆက်ကပ်မှုများအတွက်အရှင်သူ မြတ်ပုဂံဖရန်စစ်က ကျေးဇူးတင် အသိအ မှတ်ပြုခဲ့ပါသည်။ ထို့အပြင် ၎င်းတို့၏လုပ် ငန်းသည် တိုင်းပြည်တွင်းရှိ ခရစ်ယာန်များ အားလုံးနှင့် ယုံကြည်သက်ဝင်ရာဘာသာ အသီးသီးအကြား၊ ညီအစ်ကိုမောင်နှမစိတ် ဓါတ်ဖြင့် ပူးပေါင်းစေသည့် ခရီးလမ်းဖြစ် သည်ဟုဆိုကာ၊ နာမကျန်းဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ အားလုံးနှင့်အတူ၎င်း

တို့အား ကြည့်ရှုစောင့်ရှောက် ပေးနေကြ သည့် ဂရုဏာရေးအဖွဲ့ အစည်းအသီးသီးမှ ဆက်ကပ် အမှုတော်ဆောင်များ အားလုံး ကို ကျွန်ုပ်အထူးနှုတ်ဆက်ပါတယ် ခဏ လေးဆိုပေမဲ့ သင်တို့ ရဲ့ ဆက်ကပ်မှုများ အတွက် "အခုလိုတွေ့ဆုံအားပေးခွင့်ရတာ ကို ကျွန်ုပ်ပျော်ရွှင်ပါတယ်။ ဘုရားသခင်က သင်တို့ကို ဘယ်တော့မှ ပစ်ထားမှာမဟုတ် ဘူး သင်တို့ အခက်အခဲနှင့်ရင်ဆိုင်ရချိန်မှာ တောင် သင်တို့ဘေးမှာ ဘုရားရှင်အမြဲရှိ နေ အားပေးနေပါတယ်။ မိမိကိုယ်တိုင်က အားနည်းချိနဲ့ သူများအတွက် ဒုက္ခခံထမ်း ခဲ့တဲ့ သခင်ခရစ်တော်ရဲ့ အချစ်ဆုံးလေး တွေဟာသင်တို့ပါပဲ ဂရုဏာရေးလုပ်ငန်း တွေဟာ၊ အသင်းတော်ကြီးရဲ့ မှန်ကန်စွာ ပြည့်မည့်တဲ့ အသီးတွေဖြစ်ပြီး ဘုရားရှင်ရဲ့ သနားကြင်နာခြင်းကို မျှော်လင့်ချက်ကမ်း ပေးသည့် အချက်များပင်ဖြစ်သည့်အတွက် သင်တို့ ရဲ့ သာသနာလုပ်ငန်းဟာကြီးမြတ် လှပါတယ် ဒါကြောင့် ဘုရားရှင်ထံမှလာ သောစွဲထက်သန်သည့် ချစ်ခြင်းမေတ္တာ တော်ကိုလူ့အသိုင်းအဝိုင်း နေရာအစုံမှာ ဂရုဏာရေးလုပ်ငန်းများအားဖြင့် နေထိုင် ဆက်ကပ်သွားကြပါ "ဟု အရှင်သူမြတ်ပုဂံ ဖရန်စစ်သည် Tbilisi မှ ကက်သလစ်ဂရု ဏာရေးဆက်ကပ်အမှုတော်ဆောင်များနှင့် တွေ့ဆုံရာတွင် အားပေးကာ မြွက်ကြားခဲ့ သည်ကို ဟာတီကန်ရေဒီယိုမှ သတင်းရရှိ ပါသည်။ (RVA)

## ပုဂံဟန်းမင်းကြီးအရှင်သူမြတ်သည်အာဂျင်တီးနားသို့ဗီဒီယိုသတင်းစကားပေးပို့ခြင်း

သင်သည်ကျွန်ုပ်မွေးရပ်မြေ၏ကြီး မြတ်သောရတနာဖြစ်သည်ဟူသောမင်္ဂလာ စကားအားဖြင့် နှစ် ၂၀၀ ပြည့်လွတ်လပ်ရေး နေ့ကို အောက်မေ့သောအားဖြင့်ပုဂံဟန်း မင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သော အာဂျင်တီးနားသို့ ဗီဒီယိုသတင်းစကား ပေးပို့ခဲ့ပါသည်။ စပိန် ဘာသာစကားဖြင့် ပေးပို့ခဲ့သော အရှင်သူ မြတ်၏ ဗီဒီယိုသတင်းစကားကို အာဂျင်တီး နားတွင်၊ စက်တင်ဘာလ (၃၀) ရက်မွန်း တည့်ချိန်၌တစ်တိုင်းပြည်လုံးအတွက်ထုတ် လွှင့်ပြသခဲ့ကြောင်း ၎င်း၏ ဗီဒီယိုသတင်း စကား၌ ဩဂုတ်လတွင် သူတော်မြတ် အဆင့်သို့ တင်မြှောက်ခံရသော Mama Antula နှင့် အောက်တိုဘာလ (၁၆) ရက် နေ့တွင် ရဟန္တာအဖြစ် တင်မြှောက်တော့ မည့် Cura Brochero နှင့်တို့ ၏ ပုံရိပ်များ အားလည်းပြန်လည်သတိယကာယခုကဲ့သို့ မြွက်ကြားခဲ့ပါသည်။

အထက်က ပွဲတော်နှစ်ခုစလုံးအ တွက်ကျွန်ုပ်သည် မွေးရပ်မြေသို့ပြန် လာပြီးဂုဏ်ပြုချင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင် လို့ပါ။ ဒီနှစ်ရော နောက်နှစ်ရော အာရှနှင့် အာဖရိကအတွက် ကျွန်ုပ်ရဲ့ ကတိတွေနှင့် အစီအစဉ်တွေ ပြည့်နေပြီဖြစ်တာကြောင့် ပါ။ ဒါကြောင့် ဘုရားရှင်ရဲ့ လက်တော်ထဲ မှာပဲ အရာရာကို ကျွန်ုပ်အပ်နှံထားပြီးပြန် လာဖို့တစ်ရက်ရက်ကိုလည်း ဘုရားကရွေး ချယ်ပေးပါလိမ့်မယ်။ ဒီနှစ်ရော နောက်နှစ် ရော အစီအစဉ်တွေက ပြည့်နေပြီး သင်တို့ ဆီကို မလာနိုင်တာက သေချာနေတာ ကြောင့် ဗီဒီယိုသတင်းစကားအားဖြင့် ယခု လိုဆက်သွယ်လိုက်ခြင်းဖြစ်ပါတယ်။  
ကျွန်ုပ်အတွက် အာဂျင်တီးလူမျိုး တွေဟာ အရေးပါတဲ့ကျွန်ုပ်ရဲ့ လူမျိုးတွေပါ ပဲ။ကျွန်ုပ်ဟာယခုအချိန်ထိ အာဂျင်တီးနား နိုင်ငံကူးလက်မှတ်နဲ့ခရီးသွားနေဆဲဖြစ်တဲ့ အာဂျင်တီးနားလူမျိုးပါ။မွေးရပ်မြေအတွက်



သင်တို့ဟာ ကြီးမြတ်တဲ့ရတနာလေးတွေ ဖြစ်ကြပါတယ်လို့ ကျွန်ုပ်အခိုင်အမာယုံ ကြည်ပါတယ်ဟုဆိုကာ အရှင်သူမြတ်ပုဂံ ဖရန်စစ်သည် အာဂျင်တီးနား၏ နှစ် ၂၀၀

ပြည့်လွတ်လပ်ရေး နေ့ကို အောက်မေ့ သောအားဖြင့် ဗီဒီယိုသတင်းစကားပေးပို့ သည်ဆိုခြင်းကို L'Osservatore Romano မှသတင်းရရှိပါသည်။ (RVA)

# Azerbaijan ကက်သလစ်များကိုပုပ်ပရန်စခ် အားပေးစကားပြောကြားခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စခ်အရှင် သူမြတ်သည် ဆလေးရှင်းများ၏ ဗဟို ဘာကူးရှိ အပြစ်မဲ့သန္ဓေယူသော မယ်တော် သခင်မ ဘုရားကျောင်းတော်တွင် မစ္စား တရားဟောကြားအပြီး၊ သေးငယ်သည့် ကက်သလစ် အဖွဲ့အစည်းလေးဖြစ်သော Azerbaijan ကက်သလစ်များအား ၎င်းတို့ ၏ ယုံကြည်ခြင်းကို သက်သေခံမှုများအ တွက် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း မပြု မှီ၊ အားပေးစကားပြောကြားခဲ့ပါသည်။

အရှင်သူမြတ်ကဆိုသည်မှာ ယခု လိုသေးငယ်လှတဲ့ကက်သလစ်အဖွဲ့အစည်း ငယ်လေးကို ကြွရောက်ရခြင်းကို တစ်ချို့ ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ အချိန်တွေ အလဟဿ ဖြစ်တယ်လို့ထင်လျှင်ထင်ကြ မယ်၊ ဘာကြောင့် ကက်သလစ်ဦးရေ ၇၀၀ သာရှိတဲ့ နေရာလေးကို လည်ပတ်ဘို့ ကီလို မီတာတွေ အများကြီးဖြတ်ကျော် အချိန် ကုန်ခံပြီး လာရသလဲ မေးချင်စရာ ဖြစ်နိုင်ပါတယ်။ ကျွန်ုပ်အချိန်တွေမကုန် ပါဘူး။ အလဟဿလည်းမဖြစ်ပါဘူး။ ဟုတ် ပါတယ် ဒီအဖွဲ့အစည်းလေးဟာ မတူညီ မှုတွေနှင့်တည်ဆောက်ထားတဲ့အဖွဲ့အစည်း လေးဖြစ်ပါတယ်။ သင်တို့အထဲမှာ Azeri, Italian, Spanish စတဲ့ ဘာသာစကား အသီးသီးကို ပြောဆိုကြတယ်။ မတူညီမှု တွေရှိပေမဲ့ ဒါဟာသန့်ရှင်းသောဝိညာဉ် တော်ရဲ့ အသွင်ကိုဆောင်ပါတယ်။ သန့်ရှင်း သောဝိညာဉ်တော်ဟာ ကောင်းကင်ကနေ



အလွန်သေးငယ်တဲ့ အဖွဲ့အစည်းလေးထံ ကို ဆင်းကြွတော်မူခဲ့တယ်။ ကြောက်ရွံ့ စိုး ရိမ်မှုတွေနှင့် ပြည့်နှက်နေခဲ့တဲ့အဖွဲ့အစည်း လေးအားသခင်ခရစ်တော်ဆောင်ယူလာတဲ့ သတင်းကောင်းကိုကြေငြာဟောပြောသက် သေခံဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား က အင်အားသတ္တိတွေ ဆင်းကြွကာပေးခဲ့ တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်း ကျေးဇူးတော်အားဖြင့် ကြောက်ရွံ့စိုးရိမ်မှု တွေနှင့်ပြည့်ဝနေခဲ့တဲ့ ဂျေရုဇလင်ရဲ့ တံခါး တွေ ပွင့်ဟလာခဲ့တယ်ဟုဆိုကာ အရှင်သူ

မြတ်သည် ၎င်းကြွလာခဲ့ခြင်းမှာအလဟဿ မဖြစ်၊ အချိန်ဖြုန်းခြင်း မဟုတ်ကြောင်းကို ရှင်းပြကာ ဆက်လက်မြွက်ကြားခဲ့သည်မှာ ကျွန်ုပ်တို့ အချက်အလက်လိုအပ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွလာ စဉ်ကမယ်တော်ဟာအဖွဲ့အစည်းလေး မှာရှိနေခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ မိခင်ကို မမေ့ ကြဖို့လိုအပ်ပါတယ်။ နောက်ပြီး သန့်ရှင်း သောဝိညာဉ်တော်ရဲ့ အလင်းကျေးဇူး အင် အားသတ္တိတွေနှင့် သူတို့ရဲ့နှလုံးသားထဲကို ဖြည့်ဆည်းခံခဲ့ရတဲ့ အဖွဲ့အစည်းလေး

လေးဟာ ညီရင်းအစ်ကို စိတ်ဓါတ်နှင့်အ ချင်းချင်း ချစ်ခြင်းမေတ္တာထားသလို၊ သင်တို့ သည်လည်း ချစ်ခြင်းမေတ္တာထားကြပါ။ မ ကြောက်ရွံ့ကြပါနှင့်။ သတ္တိရှိရှိနှင့်ရှေ့ဆက် လျှောက်လှမ်းကြပါဟုဆိုကာ အရှင်သူ မြတ်ပုပ်ဖရန်စခ်သည် ကက်သလစ်လူဦး ရေ (၇၀၀) သာရှိသည့် Azerbaijan ကက်သလစ်များအား အားပေးစကားပြော ကြားခဲ့သည်ကိုဗာတီကန်ရေဒီယိုမှသတင်း ရရှိပါသည်။ (RVA)

## ပုပ်ရဟန်းမင်းကြီးကသနားခြင်းသာသနာပြုသီလရှင်များအားတွေ့ဆုံ



စက်တင်ဘာလ (၂၄) ရက် စနေနေ့တွင် ပုပ်ရဟန်းမင်းကြီးဖရန်စခ်က သနားခြင်းသူနာပြု သီလရှင်ဂိုဏ်းမှ သီလ ရှင်များအားဗာတီကန်နိုင်ငံရှိ ကလေးမင် တိုင်းခန်းမတွင် သီးသန့်တွေ့ဆုံမှု တစ်ခု ကိုပြုလုပ်ခဲ့သည်။ တွေ့ဆုံမှု၌ပုပ်ရဟန်းမင်း ကြီးက သီလရှင်တို့၏ ဆက်ကပ်မှုအတွက် ဂုဏ်ပြုကျေးဇူးတင်စကားဆိုခဲ့သည်။ သီလ ရှင်များသည် ခမည်းတော်ဘုရား၏သနား ခြင်းကိုဖော်ပြရန် အဓိကပုံရိပ်များဖြစ်သည် ဟုဆိုခဲ့သည်။ ဘုရားသခင်၏ခေါ်သံနှင့် ဘုန်းတော်ကြီးနှစ်ပါး၏ ကူညီထောက်ပံ့ ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာလူထုဆက်သွယ်ရေးရုံး

များဖြင့် လူဖျားလူနာများကိုပြုစုခြင်းအမှု ကို လုပ်ဆောင်ခဲ့သော ဘုရားသခင်၏ အစေခံ Teresa Orsini Doria Pamphili Landi၏ မြင့်မြတ်သောစိတ်ထားကို ဝေမျှ ပြောပြခဲ့သည်။ ယနေ့ကမ္ဘာ၌စိတ်ပျက်အား ငယ်မှုသည် နာမကျန်းဖြစ်ခြင်းမှအခြေခံ ကာဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူမှုရေး အခြေအနေ၊ လူမျိုးနှင့်ဘာသာစကားကွဲ ပြားမှု၊ ယဉ်ကျေးမှုများလည်းမရပ်တည်နိုင် တော့ပေ။ ကျွန်ုပ်တို့အားလုံး ခွန်အားချိနဲ့ လာကြသည်တစ်ပါးသူကိုမှီခိုရသည့်အခြေ အနေသို့ရောက်လာခဲ့သည်ဟု ပုပ်ရဟန်း

မင်းကြီးကမိန့်ကြားခဲ့သည်။ ဆက်လက်ပြီး အရှင်သူမြတ်က အသင်းတော်သည် အတိ ဒုက္ခရောက်နေသူ၊ အထီးကျန်စွန့်ပစ်ခံနှင့် အကူအညီလိုအပ်နေသူများကို နည်းလမ်း မျိုးစုံဖြင့် ကူညီပေး နေသည်ဖြစ်ရာ အသင်းဂိုဏ်းအသီးသီးမှလည်း သီလရှင် များက မိမိတို့အသင်းဂိုဏ်း၏ ကျင့်စဉ်များ အတိုင်းအသင်းတော်ကို ကူညီထောက်ပံ့ ပေးနေကြကြောင်းပြောကြားသွားခဲ့သည်။ ယခု သီလရှင်များမှာမူ ဆေးရုံရှိလူနာများ ကို အထူးကူညီပြုစုပေးနေကြသောသူများ ဖြစ်သည်။ သီလရှင်များကိုလည်း "အခက်အ

ခဲနှင့်စိန်ခေါ်မှုများကို မမူဘဲ မိမိတို့၏လုပ် ငန်းဆောင်တာများအပေါ်တွင်သစ္စာရှိရှိနှင့် အဆုံးတိုင် ဆက်လက် လုပ်ဆောင်ရန် အားပေးတိုက်တွန်းတောင်းဆိုခဲ့သည်။ နေ့ စဉ်ဘဝအသက်တာထဲ၌ လောကီရေးရာ ကိစ္စများကိုအလေးပေးလုပ်ဆောင်လွန်ခြင်း သည် ဘာသာတရားတိုင်းတွင် ရှိသည့် လူမှုရေးနှင့် ဧည့်ဝတ်ကျေပွန်ရေးများကို ပျောက်ပြယ်စေနိုင်သည်။ ထိုအရာကိုသတိ မူလျက် ဖော်ရွေစွာအစေခံနိုင်ရန်၊ ဖျားနာ နေသူများနှင့်လိုအပ်သူများ မည်သူ့အပေါ် မဆို မိခင်သဖွယ်၊ အစ်မသဖွယ်ပီပြင်စွာ ဆက်လက်လုပ်ဆောင်ပေးကြပါ "ဟုအား ပေးတိုက်တွန်းခဲ့သည်။ ဆုတောင်းခြင်း သည်မိမိတို့၏အသက်သွေးကြောနှင့်အစေ ခံ လုပ်ဆောင်မှုများ ၏အဓိကအုတ်မြစ်ဖြစ် ကြောင်းမမေ့ရန်ကိုလည်း သတိပေးတိုက် တွန်းခဲ့သည်။ သခင်ယေရှူး၏ အသက်တာ ၌ဖျားနာသူများ၊ နာတာရှည်များပေါ်မည် သို့မည်ပုံကုသဆက်ဆံ လက်ခံပုံကို နမူနာ အဖြစ် မိန့်ကြားပြောပြခဲ့ပြီး "သင်တို့သည် ခရစ်တော်နှင့်အတူတည်ရှိခြင်းဖြင့် ခွန်အား အချည့်နှံဆုံးသောသူများအတွက်၊ ခွန်အား ဖြစ်ပါစေ" ဟုဆိုကာနိဂုံးချုပ်ခဲ့သည်။

# ယေရှု၏ရင်ပြန်ထမြောက်ခြင်းကိုသက်သေခံရာ၌စိတ်အားထက်သန်မှုရှိစေရန်ပုဂံပရဟိတကအားပေးတိုက်တွန်း

၂၀၁၆ခုနှစ်၊စက်တင်ဘာလ (၂၅) ရက်၊ (၂၆)ကြိမ်မြောက် သာမန်တနင်္ဂနွေ နေ့ ဗာတီကန်နိုင်ငံ စိန့်ပီတာစကွဲရင်ပြင် ပုဂံပရဟိတမင်းကြီးက ဘုရားစကားတန်းက လေးသူများအတွက် ဂျူဘီလီနေ့ကိုကျင်းပ ပေးခဲ့ရာမစ္စားတရားအတွင်းမိမိ၏ဩဝါဒ၌ ကျွန်ုပ်တို့၏ဘဝနှင့်ယုံကြည်ခြင်း၏အလယ် ဗဟိုနေရာ၌ခရစ်တော်ကိုထားရှိရန်၊ ရှင်ပြန် သောခရစ်တော်သည် နောက်ထပ်သေလိမ့် မည်မဟုတ်ကြောင်းနှင့် သေခြင်းကိုအောင် မြင်ခဲ့သော ခရစ်တော်ကို အချိန်တိုင်းနေရာ တိုင်းမှာ သက်သေခံနိုင်ရန် ကြိုးစားကြရ မည်ဖြစ်ကြောင်း၊ ဟောပြောသွားခဲ့သည်။ ဆက်လက်ပြီးရဟန်းမင်းကြီးက “ကျွန်ုပ်တို့

၏ခန္ဓာကိုယ်တစ်ခုလုံး၊ သွေးကြောလည်ပတ် စီးဆင်းမှုနှင့် နှလုံးခုန်သံအချက်တိုင်းသည် ထမြောက်သောခရစ်တော်ကို သက်သေခံ ခြင်းအကြောင်းရင်းဖြစ်ရပါမည်။ နံပါတ်(၁) ခရစ်တော် သည်ရှင်ပြန်ပြီ၊ ထိုသူသည်သင့် ကိုချစ်နေသောသူဖြစ်သည်။ သင့်အတွက် သူသည်အသက်ကိုပေးခဲ့သည်။ ရှင်ပြန်ပြီး အသက်ရှင်သူဖြစ်ကာ ကျွန်ုပ်တို့အနားအမြဲ ရှိနေသူဖြစ်သည်။ ကျွန်ုပ်တို့ကို လည်းအမြဲ လက်ဆင့်ကမ်းကြိုဆိုနေတတ်သူဖြစ်သည် ထိုအရာကိုမည်သည့်အခါမှ မမေ့ပါနှင့်” ဟု ရှုလည်းမြွက်ကြားခဲ့သည်။ထိုနေ့၏ကျမ်းစာ နှင့်ဆက်စပ်၍လည်း ရဟန်းမင်းကြီးက သူဌေးကြီးနှင့် လာဇရူးတို့၏ ပုံဥပမာတွင်

သူဌေးကြီး၏အဖြစ်အပျက်သည် ကျွန်ုပ်တို့ အားပတ်ဝန်းကျင်ကို မည်သို့မည်ပုံ ဂရုစိုက် လေးစားပေးမကြရမည်ကို သတိပေးဆင် ခြင်စေပါသည်။ကျွန်ုပ်တို့မှတစ်ဆင့်ကမ္ဘာကြီး ကစွန့်ပစ်ထားသော ပုဂ္ဂိုလ်များကိုလစ်လျူ မရှုသင့်ကြောင်း၊ တတ်နိုင်သည့်ဘက်မှနေ ၍ကူညီထောက်ပံ့ပေးရမည် ဖြစ်ကြောင်း ရှင်းလင်းပြသွားခဲ့သည်။သူဌေးကြီး၏အဖြစ် အပျက်သည် ကျွန်ုပ်တို့အား နောင်တရရန် အခွင့်အရေးနှင့် သာသနာပြုရန်တာဝန်ရှိ ခြင်းဟူသော အခြေအနေသစ်တစ်ရပ်ကို ပြောပြညွှန်ပြပေးနေပါသည်။ ယခုကလေး သူငယ်များ၏ဂျူဘီလီနေ့၌ အထူးသတိပြု မှတ်သားရန်မှာ “ရှင်ပြန်ထမြောက်သော

ခရစ်တော်ကိုသက်သေခံရန်မည်သည့်အခါ မှမနှောင့်နှေးပါနှင့်၊ ထိုအရာထက်အရေး ကြီးသောအရာ မည်သည့်အရာမှမရှိ၊ ထို အရာသည် ကျွန်ုပ်တို့ဘဝနှင့်ယုံကြည်ခြင်း ၏အစိတ်အပိုင်းဖြစ်သည်။ လျစ်လျူမရှုပါနှင့်ဟူ၍ လည်းကောင်း၊ဘုရားသခင်သည်သင့်တို့၏ ဘဝနေ့ရက်တိုင်းအား သူ၏ကျေးဇူးတော် အသစ်များဖြင့် ကူညီစောင့်မပါစေ၊သူ၏ချစ် ခြင်းမေတ္တာပဋိညာဉ်တော်အတိုင်း အသက် ရှင်နေထိုင်နိုင်ရန်နှင့်ဝေမျှဟောပြောနိုင်ရန် ကူညီပါစေ” ဟုဆိုတောင်းပေးကာ မိမိ၏ ဩဝါဒကို နိဂုံးချုပ်ပြောကြားသွားခဲ့ကြောင်း ဗာတီကန်ဇေဒီယိုမှသတင်းရရှိပါသည်။ (CBCM-OSC)

## Congo မြို့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးသမ္မတအားပုဂံပရဟိတမင်းကြီးလက်ခံတွေ့ဆုံ

ပုဂံပရဟိတမင်းကြီးသည် Congo မြို့ ဒီမိုကရေစီပြန်လည်ထူထောင်ရေး သမ္မတ Joseph Kabila အား၊ ဂိုဏ်းချုပ်ဆရာတော်ကြီး Paul Richard Gallagher နှင့်အတူစက်တင်ဘာလ(၂၆)ရက် တနင်္လာနေ့တွင်ဗာတီကန်နန်းတော်၌ လက်ခံတွေ့ ဆုံခဲ့သည်။ ဗာတီကန်၏ တင်ပြချက်အရ နွေးထွေးပျူငှာမှုရှိသောထိုတွေ့ဆုံမှုသည် ဗာတီကန်နှင့် Congo နိုင်ငံဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှစ်ခုအကြား ကောင်း မွန်သော ပေါင်းသင်းဆက်ဆံ ရေးကိုဖြစ်ပေါ်စေခဲ့ပါသည်။ နိုင်ငံတော်၏ပညာရေး၊ လူမှုရေးအဖွဲ့အစည်း၊ ဆင်းရဲသားလျော့ချရေးနှင့် နိုင်ငံတော်တိုးတက်ရေးကဏ္ဍများ ၌အသင်းတော်က ပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်ချက်များလည်းပါဝင်ပါသည်။ လွန်ခဲ့သောမေလ (၂၀)ရက်က Congo နိုင်ငံနှင့် ဗာတီကန်နှစ်နိုင်ငံအကြား ဖွဲ့စည်းမှု သဘောတူစာချုပ်အပေါ် နှစ်ဦးနှစ်ဘက်စလုံးအပြန်အလှန်ကျေနပ်ခဲ့ကြရပါကြောင်း ကိုလည်းသိရှိရပါသည်။ အသီးသီးတွင်အခက်အခဲများကိုယ်စီရှိသော်လည်းဆွေးနွေး ခြင်းထဲ၌ ခက်ခဲသော အခြေအနေများက စိန်ခေါ်မှုနှင့်နိုင်ငံအတွက်လတ်တလော တွေ့ကြုံရသည့်ပဋိပက္ခများအကြောင်းကိုလည်းဆက်လက်ဆွေးနွေးသွားခဲ့ကြသည်။



တိုင်းနိုင်ငံအတွင်း၏ငြိမ်းချမ်းသာယာရေးနှင့်တည်ငြိမ်မှုရရှိရန်တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစား လျှက်အများကောင်းကျိုးအတွက် ဘာသာရေးခေါင်းဆောင်ကြီးများတို့သည် အရေး တကြီး စုပေါင်းဆွေးနွေးကြကြောင်း လေးနက်ထင်ရှားစေပါသည်။ နောက်ဆုံးအနေဖြင့် နိုင်ငံတော်၏အရှေ့ဖက်၌ လူထုက သမ္မတအားဆန့်ကျင် သပိတ်မှောက် သည့်အဖြစ်အပျက် နှင့်အပြည်ပြည်ဆိုင်ရာအနေဖြင့် ပြန်လည်ပူးပေါင်းရေးအေဂျင်စီတို့အပေါ် လိုအပ်သောအကူအညီများပေးရန်နှင့်မျှဝေခံစားနိုင်ရန်အတွက်အဓိကထားဆွေးနွေးသွားခဲ့ကြသည်။ (CBCM-OSC)

## ဘာသာပေါင်းစုံစုဝေးလျှက်ရဟန္တာမာသာရီထရောအားအားဂါရဝပြုဆုတောင်း



ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဆစ် ဘာသာနှင့် မွတ်ဆလင်ဘာသာများမှ ဘာ သာရေး ခေါင်းဆောင် အသီးသီးတို့သည် ကိုကတ္တားမြို့ရှိ ကက်သလစ် ခရစ်ယာန် များနှင့် ပူးပေါင်းကာ စက်တင်ဘာလ (၂၃) ရက် သောကြာနေ့တွင် ကလကတ္တားမှ ရဟန္တာမာသာရီထရော၏ ဂူသင်္ချိုင်းတွင် စုရုံးကြလျက် ဆင်းရဲသားများ အပေါ်ပေး ဆက် လုပ်ကိုင်ခဲ့ခြင်းများအတွက် သူမ၏ မွန်မြတ်သောစိတ်ထားကိုချီးမွမ်းထောပနာ ပြုရန်နှင့် သူမ၏ထပ်ဆင့်ဆုတောင်းပေး ခြင်းဖြင့် မိမိတို့၏ အသက်တာထဲ၌သူမ၏ ဘဝစံနမူနာအတိုင်း လိုက်ကျင့်နေထိုင်နိုင်

ရန်ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထိုသို့မတူညီသော ဘာသာများပေါင်းစုံ စု ဝေးလျက် အရှေ့အိန္ဒိယ ယခင်(ကလ ကတ္တား) ယခုကိုကတ္တားမြို့ရှိ မာသာရီထ ရော၏ ဂူသင်္ချိုင်းတွင် ဝတ်ပြုဆုတောင်း ခြင်းသည် ကာလကတ္တား ဂိုဏ်းချုပ်သာသ နာအတွက် စက်တင်ဘာလ(၄) ရက်နေ့က ရောမမြို့၌ ပုဂံပရဟိတမင်းကြီး ဖရန်းစစ်က ကရုဏာရေးသာသနာပြု သီလရှင်အသင်း ဂိုဏ်းတည်ထောင်သူ မာသာထရောအား သူတော်မြတ်အဆင့်မှ ရဟန္တာအဆင့်သို့ တင်မြောက်ခြင်းအခမ်းအနားကဲ့သို့ အရေး ကြီး၍သမိုင်းတင်သင့်သောအခမ်းအနားဖြစ်

သည်။ ကိုကတ္တား၏ ဂိုဏ်းချုပ်ဆရာတော် ကြီး Thomas D'souza က “ဗာတီကန်၌ ကျင်းပသော သူမအားရဟန္တာတင်မြောက် ခြင်း အခမ်းအနားသည် ကွဲပြားသောယုံ ကြည်ခြင်းရှိသူ အများအပြားကို စုရုံးစေခဲ့ သည်။ ထိုနည်းတူစွာပင် ယခုမာသာရီ ထရော၏ သေးငယ်သောဂူသင်္ချိုင်းသည် လည်း ကွဲပြားသောယုံကြည်ခြင်းရှိသူအသီး သီးကိုယ်စားပြုသောသူများကို စုဝေးစေ ခဲ့သည်”ဟုဆိုခဲ့သည်။

ဗုဒ္ဓဘာသာရေးခေါင်းဆောင်Bud dharakhsit က မာသာရီထရောအား “သန့်ရှင်းသောဝိညာဉ်၊ သူမ၏ဘဝနှင့်လုပ် ဆောင်မှုများအားဖြင့် ကြည်ညိုရှိသောမှုကို အလွန်ခံထိုက်သူ” ဟု၍လည်းကောင်း၊ အရှေ့ပိုင်း ဆစ်သာသနာပြု အကြီးအကဲ Jagmohan Singh ကလည်း “မာသာရီ ထရောသည် ဘုရားဆန်သောသနားခြင်း ကရုဏာနှင့် ကရုဏာလုပ်ငန်းများကိုလုပ် ဆောင်ခဲ့သောသူဖြစ်ပါသည်။ အနိယဉ် သူမကိုတုပနိုင်သူမည်သူမျှ မရှိသေးပါ” ဟု၍လည်းကောင်း၊ Quran ရှာဖွေရေးအဖွဲ့

Mubarak Karim Jawahar ကလည်း “မာသာရီထရော၏ဟာ ကျွန်ုပ်တို့နှင့်အတူ မရှိတော့ပေမယ့် ကျွန်ုပ်တို့လိုက်လျှောက် ရမည့်လမ်းစဉ်ကို ချမှတ်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သူမ၏လမ်းစဉ်အတိုင်း လိုက်ကျင့် နိုင်ရပါမည်။” ဟုပြောကြားသွားခဲ့ပါသည်။

စက်တင်ဘာလ(၂၅)ရက်နေ့တွင် မူဂိုဏ်းချုပ်သာသနာအနေဖြင့်လည်းသုံးကီ လိုမီတာ အကွာအဝေးရှိသော ခြေလျင်ခရီး တစ်ခု ကို Loreto Convent မှစတင်ကာ ကရုဏာရေး သာသနာပြုသီလရှင်အသင်း ဂိုဏ်းရုံးစိုက်နေရာအထိ “အမေနှင့်အတူ လမ်းလျှောက်ခြင်း”ဟူ၍လမ်းလျှောက်ခြင်း အစီအစဉ်တစ်ရပ်ကိုပြုလုပ်ခဲ့ကြပါသည်။

မာသာရီထရော၏ ရဟန္တာတင် မြောက်ခြင်းပွဲကိုအပိတ်အနေဖြင့် ကျေးဇူး တင်မစ္စားတော်မြတ်နှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဖော်ဖြေပွဲ များကိုလည်း လာမည့်လ တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ (၂၆) ရက် (UCAN) သတင်းဌာနမှထုတ်ပြန်သော သတင်းအရ သိရှိရပါသည်။ (CBCM-OSC)

# ကိုလံဘီယာနိုင်ငံ၌ငြိမ်းချမ်းမှုအတွက်ဘာသာတရားကအရေးကြီး

ဆယ်စုနှစ်များက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း (၂၅၀၀၀၀) ခန့်သေဆုံးခဲ့ရပြီးလူပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသော အခြေအနေဆိုးများကို အဆုံးသတ် ရပ်ဆိုင်းရန်ငြိမ်းချမ်းရေး စာချုပ်ကို ကိုလံဘီယာအစိုးရနှင့် FARC ပုန်ကန်သူများနောက်ဆုံးအဖြင့် ရေးထိုးကြခြင်းအထိမ်းအမှတ်တစ်ခုကို တနင်္လာနေ့တွင်ပြုလုပ်ကြရာ ဗာတီကန် အတွင်းရေးမှူး Cardinal Pietro Parolin ကအပိတ်မစွား တရားတော်ကိုကျင်းပပေးခဲ့သည်။ သူ၏ သြဝါဒထဲတွင် ကာဒီနယ်က ပုပ်ရဟန်းမင်းကြီးသည် ကိုလံဘီယာ၏ ယဉ်ကျေးမှု အချက်အချာဖြစ်သော ခရစ်တော်ယာန်တန်ဖိုး အတိုင်းနေထိုင်ခြင်းနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားခြင်းကို အမြဲအသိအမှတ်ပြု အားပေးနေကြောင်း၊ နှစ်ဦးနှစ်ဖက် လတ်တလော ပဋိပက္ခများမှ အမြန်ဆုံးပြန်လည် ပြေငြိမ်းနိုင်ရန် အားထုတ်အလေးထား လုပ်ဆောင်ပေးခဲ့ ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။ ထိုသို့သဘောတူညီမှုစာချုပ်ကို ရေးထိုးကြခြင်းဖြင့်

ပဋိပက္ခများကြောင့် နာကျင်ခဲ့ရသော၊ စွန့်ပစ်ခံ၊ အပယ်ခံဘဝ ရောက်ခဲ့ရသောလူများ စွာတို့အတွက်နှစ်သိမ့်မှုများစွာနှင့်နာကြည်းမှုများ အဆုံးသတ်နိုင်စရာ အကြောင်းများ ဖြစ်ပေါ်စေနိုင်ပါသည်ဟု မျှော်လင့်ကြောင်း ၊ အမုန်းတရားများကို ရပ်တန့်ကာ တည်တံ့ခိုင်မာ၍ တရားမျှတမှုရှိသော တောက်ပသော အနာဂတ်အတွက် ရှေ့တိုးလုပ်ဆောင်ကြပါဟူ၍လည်း မြွက်ကြားခဲ့သည်။ ပိုမို ကောင်းမွန်သော အနာဂတ်တစ်ခုကို ရယူနိုင်ရန် အတွက် အသေချာဆုံးသော လုပ်ဆောင်မှု တစ်ခုမှာ ပဋိပက္ခကြောင့် အထိ နာသွားခဲ့ရသော သူတို့၏ ဘဝကို ဦးစွာ ပြန်လည်ထူထောင်ပေးရန်ဖြစ်သည်။ ယခုကဲ့သို့နိုင်ငံတော်မငြိမ်မသက်ဖြစ်ခြင်းမှာ ဒဏ်ရာရသော နှလုံးသားများကြောင့် ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရန်အတွက် ဘာသာတရားသည်လည်း အလွန်ရေးကြီးပတ်သက်မှုရှိနေကြောင်း ပြောကြားကာ မိမိ၏ တရားကိုအဆုံးသတ်ခဲ့သည်။ ဘာသာတရားသည် နားထောင်ပေးတတ်သည်၊ နား



လည်လက်ခံပေးသည်၊ ကျိုးကြောင်းဆင်ခြင်သုံးသပ်မှုရှိသည်။ တစ်ပါးသူကိုတန်ဖိုးထားတတ်သည် ၊ယုံကြည်ခြင်းသည်လည်း ကမ္ဘာကြီးက တည်ဆောက်သော နာကျင်ဖွယ်ဖြစ်ရပ်များနှင့် လူ့ဂုဏ်သိက္ခာအားဆန့်ကျင်မှု အန္တရာယ်ကိုဆန့်ကျင်သည်။ လောကီရေးရာနှင့်လည်း မဆန့်ကျင်သည့်အပြင် ကမ္ဘာကြီး၌ ဖြစ်ပျက်ပတ်သက်သောအရာမှန်သမျှနှင့် ဝိညာဉ်ရေးရာအမှန်တရားကို နားလည် လက်ခံနိုင်ကာ လေးစားတန်ဖိုးထားသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းနှင့် အပြန်အလှန် လေးစားနိုင်ရန်

အတွက် ကမ္ဘာကြီးသည် ဘာသာတရားဆိုင်ရာ ယုံကြည်ခြင်းရှိရန် လိုအပ်ပါသည်။ အသင်းတော်အနေဖြင့်ကိုလံဘီယာ ပြည်သူ/သားများ၏ ယနေ့ခေတ်လူနေမှုအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော လူမှုငြိမ်းချမ်းရေး လုပ်ငန်းများကို ဘာသာရေးခွဲခြားမှုမရှိဘဲ တိုး၍လုပ်ဆောင်ပေးနေပါသည်။ ထိုအရာသည် တစ်ဦးတည်းဖြစ်စေ၊ အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ ၎င်းတို့၏ဘဝထွန်းတောက်စေရန်နှင့် အများကောင်းကျိုးအတွက် ရည်ရွယ်ကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုခဲ့ပါသည်။ (CBCM-OSC)

## မက်ဆီကို၌ကက်သလစ်ရဟန်းတော်နှစ်ပါးထပ်မံသတ်ဖြတ်ခံရခြင်း

မက်ဆီကိုမှကက်သလစ်ရဟန်းတော်နှစ်ပါးရက်စက်စွာ သတ်ဖြတ်ခံရသည့်သတင်းသည်ရဟန်းမင်းကြီးအား များစွာစိတ်ထိခိုက်စေခဲ့ပြီး၊သတင်းကြားလျှင်ကြားခြင်းသံကြီးစာပါး၍ ကြားသိရသောသတင်းဆိုးနှင့်စပ်လျဉ်း၍စိတ်ထိခိုက်ရကြောင်း၊ သတ်ဖြတ်ခံရသောရဟန်းတော်နှစ်ပါးထာဝရအသက်ချမ်းသာခံစားရစေရန် ဆုတောင်းပေးမည်ဖြစ်သကဲ့သို့ရဟန်းတော်နှစ်ပါး၏သတ်ဖြတ်ခံရမှုကြောင့် စိတ်ထိခိုက်ခံစားနေရသော မိသားစုဝင်များအတွက်လည်း နှစ်သိမ့်ခြင်းကျေးဇူးတော် ခံစားရစေရန် ဆုတောင်းပေးမည်ဖြစ်ကြောင်း၊ ထို့အတူသာသနာအတွင်းရှိ သာသနာအုပ်စုမှဘာသာတူများ၊ ရဟန်းတော်များ၊ သူတော်စင်

သီလရှင် များအားလုံးနှင့်လည်း ထပ်တူခံစားစိုးရိမ်မိပါကြောင်း၊ ဗာတီကန်ရုံးတော်၏ အတွင်းရေးမှူးရဟန်းအမတ်Pietro Parolin မှလက်မှတ်ရေးထိုး၍ Papantla သာသနာပိုင်ဆရာတော် Trinidad Zapata ပေးပို့ ခဲ့ပါသည်။ ပြန်ပေးဆွဲ၍ သတ်ဖြတ်ခံခဲ့ရသော ရဟန်းတော်နှစ်ပါးမှာAlejo Nabor Jimenez Juarez နှင့် Jose Alfredo Suarez de la Cruzတို့ဖြစ်ကြသည်။ သံကြီးစာသည် စက်တင်ဘာလ (၂၀) ရက်နေ့က လက်ခံရရှိခဲ့ခြင်း ဖြစ်ပါသည်။ ရဟန်းတော်နှစ်ပါး၏ အသက်မဲ့ခန္ဓာကိုယ်ကို သီတင်းသုံးလျက်ရှိသော သာသနာအုပ်စုမှပြန်ပေးစွဲခေါ်ဆောင်သွားသော Papantla မြို့နှင့်မဝေး လှသော

ကွင်းပြင်တွင် ပြန်လည်တွေ့ရှိခဲ့ပါသည်။ ရဟန်းတော်နှစ်ပါးသည် Poza Rica မြို့ရှိ ဖာတီမာမယ်တော်သခင်မ သာသနာအုပ်စုတွင်သီတင်းသုံးလျက်ရှိပါသည်။ ဤရဟန်းတော် နှစ်ပါးသည်အဘယ်ကြောင့် ပြန်ပေးဆွဲ သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို မသိရသေးပေ။ ၎င်းတို့သီတင်းသုံးလျက် ရှိသောဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အလွန်အားကောင်းသော ဒေသလည်းဖြစ်ပြီး၊ မူးယစ်ရာဇာများဖန်တီးသော အကြမ်းဖက်မှုများနှစ်ပေါင်းများစွာအမြစ်စွဲနေခဲ့သောဒေသလည်းဖြစ်သည်။မက်ဆီကိုနိုင်ငံတွင်အဆိုပါ မူးယစ်ရာဇာတို့၏ သားကောင်များထဲတွင် ကက်သလစ်ရဟန်း

တော်များသည်လည်းပါဝင်ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်စပ်လျဉ်းသောအဖျက်အမှောင်အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ရဟန်းမင်းကြီးဖရန်စစ်သည်မကြာမီကလည်ပတ်ခဲ့ရီးစဉ်တွင် ပွင့်လင်းစွာ ထုတ်ဖော်ဝေဖန်ခဲ့သည်။ ထို့အတူ ထိုမူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် ဆက်စပ်သောလုပ်သားများအားလည်း၍ရောင်းဝယ်ဖောက်ကားမှုဖြင့် စီးပွားမရှာဘဲ၊ မိသားစုအတွက်လုံလောက်သော ဝင်ငွေရနိုင်မည့်အလုပ်များကို ဖွေရှာ၍အသက် မွေးဝမ်းကျောင်းပြုရန် အားပေးတိုက်တွန်းခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်ခြင်းစက်ကွင်းသည် ရပ်တန့်သွားမည်ဖြစ်ပါသည်။

## မိစီစီပီတွင်သီလရှင်နှစ်ပါးအသတ်ခံရ

ဒေသခံရဲများ၏ အဆိုအရသီလရှင်နှစ်ပါးသည် မိစီစီပီရှိ ၎င်းတို့၏ကျောင်း၌ပင် အသတ်ခံထားရသည်။ ၎င်းတို့နှစ်ပါးသည် သူနာပြုကျောင်းဆင်းများဖြစ်ပြီး Lexington ဆေးဖန်းတွင်အမှုတော်ထမ်းရန်စာရင်းပေးထားပြီး သားဖြစ်သော်လည်းထိုနေ့ နံနက်တွင်လုံးဝပေါ်မလာပေ။ထို့ကြောင့်လုပ်ဖော်ဆောင်ဖက်များကို သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ သီလရှင်နှစ်ပါးသည်မည်သူမည်ဝါဖြစ်သည်ကိုမသက်ဆိုင်ရာရဲများက တရားဝင် ထုတ်ပြန်

ခြင်းမရှိသေးသော်လည်း၊ သီလရှင်နှစ်ပါးမှာကင်နီတပ်ကီပြည်နယ်ရှိ၊ နာဇရက်မြို့မှ ကရုဏာရေးသီလရှင် အသင်းဝင်ဖြစ်သော စစ္စတာရ် ပေါက်လာမယ်ရီးလ် (Paula Merrill) နှင့် Milwaukee ရှိစိန်ဖရန်စွကင် သီလရှင်အသင်းဝင် စစ္စတာရ်မာဂရက်ဟဲလ် (Margaret Held) တို့ဖြစ်သည်ဟု အကြမ်းဖြင့်သတ်မှတ်ထားပါသည်။ သီလရှင်နှစ်ပါးသည် ၎င်းတို့ နေထိုင်သောအိမ်၌ရှိနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ဖွယ်ရှိသည်ဟု ဆိုပါသည်။

၎င်းတို့ သည်အပြစ်မရှိဘဲ လူသတ်တရား၏စားစာခံဖြစ်သွားလိုက်ရဟန်ရှိသည်ဟုရဲများကထင်ကြေးပေးခဲ့ပါသည်။ ယခု အသတ်ခံလိုက်ရသောသီလရှင်နှစ်ပါးလုံးသည်မိစီစီပီ၌လာရောက်၍ အမှုတော် ထမ်းဆောင်နေသည်မှာနှစ်ချီကြာခဲ့ပြီးဖြစ်၍ လူတို့ နှင့်လည်း အလွန်ခင်မင်ရင်းနှီးကြောင်း၊ အခင်းဖြစ်ပွားနေရာရှိ ဘာသာတူများ၊ သီလရှင်အသင်းများနှင့် ဝမ်းနည်းကြေကွဲနေကြသောမိသားစုမိမိအဖွဲ့အစည်းများအားလုံးနှင့်ထပ်တူ

ဝမ်းနည်းရပါကြောင်းနှင့် သီလရှင်နှစ်ပါး၏ ဝိညာဉ်အတွက် ဝိုင်းဝန်းဆုတောင်းပေးကြောင်းသာသနာပိုင် ဆရာတော်ကလည်းကောင်း၊ ၎င်းတို့သည် အလွန်ခင်မင်စရာကောင်းသော သီလရှင်နှစ်ပါးဖြစ်ကြောင်း၊ ဤသို့သောပုဂ္ဂိုလ်ကိုသတ်ဖြတ်ခြင်းသည် ဆင်ခြင်တုံတရား အလွန်မဲ့လွန်းရာကျကြောင်းဖရန်စွကင်အသင်း၏ အကြီးအကဲ ဘုန်းတော်ကြီး Greg Plata (OFM) ကမှတ်ချက်ပေးပြောကြားခဲ့ပါသည်။ (Cle Pike)

# မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တာဝန်ခံဘုန်းတော်ကြီးများနှင့်လူငယ်ခေါင်းဆောင်များတွေ့ဆုံစည်းဝေး

ကက်သလစ်ခရစ်ယာန်သာသနာမှ လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီးများနှင့် သာသနာ(၁၆)ခုမှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များ စုပေါင်းကာ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ ချမ်းသာကုန်းမယ်တော်ဘုရားကျောင်းဝင်းအတွင်းတွင် ၂၀၁၆- စက်တင်ဘာလ (၂၆-၂၈) ထိ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင်အဖွဲ့ NCYC မှကြီးမှူးကာ အစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအတွင်းမှ ကက်သလစ်သာသနာ (၁၆)ခုမှ လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီးများနှင့် လူငယ်ကိုယ်စားလှယ် ခေါင်းဆောင်ပေါင်း (၅၇) ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ခရစ်ယာန် လူငယ်ဥက္ကဋ္ဌ ကိုပီတာလထွယ်မှလည်း " မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဒါရိုက်တာ အစည်းအဝေးကတော့ တစ်နှစ်တစ်ကြိမ် ပြုလုပ်ပါတယ်။ ဒီနှစ်အစည်းဝေးကတော့ ဟိုးအရင်တုန်းက ပြုလုပ်ခဲ့တဲ့ Youth Policies , Structure တွေ Vision , Mission , Goal တွေကို ပြန်ပြီးတော့ Reviewပြန်လုပ်တာဖြစ်တယ်။ သာသနာတိုင်းမှာရှိတဲ့လူငယ်တွေဘာတွေ လိုအပ်နေတယ်၊ ဘယ်လိုတွေသွားနေကြတယ်၊ ကိုယ့်သာသနာမှာ ဘာအခက်အခဲတွေ ရှိနေသလဲဆိုတဲ့ အသံကို ကျွန်တော်တို့



ကနေ နားထောင်ပြီး အခု အစည်းအဝေးမှာ ဆုံးဖြတ်တာတွေ မဟုတ်ပေမယ့်လည်း အချင်းချင်းဖလှယ်တဲ့ အနေနှင့်ပဲ လုပ်ဆောင်ခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော်မရှင်အနေနှင့် Interfaith active မှာ ကျွန်တော်တို့အနေနှင့်ဦးဆောင်ပြီးတော့ လုပ်တာမဟုတ်ပေမယ့်ကျွန်တော်တို့အဖွဲ့ကနေ ပူးပေါင်းပါဝင်နေတဲ့ မေတ္တာစက်ဝိုင်းဆိုတဲ့ အဖွဲ့မှာ အတူတကွပူးပေါင်းလုပ်ဆောင်နေပါတယ်ဟု " ဖြေကြားပေးခဲ့ပါသည်။

ဤတွေ့ဆုံခြင်းအစည်းအဝေးနှင့် သင်တန်း ပထမနေ့ရက်တွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများဆိုင်ရာလူထုဆက်သွယ်ရေးရုံး

လုံးဆိုင်ရာလူငယ်နာယက ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်နှင့် မန္တလေးဂိုဏ်းချုပ်သာသနာဆရာတော်ကြီးပေါလ်ဂရောင်း(ငြိမ်း)၊ လူငယ်တာဝန်ခံ ဘုန်းတော်ကြီးများ၊ လူငယ်ခေါင်းဆောင်များတို့မှ ဦးဆောင်၍ အဖွဲ့မစွားတရားတော်မြတ် ပူဇော်ခြင်းဖြင့် စတင်ခဲ့ပါသည်။ အဖွဲ့အမှာစကားကို မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တာဝန်ခံဘုန်းတော်ကြီး ဖာသာရ်အယ်ကော်ထူးမှ ပြောကြားခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ကော်မရှင်၏လုပ်ဆောင်ပြီးခဲ့သော လှုပ်ရှားမှုများကို မောင်ပီတာလထွယ်မှလည်းကောင်းလုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ဖာသာရ် ဂျိုးဇက်အယ်ကော်ထူးမှလည်းကောင်း၊ ငွေစာရင်းရှင်းတမ်းကို မလင်းလင်းလှိုင်မှလည်းကောင်း၊ တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်အသီးသီးတို့အားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး YLDC (Youth Leadership Development Center) \Update Information များကို Foundicio Myanmar မှ ကိုရိုဂျာက တင်ပြခဲ့ပြီး၊ Foundacio CLUB (Community Leader Unity Building) အကြောင်းကို ကိုဇေးဗီးယားတို့မှတင်ပြခဲ့ပါသည်။ တစ်နေ့တာအစီအစဉ်များ အပြီးတွင် သာသနာအသီးသီးမှလူငယ်တာဝန်ခံဘုန်းတော်ကြီးများနှင့် လူငယ်ခေါင်းဆောင်တို့ ပါဝင်၍



ခင်မင်ရင်းနှီးမှုချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ကစားကြရာ ဘုန်းတော်ကြီး အသင်း မှ လူငယ် အသင်းကို ၅ဂိုး - ၀ိုးမရှိ ဖြင့် အနိုင်ယူ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဒုတိယနေ့မြောက်နေ့တွင် တောင်ကြီးဂိုဏ်းချုပ် သာသနာမှ လူငယ်တာဝန်ခံဘုန်းတော်ကြီးများနှင့်လူငယ်ခေါင်းဆောင်တို့မှ မစွားတရားတော်မြတ်ကို ဦးဆောင်ခဲ့ပါသည်။ ဆက်လက်ပြီး တစ်နေ့တာလုံး၌ TOT Training of Anti-Human Trafficking and Safe Migration (၂) သင်တန်းကို စစ်တရာရ် ဂျိမ်းနွယ်နွယ်နှင့် ကိုထိုက်ဇော်တို့မှ တာဝန်ယူပို့ချခဲ့ပါသည်။ ညနေ



ပိုင်းအစီအစဉ်အဖြစ် မန္တလေးမြို့ရှိ ဘာသာဝင်တစ်ဦးဖြစ်သည့်ဦးမျိုးဝင်းမိသားစု(ရွှေငါးစားသောက်ဆိုင်)မှ လူငယ်ကိုယ်စားလှယ်များအားလုံးကို ညနေစာဖြင့်တည်ခင်းစဉ်ခံခဲ့ပါသည်။

တတိယမြောက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တာဝန်ခံဘုန်းတော်ကြီးဟောင်း ဖာသာရ်ဖိုးခွားနှင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ လူငယ်တာဝန်ခံဘုန်းတော်ကြီးများ၊လူငယ်ခေါင်းဆောင်တို့မှ မစွားတရားတော်မြတ်ကို ဦးဆောင်ခဲ့ပါသည်။ နံနက်ပိုင်းအချိန်တွင် မြစ်ကြီး နား၊ တောင်ကြီး၊ ဟားခါး၊ လှိုင်ကော်သာသာတို့မှ လူငယ်တာဝန်ခံဘုန်းတော်ကြီးအသစ်များအားကြိုဆိုဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခြင်းနှင့် ရင်းတွင်းဖြစ်စကားများပြောကြားခြင်းအစီအစဉ်တို့ကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင်လူငယ်များအား ၎င်းတို့သာသနာအသီးသီးတွင် လိုအပ်နေသောအရာများနှင့် လုပ်ဆောင်ပေးစေလိုသည့်အရာများကို ဆွေးနွေးတင်ပြခိုင်းရာတွင် မန္တလေးဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာများစုပေါင်းကာလူငယ်ကော်မရှင်၏လိုအပ်များနှင့် လုပ်ဆောင်ပေးစေလိုသည့်အရာများကို တင်ပြဆွေးနွေးကြရာတွင် လူငယ်ဖွဲ့စည်းပုံများလိုအပ်ကြောင်း၊လူငယ်များအား ပြုပြင်ပြောင်းလဲပေးမည့်Centreများလိုအပ်ကြောင်း၊အလုပ်အကိုင်အခွင့်အလမ်းများ ရှာပေးစေလိုကြောင်း၊ Archdiocese တစ်ခုအနေနှင့် ကိုက်ညီမည့်နှစ်ရှည်စီမံကိန်းများရေးဆွဲရန် လိုအပ်ကြောင်း၊ ဆုံးဖြတ်ချက်များကို လူငယ် EC member များပါဝင်ကာဆုံးဖြတ်စေလိုကြောင်း၊Structure အတိုင်းသာတာဝန်များကို လုပ်ဆောင်စေလိုကြောင်း၊ လူငယ်ရေးရာနှင့် ဝိညာဉ်ရေးရာများကိုထိရောက်စွာသင်ကြားပေးစေလိုကြောင်း၊ လူငယ် ဒါရိုက်တာဘုန်းတော်ကြီးများ အစည်းအဝေးကဲ့သို့ လူငယ်ခေါင်းဆောင်အစည်းအဝေးများလည်းပြုလုပ်ပေးစေလိုကြောင်း၊

လူငယ်နှင့်သက်ဆိုင်သော အခွင့်အလမ်းများကိုပေးစေလိုကြောင်း၊ ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးစေလိုကြောင်း၊ နိုင်ငံရေးနှင့်နိုင်ငံတော်၏ ဖြစ်စဉ်များတွင်လည်းပါဝင်လှုပ်ရှားခွင့် ပြုစေလိုကြောင်းတို့ကို မန္တလေးဂိုဏ်းချုပ်သာသနာ အသီးသီးမှ ၎င်းတို့၏သာသနာအတွင်းရှိ လူငယ်ကော်မရှင်တွင်ဖြစ်ပွားနေသည့်အရာများနှင့် ပြုလုပ်ပေးစေလိုသည့်အရာများကိုလူငယ်ဒါရိုက်တာဘုန်းတော်ကြီးများထံသို့တောင်းဆိုခဲ့ကြပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီး Fr. Joseph အယ်ကော်ထူးမှ "အခုခေတ်လူငယ်တွေရဲ့ဝိညာဉ်ရေးနှင့် ပတ်သက်ရင်တာလူငယ်တွေအတွက်စိန်ခေါ်မှုတွေမှာ ကမ္ဘာကြီးကပေးတဲ့ အရာတွေပျော်ရွှင်မှုတွေကအရမ်းများနေတော့ သူတို့မှာ စိန်ခေါ်မှုတွေများတယ်သူတို့ကြီးစားတယ်အဲ့ဒီလိုဆိုတော့ဝိညာဉ်ရေးပိုင်းမှာကပါးဆယ်လောက်ပဲပါဝင်နိုင်ကြတာကိုတွေ့မြင်နေရတယ်။ ဒါကလူငယ်တွေတင်မဟုတ်ဘဲအားလုံးနီးပါးဖြစ်နေတာကိုတွေ့ရတယ်။ ကိုယ်တော့အနေနှင့်ကတော့အခုလိုဖြစ်နေတဲ့အပေါ်မှာ ကမ္ဘာကြီးကပေးတဲ့ စိန်ခေါ်မှုတွေပေါ်မှာသာသနာကနေပြီး အသိအမြင် အားဖြင့်သော်လည်းကောင်း၊ပုံမှန်ဘုရားစကားသင်ကြားပေးခြင်းဖြင့်သော်လည်းကောင်း၊ဝတ်စောင့်ခြင်းတွေ ပြုလုပ်ပေးခြင်းအားဖြင့် သူတို့တွေပြန်ပါလာနိုင်မယ်လို့ထင်တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်ကော်မရှင်အနေနှင့် ရန်ကုန်၊ အင်းစိန်ဆယ်မိုင်ကုန်းတွင်အင်္ဂလိပ်စာ၊ကွန်ပျူတာသင်တန်းက(၃)လတစ်ကြိမ်၊Leadership သင်တန်းက(၇)လတစ်ကြိမ် အခမဲ့ဖွင့်လှစ်ပို့ချပေးတယ်။ သာသနာတစ်ခုကိုလူငယ်တစ်ဦးစီတက်ရောက်နိုင်တယ်" ဟုပြောပြပေးခဲ့ပါသည်။

Pinky(MDY-OSC) and Youth Commission





# မြန်မာကရုဏာ (KMSS) အဖွဲ့၏အနာဂတ်ခေါင်းဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကက်သလစ်ဆရာတော်ကြီးများကျောင်းတိုက် CBCM တွင် KMSS မှဦးဆောင်ကာ ဖွင့်လှစ်သော အနာဂတ်ခေါင်းဆောင်းနှင့် စီမံအုပ်ချုပ်သူ၏လုပ်ပိုင်ခွင့် ဆိုင်ရာ သင်တန်းတစ်ရပ် ကျင်းပပြီးစီးခြင်းနှင့်သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားတရပ်ကို စက်တင်ဘာလ (၃၀) ရက်က နံနက် (၉:၃၀)နာရီ၌ CBCM ရှိ စိန်ပီဇင်းဒီပေါ အစည်းအဝေးခန်းမတွင်ကျေးဇူးတင်မိတ္တူတရားတော်ဖြင့်စတင်ခဲ့သည်။ မိတ္တူတရားတော်ကို ဖာသာရ်ဘောစကို မှ ဦးဆောင် ပူဇော်ပေးပြီး ရန်ကုန် ကရုဏာဒါရိုက်တာ ဖာသာရ်ဂျိုးစက်မောင်ဝင်း နှင့်တကွ ကရုဏာမိသားစုမှ ဝန်ထမ်းများ၊ CBCM မိသားစုရှိ ကော်မရှင်အသီးသီးမှ ဝန်းထမ်းများကလည်း ပါဝင်တက် ရောက်အားပေးခဲ့ပါသည်။ မိတ္တူတရားတော်အပြီးတွင် သင်တန်းဆင်းပွဲ အခမ်းအနား ကိုဆက်လက်ကျင်းပကြရာ အခမ်းအနား ၏ အဖွင့်အမှာစကားကို မြန်မာနိုင်ငံလုံးဆိုင် ရာကရုဏာ ဒါရိုက်တာ ဒေါက်တာဝင်းထွန်းကြည်မှ ပြောကြားခဲ့ပြီး သင်တန်းသား/သူများ ၏အဖွဲ့လိုက်သီချင်းသီဆိုခြင်းနှင့် သင်တန်းတလျှောက် လှုပ်ရှားမှုများကို ဗီဒီယို ကလစ်ဖြင့် ပြန်လည်ပြသကာ အတူတကွကြည့်ရှုခဲ့သည်။ ထိုနောက်တွင် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းကိုစတင်ခဲ့သည်။ လက်မှတ်များကို တာဝန်ခံ ဘုန်းတော်ကြီး ဖာသာရ်ဂျိုးစက်မောင်ဝင်းမှ ပေးအပ်ခဲ့ကာ သင်တန်းသား/သူများမှ ဆရာသမားများအား ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အနေဖြင့် လက်ဆောင်ပေးအပ်ခြင်း နှင့်သင်တန်းသားတစ်ဦးမှအားလုံးကိုယ်စား ကျေးဇူးတင်စကားပြောသွားခဲ့သည်။ အပိတ်ဆုတောင်းမေတ္တာနှင့် ကောင်းကြီးပေးခြင်းကိုဘုန်းတော်ကြီးများမှ ပေးကာ အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။ (CBCM-OSC)

## Karol and Setha မှပြုလုပ်ပေးသောအကောင်းမြင်နေထိုင်ခြင်းနှင့် လူသားနှင့်လိင်ပိုင်းဆိုင်ရာအလုပ်ရုံအစည်းအဝေး



လူသားနှင့် လိင်ပိုင်းဆိုင်ရာအ လုပ်ရုံ အစည်းအဝေးကို စက်တင်ဘာလ (၁၉-၂၃)ရက်ထိ ရန်ကုန်မြို့ရှိကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်တွင် ပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးကို Korol and Sethaမှပြုလုပ်ပေးခြင်းဖြစ်ပြီး(CBCM-MCHAN ရုံးဝန်ထမ်းများအပါအဝင် MCHAN အဖွဲ့ဝင်များ စုစုပေါင်း(၁၇)ဦးတက်ရောက် ခဲ့ပါသည်။ ထိုသို့ အလုပ်ရုံအစည်းအဝေး ပြုလုပ်ခြင်းမှာ အမှတ်စဉ်(၂)ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံအစည်းအဝေး တွင် ဘယ်လ်ဂျီယံနိုင်ငံမှ Mr.Jean Frencos ကဦးဆောင်ဆွေးနွေးခဲ့သည့်အပြင် သင် တန်းများလည်းပို့ချခဲ့သည်။ ပထမနေ့တွင် တက်ရောက်သူ များမှမိတ်ဆက်ခြင်း၊ မိမိဘဝ၏အောင်မြင် မှုများတို့ကိုဆွေးနွေးပို့ချခဲ့ပါသည်။

ဒုတိယနေ့တွင် ကလေးငယ်တစ် ယောက်၏ ကျန်းမာရေး၊ လုံခြုံမှုနှင့် အနာ ဂါတ်၊ စိတ်ကူးပုံဖော်ခြင်း၊ အမျိုးသားတို့၏ လိုအပ်ချက်၊ အမျိုးသမီးတို့၏လိုအပ်ချက် စသည်တို့ကိုပို့ချခဲ့ပါသည်။ ထို့ပြင်အမှတ် စဉ်(၁) အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့သော ခန္ဓာ၊ စိတ်နှင့် နှလုံးသား တို့၏ အချစ်တစ်ခုတွင် ဝိညာဉ်စီးဆင်းနေ ခြင်း၊ မတည်မြဲသောအချစ်နှင့် တည်မြဲ သောအချစ် ကွာခြားမှုနှင့် ဖြတ်သန်းမှုတို့ ကို ပြန်လည်ဆန်းစစ်ခြင်းများဖြင့် ဆွေးနွေး ပို့ချခဲ့ပါသည်။ တတိယနေ့တွင်မိဘများက သား သမီးများကို ဘယ်လိုအချစ်ပြသနိုင်မလဲ? စသည်တို့အပြင် အမှတ်စဉ်(၁)တွင်ဆွေး နွေးပို့ချခဲ့ပြီးသော ဇနီးမောင်နှံနှစ်ဦးတွင် ထားရှိရမည့် အဓိကလိုအပ်ချက်(၅)ချက်

အချစ် ၏အစိတ်အပိုင်းများတို့ကို ပြန်လည် ဆန်းစစ်ခဲ့ပါသည်။ လက်မထပ်မီ အမျိုး သားနှင့် အမျိုးသမီးပြင်ဆင်ရမည့် မေးခွန်း (၂၃)ခု၊ မိမိအလုပ်၊ ကိုယ်ပိုင်အချိန်၊ ဇနီး ခင်ပွန်းသည်အပေါ်ပေးသည့် အချိန်နှင့် မိမိ ၏ မိဘဆွေမျိုး၊ သား၊ သမီး တို့အပေါ်ပေးသည့် အချိန် (၄)ခုကို တိုင်းတာခြင်း တို့ကို ပို့ချခဲ့ပါသည်။ စတုတ္ထနေ့တွင် အကြောင်းအရာ တစ်ခုကို မတူညီသည့်အမြင်များ၊ လိင်စိတ် ဆန္ဒကို ဖြစ်စေသော အကြောင်းအရင်းများ နှင့် လိင်စိတ်ဆန္ဒများကို မည်သည့်အရာ များဖြင့် ထိန်းချုပ်ရန် စသည်တို့ကိုပို့ချခဲ့ သည်။ ထို့အပြင် ပထမအကြိမ်တွင်ဆွေး နွေးခဲ့သည့် အချစ်၏ဖွံ့ဖြိုးပုံအဆင့်ဆင့် အားပြန်လည်ဆန်းစစ်ခြင်း၊ ကလေးဘဝမှ အရွယ်ရောက်သည်အထိ အဆင့်ဆင့်

ဖြတ်ကျော်လာရသည့် အဆင့်(၁၂)ဆင့် ကိုပြန်လည် ဆန်းစစ်ခြင်း၊ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပါသည်။ ပဉ္စမနေ့တွင် တက်ရောက်သူများ မှမေးလာသော မေးခွန်းများကို သင်တန်းပို့ ချသူမှပြန်လည်ဖြေကြားခြင်း၊ HIV/AIDS ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခြင်း၊ WHO မှပြုလုပ်ပေးသည့်မိသားစု စီမံကိန်းများကို တင်ပြပို့ချခဲ့သည့်အပြင် အသင်းတော်မှလို လားသော သဘာဝမိသားစုစီမံကိန်းများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပို့ချချိန်များအတွင်း၌ ဆု တောင်းမေတ္တာဆိုခြင်း တရားထိုင်ခြင်းနှင့် ဂိမ်းကစားခြင်းများပြုလုပ်ခဲ့သည်။ နောင် လာမည့်နှစ်တွင်လည်း ဆရာဖြစ်သင်တန်း ထပ်မံ ပြုလုပ်ပို့ချပေးမည်ဖြစ်ကြောင်း သိရ ပါသည်။ ထိုသင်တန်းပြုလုပ်ပို့ချ ဆွေးနွေး ခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်ကို တန်ဖိုးထား နိုင်ခြင်း၊ မိမိကိုယ်ကိုကာကွယ်နိုင်ခြင်း၊ မိမိ ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ အသင်းတော် ၏အဆုံးအမနှင့် ဘုရားသခင်၏ အံ့ဩဖွယ် ကောင်းသော ဖန်ဆင်းမှုများနှင့်ချစ်ခြင်း မေတ္တာ၊ အချင်းချင်းမေတ္တာဝေငှနိုင်ခြင်း၊ မိမိ၏ သားသမီးတို့အား လမ်းကောင်းပြ နိုင်ခြင်း၊ လူငယ်လူရွယ်များအားသင်တန်း ပြန်လည်ပို့ချနိုင်ခြင်း၊ တစ်ယောက်နှင့် တစ် ယောက်လေးစား၍ အကောင်းမြင်ခြင်းများ စသည့်ရလဒ်များပေါ်ထွက်လာနိုင်ပါသည်။ Elizabeth ဟောမာလွင်

### ဦးပွင်းကြီးသိက္ခာတင်ခြင်း

ဖယ်ခုံကက်သလစ်ဂိုဏ်းအုပ်သာသနာ ကုန်းသာတိုက်နယ်ဗဟိုတွင် ကုန်းသာတိုက်နယ်ဖွား ကိုရင်ကြီး ပီတာရော့ကို ၂၀၁၆၊ ၂၀၁၆ တနင်္ဂနွေနေ့ နံနက် ၈:၃၀ နာရီတွင်ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလတ်မှဦးဆောင်ပြီး ဦးပွင်းကြီးသိက္ခာတင်ခြင်း အခမ်းအနား တစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုမိတ္တူတရားတော်ကြီးတွင် အဖဆရာတော်ဘုရားမှ ဦးပွင်းကြီး၏ အဓိကတာဝန်ဝတ္တရား နှင့်လုပ်ပိုင်ခွင့်များမြှောက်ကြားရာတွင် "ဦးပွင်းကြီးသည် ဆရာတော်နှင့်ဘုန်းတော်ကြီးများကို အဓိကကူညီပေးရန်ဖြစ်သည်။ ဆေးကြောခြင်း၊ လက်ထပ်ခြင်း စက္ကမင်းတူးများပေးခြင်းနှင့် မိတ္တူတရားတော်တွင် ပါဝင်ကူညီခြင်း ဒေသနာတော်ဟောကြားခြင်း စသည့်လုပ်ငန်းများကို ရဟန်းဘုန်းတော်ကြီးများကို ကူညီပေးရန်ဖြစ်သည်" ။ ထိုမိတ္တူတရားတော်တွင် ဖယ်ခုံနှင့် တောင်ကြီးသာသနာ ရဟန်းဘုန်းတော်ကြီးပေါင်း (၂၇)ပါးနှင့်အတူ ဘာသာတူ (၂၀၀၀) ကျော်လာရောက်ဆုတောင်းပေးခဲ့ကြပါသည်။ ဦးပွင်းကြီး ပီတာရော့သည် ကုန်းသာတိုက်နယ်၊ ဆောင်ကန်းကယားကျေးရွာတွင် နေထိုင်သော ဦးဂျိုဝါနီမောင်နီနှင့် ဒေါ်အားနာမူယူတို့မှ သားသမီး (၇)ဦးအနက် စတ္တုထမြောက်သားလတ်ရတနာဖြစ်သည်။ ဦးပွင်းကြီးရှေ့ဆက်ခရီးအတွက် ဆက်လက်ဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (Pekhon-Osc)



# FABC-OSC အထွေထွေအစည်းအဝေး

အာရှဒေသဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ၏ လူထုဆက်သွယ်ရေးတာဝန်ခံဆရာတော်ကြီးများ၏ (FABC-OSC) အစည်းအဝေးကြီးကို ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းမြို့တော်၊ ဒါလတ်မြို့ငယ်လေး၊ ဆလေးရှင်း ဥပဒေဆောင်တွင် (၃ - ၈)ရက်၊ အောက်တိုဘာ ၂၀၁၆ နေ့အထိပြုလုပ်ကျင်းပခဲ့ပါသည်။

“အာရှသမ္မတရားလေလှိုင်းအသံလွှင့်ခြင်းကို ONLINE အွန်လိုင်းဖြင့် ထုတ်လွှင့်ခြင်းအတွက် စိန်ခေါ်ခြင်းများနှင့်အခွင့်ကောင်းများ” ဟူသော အလွန်အရေးကြီးသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးသို့ မြန်မာပြည်မှ ပုသိမ်ဆရာတော်ကျောင်းမှ၊ မြစ်ကြီးနားဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဖာသာရ် ဂါဘီအဲလ် ထွန်းမြင့်(RVA ထုတ်လွှတ်မှုတာဝန်ခံ)၊ မြန်မာနိုင်ငံကက်သလစ်လူထုဆက်သွယ်ရေးတာဝန်ခံ ဒါသာရ်လီအိုမန်(SDB)၊ ဖာသာရ်ဟင်နရီ အိုင်ခလိန် (RVA ကရင်ဘာသာတာဝန်ခံ)၊ ဖာသာရ်ပီတာ ခါးအောင်တူး(RVAကရင်ဘာသာတာဝန်ခံ)၊ ဖာသာရ်ပီတာစောဌ(ပုသိမ်)၊ ဖာသာရ်ကြည်မောင်(မန္တလေး)၊ ဒါသာရ်မတ်ထိုင်ခိုင်အိုင်း(RVAချင်းဘာသာ)တို့ လည်းပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးသို့ တက်ရောက်ကြသော သူအားလုံးကို ဒါလတ်မြို့၏ စိန်နီကော်လပ်ကာသီဒြယ်ကြီးတွင် ဒေသခံဘာသာတူများက မိတ္တူတရားတော်ပူဇော်ရန် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ မိတ္တူတရားတွင် ရိုးရာဗုဒ္ဓများဖြင့်ပင့်ဆောင်ကာ ကာသီဒြယ်ကျောင်းတော်ကြီးသို့ ပို့ဆောင် ပေးကြသည်။ ကျောင်းတော်ကြီး ပြည့်လှုံနေအောင် ကြိုဆိုအားပေးကြသော ဗီယက်နမ်နိုင်ငံဘာသာတူတို့၏ ယုံကြည်ခြင်း၌ခိုင်မာခြင်းနှင့်ကက်သလစ်သာသနာတော်နှင့် တစ်လုံးတစ်ဝတ်တည်းရှိခြင်းကို ပေါ်လွင်စေပါသည်။ အာရှနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့(ချ်)၊



သီရိလင်္ကာ၊ မြန်မာ၊ ကန်ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံများ၊ အာရှသမ္မတရားလေလှိုင်းအသံလွှင့်ဌာန တာဝန်ခံများ ဖြစ်ကြသော ဆရာတော်ကြီး (၁၂)ပါး၊ ဘုန်းတော်ကြီး (၂၇)ပါး၊ သီလရှင် (၁)ပါး၊ ဘာသာဝင် (၁၁)ဦး အားလုံးစုစုပေါင်း (၅၂)ဦးတက်ရောက်ခဲ့ကြသည်။ ညီလာခံကို ဗီယက်နမ်အစိုးရ၏ တရားဝင်ခွင့်ပြုချက်နှင့်အညီ ဖိတ်ကြားအားပေးခြင်းတို့ဖြင့် ပြုလုပ်ကျင်းပခြင်းဖြစ်ရာ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်တာဝန်ရှိသူများက (သာသနာရေးဝန်ကြီးကိုယ်တိုင် အဖွင့်မိန့်ခွန်းပြောကြားပြီး အောင်မြင်ခြင်းပန်းခက်နှင့်အတူ လက်ဆောင်များယူကာ) ဆရာတော်ကြီးများအားဆက်သခဲ့ကြသည်။



သာသနာရေးဝန်ကြီးက “ဗီယက်နမ် နိုင်ငံသို့ရောက်ရှိလာကြသော အာရှနိုင်ငံအသီးသီးမှ လူထုဆက်သွယ်ရေးတာဝန်ခံများအားလုံးကို နွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ ကက်သလစ်သာသနာတော်သည် လူသားအားလုံးအတွက် အစေခံနေခြင်းသည် လူသားအားလုံး အတုယူရမည်ဖြစ်ကြောင်းနှင့် သာသနာတော်၏လုပ်ငန်းစဉ်များ အောင်မြင်ပါစေကြောင်းဆန္ဒပြုပါသည်” ဟု မိန့်ကြားခဲ့ပါသည်။  
ထို့နောက်ဒေသဆိုင်ရာ လူထုဆက်သွယ်ရေးတာဝန်ခံဆရာတော်ကြီး Nguyen Tan Tuoc က “အာရှဒေသဆိုင်ရာကက်သလစ် ဆရာတော်ကြီးများ၏လူထုဆက်သွယ်ရေးတာဝန်ခံဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့် အာရှသမ္မတရားလေလှိုင်းအသံလွှင့်ခြင်းတာဝန်ခံဆောင်ရွက်သော သူများအားလုံးကို ဗီယက်နမ်နိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါတယ်။ ဒီဂျစ်တယ်ခေတ်ကြီးမှာ သာသနာပြုခြင်းအတွက် မီဒီယာကို မည်ကဲ့သို့ အသုံးပြုရမလဲ၊ အထူးသဖြင့် အွန်လိုင်း

အားဖြင့် အသံလွှင့်ခြင်းသို့ပြောင်းလဲဖို့ရန်ပြင်ဆင်ကာ ဆက်လက်ဆွေးနွေးမည့် အကြောင်းအရာများအားလုံး ကောင်းမွန်စွာဆွေးနွေးနိုင်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အချက်အလက်များကို ဖော်ဆောင်နိုင်ပါစေ” ဟုကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံတွင် အခြေစိုက်သော ကက်သလစ်မီဒီယာကောင်စီ (Catholic Media Council: CAMECO) ၏အထွေထွေအတွင်းရေးမှူး Mr. Michael Unland ကအစည်းအဝေးအတွက်အဓိကသော့ချက်ဖြစ်သော “ဒီဂျစ်တယ်ခေတ်သို့ပြောင်းသွားသည့် လူထုဆက်သွယ်ရေး၏ စိန်ခေါ်

ခြင်းများနှင့် အကျိုးကျေးဇူးများ” အကြောင်းကို အတိုချုပ်ကာ ပြောကြားပေးခဲ့သည်။ အာရှသမ္မတရား လေလှိုင်းအသံလွှင့်ခြင်း အထွေထွေမန်နေဂျာ Fr. Victor Sadayya က RVA ၏ သမိုင်းအကျဉ်းချုပ်နှင့် ပြန်လည်မွမ်းမံထားသည့်ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို ရှင်းပြပေးခဲ့ပါသည်။ ၁၉၆၅ မှစ၍စစ်မှန်သော အာရှလေလှိုင်းအသံလွှင့်တိုရေဒီယိုအသံလွှင့် လှိုင်းတစ်ခုအနေဖြင့် ထုတ်လွှင့်ခဲ့ပါသည်။ ဤအသံလွှင့်လှိုင်းကို အာရှဆရာတော်ကြီးများအားဖြင့်စတင်ပြီးအာရှတစ်ခွင်လုံးသို့ ထုတ်လွှင့်ခွင့်မရရှိနိုင်ခြင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် အခြေချတည်ထောင်ခဲ့သည်။ အထူးသဖြင့် ထိုအချိန်အခါတွင် မနီလာနိုင်ငံမှလွဲ၍အခြားသောအာရှနိုင်ငံများမှထုတ်လွှင့်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။ ယခုကျွန်ုပ်တို့အနေနှင့် အာရှဘာသာစကား(၂၁)မျိုးဖြင့်အသံထုတ်လွှင့် လျက်ရှိနေပါသည်။ တစ်ရက်တွင်ဘာသာစကားတစ်မျိုးစီတိုင်းကို စာမျက်နှာ(၁၁)သို့



**စာမျက်နှာ(၁၀)မှအဆက်**

အချိန်တစ်နာရီပေးထားပါသည်။ နံနက်ပိုင်းတွင် (၃၀) မိနစ်နှင့် ညနေပိုင်းတွင် (၃၀)မိနစ်တို့ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် စစ်မှန်သော အာရှလေလှိုင်းသည် (RAV) ဒီဂျစ်တယ်စနစ်သို့ ဖြစ်လာခဲ့သည်။ သို့သော်၎င်းသည် ထုတ်လုပ်မှုတစ်ခုအတွက်သာဖြစ်ခဲ့သည်။ ကျွန်ုပ်တို့အနေနှင့် ဒီဂျစ်တယ်စနစ်ဖြင့်အသံထုတ်လွှင့်ရန်မဖြစ်နိုင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဖမ်းယူနားဆင်ကြသော မိဘပြည်သူများသည် ဒီဂျစ်တယ်အသံဖမ်းစက် မရှိကြသောကြောင့်ဖြစ်ပါသည်။ သို့သော် ထိုဒီဂျစ်တယ်စနစ်အနေဖြင့် အခန်းကဏ္ဍအသစ်တစ်ခု ဖွဲ့စည်းဖို့ရန် တွန်းအားပေးခဲ့ပါသည်။ ၎င်းသည် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သူတို့နှစ်ဦးအကြားဆက်သွယ်ပေးသော ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်ပါသည်။ တစ်ချိန်တည်းတွင် အမျိုးမျိုးသော စွမ်းရည်မြှင့်ဒီဂျစ်တယ် စနစ်များကိုလည်း ရှာဖွေစူးစမ်းနိုင်ခဲ့သည်။ ၎င်းတို့မှာ Website ဝက်ဘ်ဆိုက်နှင့် ၂၀၁၅၊ မေလတွင် စတင်၍ထုတ်လွှင့်ခဲ့သော Mobile application (မိုဘိုင်းလ်အပလီကေးရှင်း) တို့ဖြစ်ပါသည်။ လစဉ် လူတစ်သိန်းနီးပါး အကြိုက်တွေ့စေခဲ့သည်။ ထို့အပြင်ဗီယက်နမ် ဘာသာစကားဖြင့်ထုတ်လွှင့်သောလိုင်းယဲ(နဲ)ရှယ် (Lion Share) အစီအစဉ်သည်လူဦးရေ ရှစ်သောင်း မှသုံးသိန်းသုံးသောင်းငါးထောင်အထိ မြှင့်တက်လာခဲ့ပါသည်။ အခြားသောဘာသာစကားများမှာ မြန်မာနှင့်ကရင်ဘာသာစကားတို့ဖြစ်ပါသည်။ အန္တိယဘာသာစကားအစီအစဉ်လည်းအမှီလိုက်နိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် အာရှသမ္မတရားလေလှိုင်းအသံထုတ်လုပ်ရေးတာဝန်ခံများ၏ အထွေထွေဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။ လေလှိုင်းထုတ်လွှင့်မှုအနေဖြင့် ထုတ်လွှင့်သူ၏အချိန် အနေအထားအရ ကန့်သတ်မှုများရှိခဲ့ပါသည်။ ထိုထက်ပိုမိုအရေးကြီးသည်မှာ လက်လှမ်းမမီနိုင်သော ထုတ်လွှင့်မှုကုန်ကျစရိတ်ဖြစ်၍ သုံးငွေစာရင်းမှာ ၅၀ ရာခိုင်နှုန်းခန့်လျော့နည်းလာခြင်းဖြစ်သည်။ ထိုကြောင့်ကုန်ကျစရိတ်နည်းပြီးပို၍ ကျယ်ပြန့်သည့်နယ်ပယ်ရရှိနိုင်သော အွန်လိုင်းအဆင့်သို့ ပြောင်းလဲရန် အများသဘောတူခဲ့ကြသည်။ ထို့အပြင် ပိုမိုအရေးပါသောအချက်မှာ လူမှုအသိုင်းအဝန်းတွင်ကျယ်ပြန့်စွာအသုံးပြုလျက်ရှိသော Facebook(ဖေ့ (စ်) ဘွတ် (စ်)) နှင့် Viber ဗိုင်းဘာအားဖြင့် မိတ်ဆက်ပေးနိုင်ခြင်းနှင့် အထူးသဖြင့် လူငယ်များအနေဖြင့် မိမိတို့၏မိုဘိုင်းလ်ဖုန်းကို အင်တာနက်နှင့်ချိတ်ဆက်၍ဝင်ရောက်ဆက်သွယ်နိုင်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှစ၍ အွန်လိုင်း စနစ်သို့ စတင်ထုတ်လွှင့်ကာ ၂၀၁၉ ဧပြီလ အာရှသမ္မတရားလေလှိုင်းအသံလွှင့်ခြင်းတည်ထောင်ခြင်း၏ ရွှေစင်ဂျူဘီလီကျင်းပချိန်တွင် အာရှသမ္မတရားလေလှိုင်းအသံကို အွန်လိုင်းစနစ်အဖြစ်သို့ အပြီးအပိုင်ပြောင်းလဲ ထုတ်လွှင့်မည်ဖြစ်ပါသည်။ အွန်လိုင်းစနစ်ဖြင့်အသံထုတ်လွှင့်ခြင်းတွင်ပြန်လည်မွမ်းမံထားသော မျှော်မှန်းချက်နှင့် တာဝန်ဝတ္တရားများကိုဆက်လက်ဖော်ပြပါမည်။



**မျှော်မှန်းချက်၊**  
ဆင်းရဲနွမ်းပါးခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့်ခရစ်ယာန်ဘာသာတရားများအား အပြန်အလှန် ဆွေးနွေးခြင်းအကြောင်းအရာကို ကက်သလစ်သာသနာတော်၏ဒီဂျစ်တယ်အသံလွှင့်ဌာနတစ်ခုအဖြစ်အာရှတစ်ခွင်သို့ ထုတ်လွှင့်နိုင်ရန်

**တာဝန်ဝတ္တရားများ**  
စစ်မှန်သော အာရှလေလှိုင်းအသံအနေဖြင့် အောက်ပါအချက်များအားလုပ်ဆောင်သွားရန် တာဝန်တစ်ခုအဖြစ်လက်ခံထားသည့်သတင်းတွင် ပါဝင်သည့်အကြောင်းအရာများအား အကောင်းဆုံးလုပ်ဆောင်ရန်၊ ပြည့်ဝသောခရစ်ယာန်တရားဟောပြောခြင်းနှင့်လူနေမှုဘဝတိုးတက်လာစေရန် ၊ မိတ်ဖွဲ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းခွန်အားပေးခြင်း၊ ဘဝိညာဉ်ရေးနှင့် လူမှုအသိုင်းအဝန်းတိုးတက်ပြောင်းလဲလာခြင်းအကြောင်းအရာများအားအမြဲ

နားဆင်လိုသောဆန္ဒ ဖြစ်ပေါ်လာစေရန်၊ ၂။ အသင်းတော်၏စံနမူနာထားလောက်သော၊ သာသနာပြုဆိုင်ရာအစီအစဉ်၊ စီမံကိန်းများနှင့် အခြားသောအလှူဒါနပြုခြင်း အကြောင်းအရာများအား အစဉ်အမြဲတိုက်တွန်းအားပေးရန်၊ ၃။ အခြေခံလူတန်းစားများ၏အခန်းကဏ္ဍအားပို၍တွင်ကျယ်လာစေရန်နှင့် သူတို့၏လူနေမှုဘဝဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် (ကိုယ်ခန္ဓာ၊ ဉာဏ်ပညာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဘာသာရေး၊ လူမှုရေးနှင့်ဝိညာဉ်ရေး)၊ ၄။ ကျွန်ုပ်တို့၏စံထားသောပန်းတိုင်သို့လျှောက်လှမ်းနိုင်ရန်လုပ်ဖော်ကိုင်ဖက်များအားအားပေးရန်။

**တန်ဖိုးများ**  
- ကွဲပြားခြားနားခြင်းမှ စည်းလုံးညီညွတ်ခြင်းသို့၊ သနားကြင်နာခြင်းနှင့်စာနာထောက်ထားတတ်မှု၊ ဘဝကိုတန်ဖိုးထားတတ်ရန်၊ ရိုးသားဖြောင့်မတ်ခြင်း၊ ထိုးထွင်းမြင်နိုင်ခြင်း၊ တာဝန်ယူတတ်ခြင်း၊ စိတ်ပြင်းပြခြင်း တို့ဖြစ်ကြပါသည်။

နိုင်ငံအသီးသီးအလိုက် လွန်ခဲ့သော တစ်နှစ်တာအတွင်း (၂၀၁၅-၂၀၁၆) အဓိကလုပ်ဆောင်ခဲ့သည့် အချက်များကို ပြန်လည်ဝေမျှခဲ့ကြရာ မြန်မာကက် သလစ် ဆရာတော်ကြီးများ၏ လူထုဆက်သွယ်ရေးတာဝန်ခံ ဖါသာရ် လီအိုမန် က "မြန်မာနိုင်ငံ၏သမိုင်းတွင် တစ်ခါမျှမရှိခဲ့သေးသော အာရှဒေသလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီး များ၏ လူထုဆက်သွယ်ရေးဆိုင်ရာ ဆရာတော်ကြီးများအစည်းအဝေး(FABC-OSC)ကို နိုဝင်ဘာလ ၂၀၁၅ခုနှစ်တွင်လက်ခံကျင်းပနိုင်ခဲ့ခြင်း၊ အာရှဒေသလုံးဆိုင်ရာSIGNIS အထွေထွေ အစည်းအဝေးကို ဩဂုတ်လ ၂၀၁၆ ခုနှစ်တွင် ပထမအဆုံးအကြိမ်လက်ခံကျင်းပနိုင်ခဲ့ခြင်းနှင့် နှစ်(၅၀)ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံကက်သလစ်လူထုဆက်သွယ်ရေး (CBCM-OSC)၏ဦးစီးမှုဖြင့် မြန်မာပြည်တွင်ပထမဆုံးသော "Trinita Star" ဓမ္မတေးသီချင်းဆိုပြိုင်ပွဲနှင့် Live Show DVD အခွေကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း" တို့ကို ရှင်းပြခဲ့ပါသည်။

ဗာတီကန်ဂေဒီယို အင်္ဂလိပ်အသံလွှင့်ခြင်းတာဝန်ခံ Mr. Sean-Patrick Lovett က "အွန်လိုင်းအသံလွှင့်ရာတွင် မည်ကဲ့သို့နားလည်ရမည်၊ မည်ကဲ့သို့ပြင်ဆင်ရမည်၊ မည်ကဲ့သို့လုပ်ဆောင်ရမည်၊ မည်သည့်အရာများကို ရှောင်ကြဉ်ရမည်" စသည်တို့ကိုအသေးစိတ်ရှင်းပြခဲ့သည်။အွန်လိုင်းဖြင့် အသံလွှင့်ခြင်းဆိုရာတွင် နားသောတရားများကို ဖျော်ဖြေခြင်းမဟုတ်ပဲ သတင်းကောင်းကို သူတို့ထံသို့ကောင်းမွန်စွာရောက်နိုင်စေရန်သာဖြစ်ရမည်။ သတင်းများကိုလည်းအဆက်မပြတ်ရောက်ရှိကာ ထိရောက်သောအချက်အလက်များဖြစ်ရမည်။ နားသောတရားများသည်လည်းနေရာဒေသအနှံ့အပြားမှနားထောင်နေကြမည်ဖြစ်ကာအားလုံးနားလည်နိုင်သောသတင်းဖြစ်ရပါမည်။ **Fr. Leo Mang (SDB)**

# စေတမန်သီလရှင်များမှူးမိသင်တန်း

စေတမန်သီလရှင်ဂိုဏ်းမှသီလရှင်များ တစ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ဆက်ကပ်ထားသောဘဝသက်တာကို ပြန်လည်ဆန်းသစ်ရန်အတွက် စေတမန်သီလရှင်ကျောင်း တောင်ကြီးမြို့တွင် စက်တင်ဘာလ ( ၁၉ မှ ၂၆ ) ရက်နေ့အထိ မွမ်းမံသင်တန်းပြုလုပ်ခဲ့ကြသည်။ သင်တန်းပထမ (၃) ရက်သည် သေးငယ်သောပြောင်းလဲခြင်းဖြစ်စေ၊ ကြီးမားသောပြောင်းလဲခြင်းဖြစ်စေ မြင်အောင်ကြည့်ပြီး၊ သိအောင်လုပ်ကာ ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်းနှင့် ပြောင်းလဲမှု၏စီမံကွပ်ကဲခြင်း Change management (1-2) ကို ဆရာစောဟန်မှသင်ကြားပို့ချပေးပါသည်။ Change management နှင့်စပ်လျဉ်း၍ သီလ များ၏လုပ်ငန်းများအပေါ်အပြန်အလှန်ဆွေးနွေးတင်ပြ သွားကြသည်။ သီလရှင်များသိသင့်သိအပ်သော ကလေးတို့၏ ပညာရေးဆိုင်ရာအခြေခံမူများနှင့် ပညာရေးစနစ်ကိုတောင်ကြီးပညာရေးကော်မရှင် ဒါရိုက်တာ ဆရာမလှလှဝင်းမှလည်းကောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကလေးသူငယ်တို့၏အခွင့်အရေး ( ၄ ) ရပ်အကြောင်းကို YMCA အဖွဲ့မှဆရာမမေပြည့်စုံမှလည်းကောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအကြောင်းကိုဆရာစိုးသူမှလည်းကောင်းအသီးသီးဝေမျှပို့ချပေးခဲ့သည်။ သာသနာပြုလုပ်ငန်းကိုအပြီးနှင့်စတင်ပြီး အပြီးနှင့်အဆုံးပြုလျှင်အောင်မြင်မှုများစွာတွေ့ရကြောင်းနှင့် လူလူချင်းဆက်သွယ်ဆက်ဆံရေး၌ခေတ်သုံးခေတ်ဖြင့် ( ၁ ) ကျောက်ခေတ်ကံပုလွေ ဆက်ဆံရေး၊ ( ၂ ) ဂရိ ရောမခေတ်ကမိတ်ဆွေသူငယ်ချင်းဆက်ဆံရေး၊ (၃) ခရစ်ယာန်ခေတ်ဖြစ်သောခရစ်တော်၏ ကြင်နာခြင်းမောင်နှမဆက်ဆံရေးနှင့်သီလရှင် တို့၏ ဆက်ဆံရေးများနှင့်နိုင်းယှဉ်ပေးသော အဘဆရာတော်မာတီးယားဦးရွှေ (ငြိမ်း)မှလည်းကောင်း၊ စိန်ထရေထေး၏သေးငယ်သောပါရမီလမ်းစဉ်ကို မာသာရ်ကြီး ဘီယားနာ(ဗျား) မှလည်းကောင်း၊ စစ္စတာရ် ဂျိုးစဖင်းခေမှ အသင်းဂုဏ်အင်္ဂါ Constitutions အကြောင်းကို သီလ များနှင့်အတူပြန်လည် သုံးသပ်ခဲ့ကြသည်။ (၂၇) ရက်တွင်နေ့တစ်ပိုင်းဝတ်စောင့်ခြင်း၊ အာပတ်ဖြေခြင်း၊ တစ်နာရီပတ်ပြုကိုးကွယ်ခြင်းဖြင့်လည်းကောင်း၊ (၂၈)ရက်နေ့တွင်စေတမန်သီလ များ၏နှစ်ပတ်လည်သစ္စာပြန်လည်ရွတ်ဆိုခြင်းကိုဆရာတော်မာတီးယားဦးရွှေ (ငြိမ်း)မှအမှူးပြု၍ရဟန်းတော်(၄)ပါးနှင့်အတူကျေးဇူးတင်ခြင်းမိတ္တူတရားတော်မြတ်ကိုပြုလုပ်ခဲ့ပါသည်။ **ခရစ်စတင်းစန်း**



# ဖြည့်ကက်သလစ်သာသနာလူငယ်များအတွက်သတင်းကောင်း

ပြည်သာသနာ ပြည့်ကက်သလစ် ဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာအထွေထွေအစည်းအဝေး ကို အောက်တိုဘာလ ၄-၅ ၂၀၁၆ အထိ ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စိတ်ဝင်စားစရာများထဲမှ လူငယ်နှင့်ဆိုင်ရာအကြောင်းများကို ဘုန်းကြီးအများစုပါဝင် ဆွေးနွေးကြပါသည်။ ကျစ်လစ်ခိုင်မာသောလူငယ်လှုပ်ရှားမှုဖြစ်လာရန်အတွက်အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။

၁။သာသနာလုံးဆိုင်ရာ လူငယ်တာဝန်ခံ Fr. ဂျိုးဇက် (လက်ရှိသာဝန်ခံ)၊ ဇုံတာဝန်ခံများ (Coordinators)(၁) ပလက်ဝဇုံ (ပလက်ဝ၊ ဆီမီး၊ သံတောင်၊ ဥသာလင်းဝ၊ ခေတီကန်နယ်များ) အတွက် Fr. Francis Myint Aung ( Associate Pastor of Paletwa Parish)(၂) စစ်တွေဇုံ (စစ်တွေ၊ မင်းပြား၊ မြေပုံ တိုက်နယ်များ)အတွက်Fr. Polycarp Aung Lwin ( Associate Pastor of Minbya Parish)(၃) သံတွဲဇုံ (သံတွဲ၊ ကျောက်ဖြူ၊ ချောင်းသာ တိုက်နယ်များ) အတွက် Sr. Christina May (RNDM)(၄)ပြည်မပိုင်းဇုံ (မင်းတုန်း၊ ဥချစ်ပင်၊ စိန်ပေါလ်၊ စိန်ဖရန်စစ်၊ ပေါက်ခေါင်း၊ အောင်လံ၊ ရွှေပန်းတော၊ မှတ်တိုင် တိုက်နယ်များ) အတွက် Fr. Stephen Chit Thein (Diocesan Project Coordinator)တို့ဖြစ်ကြသည်။ သာသနာလုံးနှင့်ဆိုင်သော လူငယ်လှုပ်ရှားမှုများကို သာသနာလုံးဆိုင်ရာ လူငယ်တာဝန်ခံ Fr. ဂျိုးဇက်နှင့် ဆက်သွယ်ကြရမည်ဖြစ်ကြောင်း သိရှိရပါသည်။ (Pyay -OSC)



# မရမ်းချောင်းသုံးပွင့်ဆိုင်မှ R.C. YOUTH BAND



၈ ရက်နေ့ စက်တင်ဘာ ၂၀၁၆ က ပုသိမ်ဂိုဏ်းအုပ်သာသနာမှ Formation Centre မရမ်းချောင်းသုံးပွင့်ဆိုင် သီလရှင်လောင်း၊ဘရာသာရ်လောင်း၊ရဟန်းလောင်းများဖြင့် ဖွဲ့စည်းထားသော ဘင်ခရာအဖွဲ့ R.C. YOUTH BAND သည် ပွဲဦးထွက်အဖြစ် St. Peter's Cathedral တွင်ကျင်းပပြုလုပ်သော အဓိမယ်တော်၏ မွေးနေ့ပွဲတော် ပုသိမ်မြို့တစ်ပတ် စီတန်းလှည့်လည်ခြင်း၌ ဂုဏ်ပြုတီးခတ် ဦးဆောင်လှည့်လည်ခဲ့ပါသည်။ ယင်းအဖွဲ့ကို Sr. Martha Ah Paing (S.F.X Novitiate) မှ ၂၀၁၆ နွေရာသီအတွင်းကစတင်ဖွဲ့စည်းကာ ဦးဆောင်လေ့ကျင့် သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။

# ကျိုင်းတုံသာသနာလုံးဆိုင်ရာဓမ္မဆရာ/ဆရာမများနှီးနှောပွဲ

ကျိုင်းတုံကက်သလစ်သာသနာ၊ သာသနာပြုကျောင်းဆောင်၌ ၂၀-၂၆၊ ၂၀၁၆ တွင် ပြုလုပ်ကျင်းပခဲ့သော သနားကြင်နာခြင်းဂျူဘီလီနှစ်တွင်ဓမ္မဆရာ/ဆရာမများအတွက် နေ့ထူးနေ့မြတ်ဂျူဘီလီ အထိမ်းအမှတ်နှင့်အတူ ဓမ္မဆရာ/ဆရာမ နှီးနှော ဖလှယ်ပွဲကျင်းပခဲ့ပါသည်။ ထိုနှီးနှောဖလှယ်ပွဲ ပြုရခြင်းအကြောင်းမှာ ဓမ္မဆရာ/ဆရာမများမိမိ ကိုယ်ကိုပြန်လည် ဆန်းစစ်သုံး သပ်ဖို့ရန်၊ ဝိညာဉ်ခွန်အားပြန်လည်အားဖြည့်ရန်နှင့် သာသနာလယ်ကွင်း၌ ကြံ့တွေ့ခဲ့သော အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ရန်အတွက် ဖြစ်သည်။ သာသနာပြုလုပ်ငန်း၌ သစ်လွင်ဆန်းသစ်သော အာရုံနည်း/ အာရုံဟန် သာသနာပြုနည်းဖြင့် အဖွဲ့အစည်းဝယ်များ တည်ဆောက်ခြင်း အကြောင်းကိုလည်း Fr. စတီးဗင်းအားနိုမှ ထပ်မံရှင်းလင်းပြောကြားခဲ့ပါသည်။



ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်းကို ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက်ဝေမျှပေးခဲ့ပါသည်။ မိသားစုစိမ့်ကိန်းနှင့် ပတ်သက်

သော Family Commission Fr.ပါစကား လယ်စိုင်းရီ အဖွဲ့သားများဝေမျှပြောကြားခဲ့ပါသည်။ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းအဖွဲ့မှ Fr.အဲဖရက်ဂျေမူ ဦးဆောင်ပြုလုပ်သော သမ္မာကျမ်းစာပညာရရှိသေဂါရဝပြုခြင်း၊ သမ္မာကျမ်းစာကို ထောက်ရှုဝေမျှခြင်း၊ ဘုရားနတ်ကပါတ်တော်၏ ဝိညာဉ်ခွန်အားဖြည့် တရားတော်များကို ဝေမျှပေးခြင်းတို့ပြုလုပ်ပေးခဲ့သည်။ သနားကြင်နာ

ခြင်းဂျူဘီလီနှစ် အထိမ်းအမှတ်နှင့်အတူ နက်ရှိုင်းသော အပြစ်ခွင့်လွတ်ခြင်း ရရှိရန်အတွက်ပြန်လည်ကြေအေးခြင်းနှင့်နောင်တရယူခြင်း အခမ်းအနားကိုပြုလုပ်၍ သန့်ရှင်းသော တံခါးကိုဖြတ်သန်းစေပြီး ဂျူဘီလီမစ္စားတရားတော်မြတ်ကို ဆက်လက်ပူဇော်ခဲ့ကြပါသည်။ ဓမ္မဆရာ/ ဆရာမများ၏ နှီးနှောဖလှယ်ပွဲတော်ကိုဓမ္မဆရာ/ဆရာမ(၂၇၀)ဦး

အားဂုဏ်ပြု မိတ်ဆုံစားပွဲ အခမ်းအနား၌ ကျိုင်းတုံ ကက်သလစ် ဆရာတော်ပီတာ လွှမ်းမှ အသင်းတော်၏ ဓမ္မဆရာများသည် ဝိညာဉ်တော်၏ရွေးကောက်ခြင်းကိုခံရသော ပုဂ္ဂိုလ်၊ အသင်းတော် အသိအမှတ်ပြု စေလွှတ်ခြင်းခံရသောသူများဖြစ်ကြောင်း၊ ထို့ကြောင့် ဓမ္မဆရာ/ဆရာမ တစ်ဦးစီ အား စေလွှတ်ခြင်း အမှတ်လက္ခဏာအဖြစ်ကရူစူးလည်ဆွဲပေးအပ်ခဲ့ပါသည်။ ရှိ.ဝ်Sdp

## မော်လမြိုင်ခရစ်ယာန်များငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက်ဆုတောင်းခြင်း

မော်လမြိုင်ခရစ်ယာန်များငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ခြင်းအတွက် ဆုတောင်းခြင်း ကို ၂၇၊၉၊၂၀၁၆ ခုနှစ် ညနေ ၆းဝပနာရီမှာ ဇူးဝပနာရီထိမာရီယား ခန်းမဆောင်၊ သန့်ရှင်းသောအိမ်ထောင်စု ဘုရားကျောင်း၊မော်လမြိုင်မြို့တွင်ပြုလုပ်ခဲ့သည်။ ပထမဦးစွာ ဆရာတော် ရေမွန်စောဖိုးရေမှ အဖွဲ့အမှတ်စကားပြောကြားရာတွင် မြန်မာပြည်ကြီးတွင် လူမျိုးစုများစွာရှိ သောကြောင့် လူမျိုးစုတစ်စုနှင့် တစ်စုကြားတွင် ချစ်ကြည်ရင်းနှီးမှု ပေါင်းစည်းမှုဖွဲ့စည်းလင်းတိုင်ပင်မှုရှိမှသာ ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ပြီး၊ မြန်မာပြည်ကြီးတွင် ဘာသာပေါင်းစုံအဖွဲ့အစည်းပေါင်းစုံ တည်ရှိပြီး ယုံကြည်သက်ဝင်ရှိခိုး၊ ကိုးကွယ်ကြလျက် ပေါင်းစည်းနေထိုင်သော မြန်မာပြည်ကြီးဖြစ်သောကြောင့် ရင်းနှီးစွာ ဆက်ဆံပြောဆို နှီးနှောဖလှယ်မှုဝေမျှမှုရှိမှသာ ငြိမ်းချမ်းမှုကို ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် တစ်ဦးစီတိုင်းမှာလည်း ဒေါသ၊ မောဟ၊ မာန်မာနတရား၊ အတ္တများကို ဘေးဖယ်ပြီးရင်ထဲက စစ်မှန်သောချစ်ခြင်းမေတ္တာ နားလည်ခွင့်လွတ်ခြင်းဖြင့် ငြိမ်းချမ်းရေးပြုလုပ်မှသာ စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ကြောင်း မြွက်ကြားခဲ့ပါသည်။ ဆက်လက်ပြီး နှစ်ခြင်းအသင်းတော်မှ ဆရာရောဂျာခင် မောင်ညိုမှ အချင်းချင်းချစ်ခြင်းမေတ္တာ ထားဖို့ရန်



အတွက် တစ်ဦးနှင့် တစ်ဦးသည်ရန်သူများ မဟုတ်သောကြောင့် တိုက်ခိုက်နေမည့် အစားတွေ့ဆုံပြီး လိုအပ်ချက်ကိုအဖြေရာပြီးညှိနှိုင်းယူရန် ဥပမာ သာဓကထားပြီးဖော်ပြခြင်းနှင့် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် မသိကျိုးကျွံ မပြုကြဖို့ရန် "ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်၏ (၄၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးသတင်းစကားမသိကျိုးကျွံ ပြုတတ်သော စိတ်ကို ကျော်လွှား၍ ငြိမ်းချမ်းရေးရယူပါ" ကိုမိုငြိမ်းပြီးဒေသနာတော်ကိုဝေငှခဲ့ပါသည်။

ဧပာပက်ထရစ် က ငြိမ်းချမ်းရေးအပေါ်သူ့ရဲ့ခံစားချက်ကိုပြောပြရာ၌ "ကိုယ်တိုင်တစ်ဦးစီမှာရှိမှသာ တစ်ပါးသူတွေကို သာမကပတ်ဝန်းကျင်ပါငြိမ်းချမ်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနှင့် ကြည့်မည်ဆိုလျှင်အားလုံးငြိမ်းချမ်းအေးချမ်းသလိုလိုပါပဲ

သို့သော်ငြိမ်းချမ်းရေးမရှိသေးပါဘူး။လူအားလုံးဟာမိမိနည်းဟန်ဖြင့်ငြိမ်းချမ်းရေးကိုပြုလုပ်နေကြသော်လည်း စစ်မှန်သောငြိမ်းချမ်းခြင်းကိုအပြည့်အဝမရရှိသေးပါ။ ကျွန်ုပ်တို့ တစ်ဦးစီဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာလွယ်လွယ်နှင့်မရနိုင်တဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ငြိမ်းချမ်းရေးကို ပြောဆိုကြတယ်လို့လားကြတယ်။သို့သော် ဘာဖြစ်လို့ငြိမ်းချမ်းရေးအပြည့်အဝမရသေးတာလဲ။စဉ်းစားစရာပဲ။ ဒါကြောင့် တစ်ဦးစီ၌ ငြိမ်းချမ်းမှုရန် တစ်ဦးစီမှစတင်ဖို့ကအဓိကအချက်ဖြစ်ပါသည် ဟုပြောခဲ့သည်။

နိဂုံးချုပ် အမှာစကားအနေနှင့် Fr. John Kyaw Kyaw Naing မှ ငြိမ်းချမ်းရေးအတွက်စုပေါင်းဆုတောင်းခြင်းပြုရုံလောက်ဖြင့် မပြီးသေးပါ ဆက်လက်ပြီးလုပ်ဆောင်

နေရာဖြစ်သလို ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွင် မိမိကိုယ်တိုင်မပါဝင်နိုင်သော်လည်း မိမိအိမ်၌ဖြစ်စေ ဆုတောင်းခြင်းဖြင့်ဖြစ်စေ လုပ်ဆောင်မှုတိုင်း၌ဖြစ်စေ လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့်ငြိမ်းချမ်းရေးလုပ်ဆောင်ရာ၌ လူမျိုးဘာသာမမေးဘဲ မိမိရပ်နေသော ခြေထောက်ရှိသောနေရာ မြေကြီးသည်မြန်မာပြည်ဖြစ်နေသောကြောင့် လူတိုင်းမှာ တာဝန်ရှိကြောင်း မြွက်ကြားခဲ့ပါသည်။ ဤဆုတောင်းခြင်းအစီအစဉ်၌ မော်လမြိုင်တွင်ရှိသော ခရစ်ယာန်အသင်းတော်အသီးသီးမှ လူကြီးလူငယ်များအားလုံး(၃၀၀)ခန့် လာရောက် ဆုတောင်းကြပါသည်။ ဆုတောင်းခြင်း၏ရည်ရွယ်ချက်သုံးချက် အနေဖြင့် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ရည်ရွယ်ချက်နှင့်အတူ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံတိုင်း၊ နေရာတိုင်း၊ အဖွဲ့အစည်းတိုင်း၊ မိသားစုတိုင်းနှင့်တစ်ဦးစီတိုင်းမှာတာဝန်ရှိပြီး ဘာသာရေးခေါင်းဆောင်များနှင့် လူငယ်သည်လည်း ယခုလို လုပ်ဆောင်ခြင်းအားဖြင့် အသင်းတော်အတွင်းမှလူများလည်း သိမြင်လာသလိုလူငယ်များအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များကိုလည်း တွေ့မြင်ပြီး သိရှိနားလည်လာမည်ဖြစ်သည်။

Fr A Shwe (OSC-MLM)

# ဓမ္မဆရာ/မနှင့် ကျောင်းဒကာများအတွက်သနားကြင်နာခြင်းဂျူဘီလီနှစ်ကျင်းပ

လွိုင်ကော်သာသနာ

လွိုင်ကော်ကက်သလစ်သာသနာ ဓမ္မဆရာ/မနှင့် ကျောင်းဒကာများအတွက် သနားကြင်နာခြင်းဂျူဘီလီနှစ်အခမ်းအနားကို ၂၅၊ ၂၆၊ ၂၇ ရက်(တနင်္ဂနွေနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ယူဆမိဆိုတိုက်နယ်၊ ယူဆမိဆိုကျေးရွာရှိ သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်မယ်တော်လိုက်ဂူ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ တိုက်နယ်အသီးသီးမှ ဓမ္မဆရာ/မများနှင့် ကျောင်းဒကာများသည် ၎င်းနေ့နံနက်(၉း၀၀)နာရီအချိန်တွင် ရောက်ရှိလာကြပြီး၊ (၉း၄၅)နာရီအချိန်တွင် စုပေါင်းသင့်မြတ်ခြင်း(အပြစ်ဝန်ခံခြင်း) ပြုလုပ်ပါသည်။ ထို့နောက် (၁၀း၀၀)နာရီအချိန်တွင် စိန်ပေါလ်ဓမ္မဆရာဖြစ်သင်တန်းကျောင်း၊ ကျောင်းအုပ်ဘုန်းတော်ကြီး ဖာသာရပေါလ်ထားအိနောနှင့် ဘုန်းတော်ကြီးလေးပါးတို့မှ ဓမ္မဆရာ/မနှင့် ကျောင်းဒကာများအတွက် သနားကြင်နာခြင်းဂျူဘီလီ မှတ္တတရားတော်မြတ်ပူဇော်ခဲ့သည်။ မှတ္တတွင်း၌ဘုန်းတော်ကြီးမှ "သနားခြင်းနှင့် ကြင်နာခြင်းသည် ခွင့်လွှတ်ခြင်းတရားဖြစ်ကြောင်း" မြွက်ကြားခဲ့ပါသည်။ အခမ်းအနားသို့ လွိုင်ကော်သာသနာအတွင်းရှိ တိုက်နယ်(၃၆)တိုက်နယ်မှ (၃၂)တိုက်နယ် ၊ ဓမ္မဆရာ/မ(၂၀၆)ဦးမှ (၁၄၅)ဦး၊ ကျောင်းဒကာ(၄၁၂)ဦးမှ (၂၉၅)ဦးတက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့အပြင်သူတော်စင်ကိုရင်များ၊ သီလရှင်များနှင့် သာမန်ဘာသာဝင်များ အပါအဝင် စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။



ခွန်ပန်းရူ(အတွင်းရေးမှူး)

# စိန်ပင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

မန္တလေးတိုက်ချုပ်သာသနာ



မန္တလေးသာသနာအုပ်စုကောင်စီ စိန်ပင်းဆင်းဒီပေါလ်အသင်းမှ ကြီးမှူးကာ ၂၄၊ ၂၅၊ ၂၆ရက်နေ့က ၈၂၀လမ်း၊ ၂၅x၂၆ ကြားရှိ ရွှေနန်းတော်ကာသီဒြယ် ဘုရားရှိ ခိုးကျောင်းတွင် မရှိဆင်းရဲသားများအားကူညီစောင့်ရှောက်တော်မူသောစိန်ပင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။ မှတ္တတရားကို မန္တလေးကက်သလစ် တိုက်ချုပ်သာသနာမှတိုက်ချုပ်ဆရာတော်ကြီး နီကောလားစ်မန်ထန်း၊ Fr. John Soe Tint မှမှတ္တတရားကိုပူဇော်ခဲ့ကြပါသည်။ အခမ်းအနားသို့ စာရေးဆရာ ဦးနေဝင်းမြင့်နှင့်ဇနီး စာရေးဆရာမအိမ်ခင်ထူးနှင့် မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စု ( ၆)စုမှ စိန်ပင်းဆင်းဒီပေါလ် တာဝန်ရှိသူများနှင့် အသင်းသူအသင်းသားများ၊ တက်ရောက်ပါဝင်ခဲ့ကြပါသည်။ စာရေးဆရာမအိမ်ခင်ထူးနှင့်စာရေးဆရာဦးနေဝင်းမြင့်တို့မှ မေတ္တာတရားနှင့် ပရဟိတလုပ်ငန်းအကြောင်းကို ဟော

ပြောဝေငှာရာတွင် စာရေးဆရာဦးနေဝင်းမြင့်မှ လူသားတို့တွင် အရေးကြီးဆုံးအရာမှာမေတ္တာတရား၊ ပရဟိတစိတ်ဖြစ်တယ်။ ဘယ်ဘာသာမဆို အဲဒီစိတ်ရှိပြီးသား ၊ သွန်သင်ထားပြီးသားဖြစ်ပါတယ်။ ပိုတဲ့လူကလိုတဲ့လူကို လှူကြံရမယ်။ ပေးကမ်းစွန့်ကြဲခြင်းရဲ့အသံကို နတ်ပြည်ခြောက်ထပ်ကကြားရတယ်။ မေတ္တာတရားရဲ့အသံကိုတော့ အနန္တစကြာဝဠာက ကြားရတယ်။ ကိုယ်နေထိုင်တဲ့ဘဝတစ်လျှောက်လုံး မေတ္တာတရားနှင့်ကြံ့မေတ္တာတရားနှင့်တွေ့၊ မေတ္တာတရားနှင့်လုပ်တာဖြစ်ပါစေ။ ခရစ်ယာန်များရဲ့ကျမ်းစာမှာလည်း မေတ္တာတရားကို ပဲပြောနေတာပါပဲ။ မေတ္တာဓာတ်ကို ပေးဝေတတ်ဖို့အရေးကြီးပါတယ်။ လောကမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အမြဲနောက်ယှက်နေတဲ့ လူတွေရှိတတ်ပါတယ်။ အဲဒီအရာကို နောက်ဆုံးတော့မေတ္တာတရားနှင့်ပဲ အောင်နိုင်တာပါပဲ။ မေတ္တာကိုယုံကြည်ဖို့လိုပါတယ်။ မေတ္တာကို ပိုမိုထွန်းကား ကျယ်ပြန့်အောင်လုပ်

ဆောင်ဖို့လိုပါတယ်။ လောကမှာအတုနှင့်အစစ်ရှိတယ်။ အစစ်က ခံနိုင်ရည်ရှိတယ်။ အခုခေတ်က အတုတွေများနေတယ်။ အတုတွေနှင့်ပဲ သွားနေကြရတယ်။ အစစ်တွေနှင့်နေချင်သော်လည်းပဲ လူတွေအားလုံးက အတုတွေနှင့် ပဲနေပျော်အောင်နေနေကြရတဲ့ဘဝဖြစ်သွားပြီ။ လူတွေဟာကိုယ်ကျိုးအတွက်ပဲကြည့်ပြီး လုပ်ဆောင်နေတာကိုတွေ့ရတယ်။ ဥပမာကော်ဖီမုန့်ဆိုရင် အုန်းဖိခွန်တွေကို ကြိတ်ပြီးထည့်ထားတဲ့ အမျိုးအစား တွေရှိနေတယ်။ လူတစ်ချို့ရဲ့မေတ္တာတရား ခေါင်းပါးမှုကြောင့် အသက်တွေမဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေရတယ်။ မျက်လုံးဟာ တစ်ဖက်နှင့်တစ်ဖက်မမြင်ရဘူး။ ဒါပေမယ့် ညီညွတ်ကြတယ်။ တစ်ခုခုကိုကြည့်ရင်တစ်ပြိုင်တည်းကြည့်ကြတယ်။ ကျနော်တို့လည်း အဲဒီလိုဖြစ်ရမယ်။ လူ့ဘဝထဲခဏတာရောက်လာတာ မညီညွတ်ကြလျှင်ဘာလုပ်ကြမှာလဲ။ ဒါကြောင့်ကျွန်တော်တို့အားလုံး လျှောက်လှမ်းရမယ့်ဘဝခရီးမှာမေတ္တာ

အားဖြင့်၊ ပညာအားဖြင့်၊ ကရုဏာအားဖြင့် ကျွန်တော်တို့အချင်းချင်းညီညွတ်ခြင်း ၊ ငြိမ်းချမ်းခြင်းနှင့်အတူတကွ ရှိကြပါစို့ဟု စာရေးဆရာဦးနေဝင်းမြင့်မှပြောကြား နိဂုံးချုပ်ခဲ့ပါသည်။

စိန်ပင်းဆင်း ဒီပေါလ်အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်ညွန့်မှ အခုလို မန္တလေး သာသနာလုံးဆိုင်ရာအနေနှင့်စိန်ပင်းဆင်းဒီပေါလ်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်တာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသင်းသူအသင်းသားများကို ဆန်အိတ်ပေးလှူနိုင်ခဲ့ခြင်းမှာလည်း အမေရိကားမှ အမည်မဖော်လိုသူ အလှူရှင်တစ်ဦး၏ လှူဒါန်းမှုကြောင့်ဖြစ်ကြောင်း၊ စိန်ပင်းဆင်း အသင်းအနေဖြင့် ဆင်းရဲသားများကို တက္ကသိုလ်ပညာသင်စရိတ်၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ပညာသင်စရိတ်၊ တစ်နှစ်တစ်ကြိမ်၊ ခရစ္စမတ်၊စိန်ပင်းဆင်းပွဲနေ့များတွင်ထောက်ပံ့ပေးခြင်းတို့အပြင် Parish များတွင်ရှိသော စိန်ပင်းဆင်း အသင်းများအတွက် တစ်နှစ်လျှင်ငွေကျပ်ရှစ်သောင်းခန့် ထောက်ပံ့မှုပြုလုပ်ကြောင်း၊ ထိုထောက်ပံ့မှုများကို ဩစတေးလျမှ ရရှိသောရံပုံငွေဖြင့် ထောက်ပံ့ခြင်းဖြစ်သည်ဟု စိန်ပင်းဆင်းအသင်း၏ လုပ်ဆောင်နေမှုများကို ပြောပြပေးခဲ့သည်။ စိန်ပင်းဆင်းအသင်းမှ ထောက်ပံ့မှုကို ရရှိသော စိန်လွန်းသာသနာအုပ်စုမှ ဦးတင်မောင်ဦးမှလည်း ယခုလိုရရှိသည့်အတွက် လှူဒါန်းသော အလှူရှင်များကိုလည်းကျေးဇူးတင်ကြောင်း၊ များစွာဝမ်းသာကြောင်း၊ ပြောပြခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မန္တလေးသာသနာအုပ်စုကောင်စီ စိန်ပင်းဆင်းဒီပေါလ်အသင်းမှ အသင်းသား ( ၈၃ ) ဦးအား ဆန်အိတ်တစ်ပိုင်းစီပေးအပ်ခဲ့သည်ဟုသိရှိရပါသည်။ Pinky(MDY-OSC)

# ရဟန်းဝါတော်နှစ်ဆယ့်ငါးနှစ်ပြည့်ငွေစင်ဂျူဘီလီအခမ်းအနားကျင်းပ

မန္တလေးရိုက်ချုပ်သာသနာ

မန္တလေးကက်သလစ် ရိုက်ချုပ် သာသနာအတွင်းရှိ အနီးစခန်း နာရတ် ကျောင်းတွင် ၂၆၊ ၂၇၊ ၂၈ ရက်နေ့က ဆလေးရှင်းအသင်းရိုက်ချုပ် ဘုန်းတော်ကြီး များဖြစ်ကြသော Fr. Charles , Fr. Bosco Bo Bo , Fr. Michael တို့သုံးပါး၏ ရဟန်း ဝါတော် နှစ်ဆယ့်ငါးနှစ်ပြည့် ဂျူဘီလီ မစ္စားတရားကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဂျူဘီလီမစ္စားတရားသို့ ဘားအံသာသနာမှ ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်၊ ဆလေးရှင်းအသင်းရိုက်ချုပ် သာသနာ အသင်းရိုက်ချုပ်အသီးသီးမှ ဘုန်းတော်ကြီး များ အပါး (၄၀) ကျော်၊ သီလရှင်များ ၊ ကိုရင်များ၊ဆွေမျိုးများနှင့် ဓမ္မမိတ်ဆွေများ (၅၀၀)ကျော်ပါဝင်ခဲ့ပါသည်။

မစ္စားတရားတွင် ဂျူဘီလီဘုန်း တော်ကြီး Fr.Charles မှ သြဝါဒတရားရေ အေးတိုက်ကျွေးရာတွင် “ ဂျူးလူမျိုးများ အတွက် နံပါတ်(၇)ဟာအရမ်းရေးပါတယ်။ ခုနှစ်နှစ် ခုနှစ်ခါ မှ နှစ်(၅၀) ဂျူဘီလီကို ကျင်းပကြတယ်။ သူတို့တွေဟာ ဂျူဘီလီ နှစ်မှာ တရားမျှတမှုကို ပြုလုပ်ကြရတယ်။ မေတ္တာ တရားကိုပြရတယ်။ အခုနောက် ပိုင်းမှာလူတွေဟာဂျူဘီလီကို (၂၅) နှစ်မှာ



ကိုပေးခြင်းတဲ့။ ကျောင်းသားဆိုလျှင် ဆရာသမားရှိတယ် ရှိသေမှုနှင့် နာခံမှု ရှိရမယ်။ မိဘလား သားသမီးကို စောင့်ရှောက်ရမယ်။ သားသမီးကလည်း မိဘကို ပြန်လည်စောင့်ရှောက်မှု၊ နာခံမှု လိုအပ် တယ်။ ဘုန်းကြီး ၊ သီလရှင် ဘုရားကို အပြည့်အဝပေးဖို့ တာဝန်ရှိတယ်။ ငါ့ရဲ့ အချိန်တွေကို ဘုရားကိုထိုက်ထိုက်တန် တန်ပြန်ပေးရမယ်။ ဒါကြောင့်မို့ ဒီကနေ့ ဂျူဘီလီကျင်းပတဲ့အချိန်မှာ တရားမျှတ မှုနဲ့သွားကြရအောင် ။သူထိုက်ရာ သူပြန်

ကြားတယ်။ ဒါနှင့်သူ့အမေကလည်း ခြေထောက် ငါ့သမီးလေး အရမ်းတော်တာပဲလို့ ပြော လိုက်တယ်။ တစ်ဆက်တည်းမှာပဲ အဖေ ကို မေးလိုက်တယ် ဒယ်ဒီလာပါဦး ကျွန်မ တစ်ယောက်ထဲ လုပ်ထားတာ ဘယ် လောက်လှလည်းဆိုပြီးပြောတယ်။ အဲဒီလို တစ်ချိန်လုံး ငါတစ်ယောက်ထဲ လုပ်ထား တာဆိုပြီး ဝင့်ကြွားနေတဲ့ သမီးကိုသူ့အဖေ ကနေပြီးမေးတယ်တဲ့။ သမီးအရမ်းမိုက် တယ် ဒါနှင့်ဒီကိတ်မုန့်ကိုလုပ်တော့ ဂျုံမှုန့် က ဘယ်ကရတာလည်းလို့ မေးတဲ့အခါ

မဟုတ်ပါဘူး။ ဒီကနေ့ ဂျူဘီလီပွဲနှင့်ပတ် သက်လို့လည်း ဘာမှမလုပ်ဘဲနဲ့ ပွဲက စည်ကားသိုက်မြိုက်စွာနဲ့ဖြစ်သွားခဲ့တာ။ ဒီ မှာရှိတဲ့ မိတ်ဆွေတွေ ၊ ဟိုးအဝေးကြီးက လာတဲ့ ရဟန်းသီလရှင်တွေ၊ ဆလေးရှင်း မိသားစုတွေအကုန်လုံး လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ဘုရားသခင်ကိုကျေးဇူးတင် ပြီး ဒီမှာရှိတဲ့အယောက်တိုင်း ပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဌာနအသီးသီးက နေလာကြပြီး ကျွန်တော်တို့ကို ဂုဏ်ပြု ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။ ဒီလိုမျိုးဖြစ်မြောက်အောင်လုပ်ပေး တဲ့ဒီမှာရှိတဲ့ ကျွန်တော်တို့ရဲ့ရဟန်းအကြီး အကဲတွေရော၊ မိတ်ဆွေတွေ ၊ မိသားစု တွေ အကုန်လုံးရဲ့ပါဝင်မှုကြောင့်၊ ပံ့ပိုးမှု ကြောင့်၊ အားပေးမှုကြောင့် ဒီနေ့ဒီအချိန် ထိ အားပေးအားမြှောက်၊ လက်တွဲကူညီ ပေးကြတဲ့ သူများအပေါ်မှာ ဘုရားရှင်ရဲ့ ကောင်းချီး မင်္ဂလာပေးပါစေ” ဟု ကျေးဇူး တင်စကားကိုပြောကြားခဲ့ပါသည်။

ဂျူဘီလီရှင် Fr.မိုက်ကယ်မှလည်း “ရဟန်းဝါတော် (၂၅)ပြည့်လုပ်တဲ့အခါမှာ ဘုရားကျေးဇူးအများကြီး ရရှိတယ်လို့ခံစား ရပါတယ်။နောက်(၂၅)နှစ်အတွင်းမှာကိုယ် ဘာတွေလုပ်ခဲ့သလည်း ၊ ကိုယ်လုပ်သင့် တဲ့အတိုင်းဖြစ်ခဲ့ရဲ့လားဆိုပြီး သုံးသပ်စရာ လေးတွေဖြစ်လာတယ်။ အခုချိန်ထိဘေး ကနေ ဝိုင်းဝန်း ဆုတောင်းပေးကြတဲ့သူ အားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါ တယ်။ လာတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ နောက်ကိုယ်လည်းပဲ ကိုယ်ဘုရားကိုပေးဆပ်ထားတာကို သူများ တွေက အသိအမှတ်ပြုပေးတဲ့အတွက်ပို ဝမ်းသာပါတယ်ဟု ပြောပြခဲ့ပါသည်။

Fr. ချာလီမှာ လက်ရှိဆလေးရှင်း အသင်းရိုက်ချုပ် အကြီးအကဲတစ်ဦးဖြစ်ပြီး၊ Fr. မိုက်ကယ်မှာ ပြင်ဦးလွင် Novices Master ၊ Fr. Bosco ဘိုဘိုမှာ မန္တလေး ဆလေးရှင်းအကူ လူငယ်တာဝန်ခံအဖြစ် အမှုတော်ကို ထမ်းဆောင်နေကြသော ရဟန်းတော်များဖြစ်သည်ဟု သိရှိရပါသည်။

Pinky ( MDY – OSC )



ပြုလုပ်လာကြတယ်။ အသက်ကလည်း ဟိုတုန်းကလိုမရှည်ကြတာရယ် ၊ စိတ်က မရှည်ကြတာရယ်ကြောင့် (၂၅)နှစ်ပြည့် ဆိုပြီး လုပ်ကြတယ်။ တကယ့်ဂျူဘီလီ ကျင်းပတာကတော့နှစ်( ၅၀)မှဖြစ်တယ်။ ဂျူဘီလီနှစ်မှာ ဆိုင်ရာဆိုင်ရာ ပြန်ပေးကြ ရတယ်။အရာအားလုံးကို ပိုင်ရှင်ကို ပြန် ပေးရတယ်။ သူနှင့်ဆိုင်တာ သူ့ကိုပေးရ တယ်။ တရားမျှတမှုကို လုပ်ကြရတယ်။ ချေးငှားထားတဲ့အရာတွေ မတရားသိမ်းယူ ထားတဲ့အရာတွေကို ဂျူဘီလီနှစ်မှာပြန် ပေးရတယ်။ အကုန်လုံးကို မူလပိုင်ရှင်ကို ပေးရတယ်။ကျွန်တော်တို့အခု ဂျူဘီလီ ကျင်းပတဲ့ အချိန်မှာတရားမျှတမှုလုပ်ကြ ရအောင်။ ငြိမ်းချမ်းရေးလုပ်ကြရအောင်။ တရားမျှတမှုမရှိဘဲ ငြိမ်းချမ်းရေးလို့ပြော လို့မရဘူး။တရားမျှတမှုဆိုတာဘာလည်း ဆိုတော့ ဆိုင်ရာဆိုင်ရာ သူနှင့်ဆိုင်တာသူ

ပေးခြင်းအားဖြင့် သွားကြရအောင် ” ဟု သြဝါဒတရားရေအေးကို တိုက်ကျွေးခဲ့ ပါသည်။မစ္စားတရားအပြီးတွင် ဂျူဘီလီရှင် များအား လက်ဆောင်ပစ္စည်းများ ဆက် သခြင်း၊ အဖွဲ့အစည်း အသီးသီးများမှ ဂုဏ်ပြုတေးဖြင့် နှုတ်ခွန်းဆက်သကြခြင်း၊ ဂျူဘီလီကိတ်မုန့်ခွဲခြင်းနှင့် ဂျူဘီလီရှင်များ မှကောင်းချီးပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါ သည်။ဂျူဘီလီရှင်(၃)ပါးစလုံး၏ကိုယ်စား Fr. Bosco Bo Bo မှကျေးဇူးတင်စကား ပြောကြားရာတွင် “တစ်ရက်မှာ သမီးလေး တစ်ယောက်က သူ့ရဲ့ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ကိတ်မုန့်ဖုတ်တာကို လုပ်ခဲ့ တယ်။ အဲဒီလို လုပ်ပြီးတဲ့အခါမျိုးမှာကိတ် မုန့်လေးဟာ အင်မတန်မှ လှပနေတာပဲ။ အဲဒါနှင့် သူ့အမေကိုပြောတယ် မာမီမာမီ ကြည့်စမ်းသမီးဖုတ်ထားတဲ့ကိတ်မုန့်နော်။ သမီးတစ်ယောက်ထဲ လုပ်ထားတာလို့

မျိုးမှာ အမေကပြီးခဲ့တဲ့နေ့က ဈေးကနေ ဂျုံမှုန့်ဝယ်လာတယ်။ နင့်ကိတ်မုန့်က လည်း နူးညံ့နေတာပဲ အဲ့ထဲမှာ ကြက်ဥ တွေထည့်ထားတယ်နဲ့တူတယ် ကြက်ဥ ကဘယ်ကရတာလည်း မေးတော့ပြီးခဲ့တဲ့ တစ်ပတ်လောက်က အန်ကယ်ကလာပေး ထားတဲ့ဟာ။ ထောပတ်တွေရောထည့် ထားသေးလား အဲဒါကရော ဘယ်ကရ လည်းလို့မေးတဲ့အခါမျိုးမှာ အဲ့ဒါကဟို ဘက်အိမ်က အန်တီက ပေးထားတာလို့ ပြောတယ်။ အဲဒါနဲ့သူ့အဖေက ပြောတော့ တစ်ယောက်ထဲ လုပ်ထားတဲ့ဟာဆို ဂျုံက ဘယ်ကလာလည်း။ထောပတ်ကဘယ်က လာလည်း ၊ ကြက်ဥကဘယ်ကလာတာ လည်းလို့ ပြန်မေးလိုက်တဲ့အခါမှာ သမီး လုပ်သူက ပါးစပ်ပိတ်သွားပါတယ်။ ဒီက နေ့ ဒီပွဲမှာ ၁၉၇၆ ခုနှစ်ကနေ ဒီနေ့အထိ ကျွန်တော်တစ်ယောက်ထဲလုပ်ခဲ့တာတွေ

# သမ္မာကျမ်းစာပြိုင်ပွဲနှင့် သမ္မာကျမ်းစာကော်မရှင်၏(၁၀)နှစ်မြောက်အထိမ်းအမှတ် ပွဲတော်ညောင်လေးပင်တွင်ကျင်းပမည်

ဖေဖော်ဝါရီလ၊ ၂၀၁၇ခုနှစ် ညောင်လေးပင်မယ်တော်ပွဲတွင် ဒုတိယအကြိမ်မြောက်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာပြိုင်ပွဲနှင့် သမ္မာကျမ်းစာကော်မရှင်၏ (၁၀)နှစ်မြောက် အထိမ်းအမှတ်ပွဲတော်ကိုလည်းစည်းကမ်းသိုက်မြိုက်စွာ ကျင်းပသွားရန်ရှိပါသည်။

ပြိုင်ပွဲဝင်ရန်အတွက် သာသနာတစ်ခုလျှင် (၁၀)ဦးပါဝင်ခွင့်ပြုမည်ဖြစ်ရာ ပြိုင်ပွဲဝင်မည့်သာသနာအနေနှင့် ပြိုင်ပွဲဝင်(၁၀)ဦးနှင့် အုပ်ချုပ်သူ(၁)ဦး အမည်စာရင်းကို လှုံ့ဆော်ပြန်ကြားရေးတာဝန်ခံ ဖေဘီယံ-ဦးမြင့်မောင် အမှတ်၂၈၉/သိမ်ဖြူလမ်း၊ ဖုန်းနံပါတ်(၀၉-၄၃၀-၂၃၉၁၂) ထံ(၂၀၁၆၊၂၀၁၇)နေ့ မတိုင်မှီအရောက်ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

## ၂၀၁၇-ခုနှစ်၊ ဒုတိယအကြိမ်သမ္မာကျမ်းစာပြိုင်ပွဲအတွက် စည်းကမ်းချက်များ

### (က) ပြိုင်ပွဲအမျိုးအစား

၁။ ဘာသာတူများ၊ သမ္မာကျမ်းစာနှင့် အသင်းတော်ဆိုင်ရာ အချက်အလက်များ အားစိတ်ဝင်စားလေ့လာကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

### (ခ) ပြိုင်ပွဲဝင်အရည်အချင်း ကန့်သတ်ချက်

၂။ သာသနာနယ်(၁၆)ခုအတွင်း နေထိုင်ကြသည့် အသက်(၁၄)နှစ်ပြည့်ပြီး ခရစ္စမားအားပေးခြင်းရပြီးသူတိုင်းပါဝင်နိုင်သည်။  
၃။ ကိုရင်ဖြစ်နိုင်ရန် မိုင်းနားကျောင်း နေဖူးသူ၊ စစ္စတာရ်လောင်းသင်တန်းတက်ဖူးသူ၊ မေ့ဆရာ/ဆရာမ သင်တန်းတက်ဖူးသူများအား ပါဝင်ဖြေဆိုခွင့်မပြုပါ။

၄။ ယခင်နှစ်က ပထမရသူ ပုသိမ်သာသနာမှ J.M ဖရန်စီနား၊ မန္တလေးသာသနာမှ ဒုတိယဆရာသူ ဒေါ်ရီစီမေရီ နှင့် တတိယဆရာသူ မြစ်ကြီးနားသာသနာမှ မောင်ကျိုးဇော်ဘောစကိုရိန္ဒာဆွေ တို့အားပါဝင်ဖြေဆိုခွင့်မပြုပါ။

၅။ ပြိုင်ပွဲဝင်များသည် ပူးတွဲပါပုံစံကို မိမိတို့ သာသနာအလိုက် မိတ္တူကူးပြီး အချက်အလက်ပြည့်စုံစွာဖြေဆို၍ ကိုယ်တိုင်လက်မှတ်ရေးထိုးကာ တာဝန်ခံဘုန်းတော်ကြီး၏ ထောက်ခံချက် လက်မှတ်ရေးထိုးကာ တာဝန်ခံဘုန်းတော်ကြီး၏ ထောက်ခံချက်လက်မှတ်နှင့် တံဆိပ်တုံးရိုက်ပြီး စုပေါင်းပေးပို့ရမည်။

၆။ ပုံစံပေါ်တွင် ယခုနှစ်နိုင်ငံဘာလအတွက် ရိုက်ကူးထားသော ရောင်စုံပတ်စပို့ခါတ်ပုံကပ်လျက် အပို(၂)ပုံ ပူးတွဲပါရှိရမည်။

၇။ ပုံစံပေါ်တွင် သက်ဆိုင်ရာသာသနာ၏ရုံးတံဆိပ်ရိုက်နှိပ်ပြီး သာသနာမှ အသိအမှတ်ပြုကြောင်း ထင်ရှားစေရမည်။

၈။ ပြိုင်ပွဲဝင်ပုံစံကို အပြည့်အစုံစုစည်းပြီး သမ္မာကျမ်းစာတာဝန်ခံဘုန်းတော်ကြီးကဖြစ်စေ၊ စစ္စတာရ်ကဖြစ်စေ၊ ဖေဘီယံဦးမြင့်မောင်၊ အမှတ်(၂၈၉)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့၊သို့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်မတိုင်မီ အရောက်ပေးပို့ကြရမည်။ ပေးပို့သည့်နေ့တွင် ဖုန်းနံပါတ် (၀၉-၄၃၀-၂၃၉၁၂)သို့ ဆက်သွယ်သတင်းပို့စေလိုပါသည်။

၉။ ညောင်လေးပင်သို့ ထွက်ခွာလာလျှင် ရောက်ရှိမည့်ရက်နှင့် ရောက်ရှိမည့်အ

ချိန်(ခန့်မှန်းချက်)ကို ဦးတင်မြင့်(ဖုန်း-၀၉၅၁၅၅၇၇၇) နှင့် ဦးလာဇူး (ဖုန်း-၀၉၅၀၂၁၄၃၇)သို့အချိန်မှီဆက်သွယ်ကြစေလိုပါသည်။

### (ဂ)စခန်း၌ တည်းခိုရေးနှင့်စားသောက်ရေး

၁၀။ ပွဲတော်အလံတင်သည့်နေ့မှစ၍ ရောက်ရှိတည်းခို စားသောက်နိုင်ပါသည်။

၁၁။ ပွဲတော်အတွင်း သတ်မှတ်စည်းကမ်းဖြင့်သာ နေထိုင်ကြရမည်။ မူးယစ်သောက်စားခြင်း၊ လောင်းကစားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများအားခွင့်ပြုမည်မဟုတ်ပါ။

၁၂။ အုပ်ချုပ်သူသည် ဘာသာတူဖြစ်ပါက အသင်းနှင့်အတူ ကြီးကြပ်နေထိုင်ရပါမည်။ ကျင်းပရေး ကော်မတီရုံးအဖွဲ့၊ သုံးထပ်ဆောင်အောက်ထပ်သို့ ဆက်သွယ်သတင်းပို့ထားကြပါမည်။

၁၃။ အုပ်ချုပ်သူသည် ဘုန်းကြီး၊ သီလရှင်များဖြစ်ပါက နေရာစီစဉ်နိုင်ရန်အတွက် ကြိုတင်အကြောင်းကြားရမည်။

### (ဃ)ပြိုင်ပွဲခန်းသို့ဝင်ရောက်ခြင်း

၁၄။ ပြိုင်ပွဲအကြိုနေ့တွင် စည်းကမ်းများရှင်းလင်းခြင်း၊ မေးမြန်းခြင်းများပြုနိုင်ရန် ည(၇း၀၀)နာရီ၌ ဘုရားကျောင်းအတွင်း အားလုံးစုဝေးရောက်ရှိကြရမည်။

၁၅။ ထိုရှင်းလင်းပွဲတွင် ပြောပြထားသည့် စည်းကမ်းချက်များအတိုင်း အခန်းတွင်းသို့ ဝင်ရောက်ဖြေဆိုကြရမည်။

၁၆။ ဖြေဆိုနေစဉ် အချင်းချင်းတိုင်ပင်မေးမြန်းခြင်း လုံးဝမလုပ်ရပါ။ မရှင်း၍မေးလိုလျှင် မိမိနေရာတွင်မတ်တပ်ရပ်လိုက်ပါက တာဝန်ရှိသူများ ချက်ချင်းရောက်လာပြီး ကူညီပေးမည်ဖြစ်သည်။

၁၇။ စည်းကမ်းဖောက်ဖျက်၍ ထုတ်ပယ်ခံရပါက နောင်ကျင်းပမည့်ပြိုင်ပွဲများတွင် လုံးဝပါဝင်ဖြေဆိုခွင့်ရမည်မဟုတ်ပါ။

### (င) ပြိုင်ပွဲဖြေဆိုခြင်း

၁၈။ ဖြေဆိုရန်ခွင့်ပြုချိန်(၂)နာရီဖြစ်ပြီး အနည်းဆုံး(၁)နာရီနှင့် မိနစ်(၃၀)နောက်ပိုင်းမှသာအခန်းတွင်းမှ ထွက်ခွာခွင့်ပြုမည်။

### (ဆ) အဆင့်သတ်မှတ်ခြင်း

၁၉။ ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နံနက်(၀၉း၀၀) နာရီတွင် စတင်ဖြေဆိုရမည်။ ရေးဖြေအမှတ်ချင်းတူပါလျှင် (ပ-ဒု-တ)ဆု နေရာများဖြစ်ပါက နှုတ်ဖြေထပ်မံဖြေဆိုကြရမည်။

၂၀။ ဆုချီးမြှင့်မည့် အစီအစဉ်တွင် ဆုရသူများအသင့်လက်ခံရယူနိုင်ရန် မပျက်မကွက် ပွဲတော်အတွင်း ရှိနေကြရပါမည်။

၂၁။ ဆုရရှိကြောင်း ကြေငြာပြီးသော်လည်းတစ်ဦးဦးသည် သာသနာပုံရိပ်ထိခိုက်စေရန် ပြုမူကျူးလွန်ခဲ့ပါလျှင် ထိုသူအား ပယ်ဖျက်ပြီး အောက်တစ်ဆင့် အနီးကပ်ဆုံးရှိသူအား အစားထိုးချီးမြှင့်မည်ဖြစ်သည်။

၂၂။ ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီသည် စည်းကမ်းချက်များနှင့်ပတ်သက်၍ ပယ်ဖျက်ခြင်း၊ တိုးမြှင့်ခြင်း စသည်ဖြင့်

အခြေအနေနှင့် အချိန်အခါကိုလိုက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

### (ဇ) နိဂုံး

၂၃။ ယခုနှစ်ပါဝင်ဖြေဆိုကြသည့် သာသနာအားလုံးနှင့် ဖြေဆိုသူတစ်ဦးစီအား ဤကော်မတီမှ များစွာဂုဏ်ပြုကြောင်း ဖော်ပြလိုပါသည်။

၂၄။ ပြိုင်ပွဲဝင်အသင်းများ၏ အသွားအပြန်စရိတ်များအား ဤကော်မတီမှကျခံပေးမည်မဟုတ်ပါ။ (ပြိုင်ပွဲကျင်းပရေးကော်မတီ)

## ပထမအကြိမ် သမ္မာကျမ်းစာနှင့် ကက်သလစ်အသင်းတော် ဆိုင်ရာမဟုတ်သော ပြိုင်ပွဲဝင်ပုံစံ

ခါတ်ပုံ ကပ်ရန်	၁။ မှတ်ပုံတင်ပါအမည်နှင့်နံပါတ် .....
	၂။ ဆေးကြောခြင်းအမည် .....
	၃။ ခရစ္စမားအားပေးခြင်းခံယူသည့် နေရာနှင့်ပေးခဲ့သည့်ဆရာတော် .....
	၄။ အဘအမည် .....
	၅။ မွေးသက္ကရာဇ် .....
	၆။ အလုပ်အကိုင် .....
	၇။ သာသနာအတွင်းပါဝင်သော အဖွဲ့အစည်း .....
	.....
	.....
	၈။ ပါဝင်ဖြေဆိုသော သာသနာအမည် .....

(ပြိုင်ပွဲဝင်သူ၏ရေးထိုးမြဲလက်မှတ်)

အထက်ပါအကြောင်းအရာများမှန်ကန်ကြောင်း တာဝန်ယူပါသည်။

တာဝန်ခံဘုန်းတော်ကြီး၏ .....

(ရေးထိုးမြဲလက်မှတ်)

(အမည် .....



# သမ္မာကျမ်းစာပြိုင်ပွဲပါဝင်မည့် မေးခွန်းများနှင့်မေးခွန်းပုံစံများ

ယခုနှစ် ညောင်လေးပင်ပွဲတော်တွင်ပြုလုပ်မည့် သမ္မာကျမ်းစာပြိုင်ပွဲတွင် ပါဝင်မည့် မေးခွန်းများနှင့်မေးခွန်းပုံစံများမှာအောက်ပါအတိုင်းဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။  
၁။မေးခွန်းပုံစံများမှာ (က)အမှားအမှန်ရွေးခြင်း၊ (ခ)အမှန်ဆုံးအားရွေးချယ်ခြင်း၊ (ဂ)ကွက်လပ် ဖြည့်ခြင်းများ။

၂။ မေးမြန်းမည့်သမ္မာကျမ်းစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (က) မိုးဇယ်၏ကျမ်း(၉) စောင်နှင့် ရာဇဝင်ကျမ်းများ (ခ) ပရောဖက်ကျမ်းများ (ဂ)တမန်တော်ဝတ္ထု ရှင်ပေါလုပေးစာ နှင့် ဟေဗြဲဩဝါဒ (ဃ)ဧဝံဂေလိကျမ်းနှင့် ရှင်ယောဟန်ကျမ်းများ

မှတ်ချက်။ ။တွဲဘက်ကျမ်း(၉)စောင်၊ ဆာလံကျမ်း၊ ပညာလိမ္မာကျမ်းနှင့် ဆော်လမွန်သီချင်းများပါဝင်မည်မဟုတ်ကြောင်း (ပြိုင်ပွဲကျင်းပရေးကော်မတီ)

## ကက်သလစ်ဓမ္မတေးသီချင်း အခွေများထွက်တော့မည်

နေ့စဉ်မိန့်တရားပုဏ္ဏားရာတွင် အသုံးပြုသီဆိုနေသော ဓမ္မသီချင်းများကို ခေတ်ပေါ် တူရိယာများအသုံးပြု၍ အသံစုံဖြင့်ညီညာစွာဖော် ကြားထားသောဓမ္မသီချင်းအခွေကို ကာရာအိုကေးဖြင့်သီဆိုနိုင်ရန် ဖန်တီး ထားပါသည်။ ထိုသို့ဖန်တီးထားခြင်းမှာမည်သည့်ဝတ်ပြုခြင်း အခမ်း အနားများတွင်မဆို နိုးနိုးကြားကြားဖြင့် လွယ်ကူစွာအသုံးပြုနိုင်ရန်ရည် ရွယ်ချက်ဖြင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမဦးဆုံးဓမ္မတေး သီချင်းသီချင်းပွဲမှ ဆန်ကာတင် လက်ရွေးစင်ကိုးဦးတို့၏ သီချင်းအသစ် များ ကိုလည်း DVDတေးစီးရီးအဖြစ် ထုတ်လုပ်နေပါသည်။ ထို့အပြင် ခရစ္စမတ်တေးသီချင်းများကိုလည်း မြန်မာနိုင်ငံ ကက်သလစ်အနုပညာ ရှင်များအဖွဲ့အစည်း(CCAA)မှ တေးသံရှင်များ မှ သီဆိုပုံဖော်ကာထုတ် လုပ်မည် ဖြစ်ပါသည်။



ထိုခွေများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်တွင် ဖွင့်လှစ်ထားသော "STUDIO TRINITA" တွင် အသံသွင်းနေပြီဖြစ်ရာ မကြာမှီအချိန်တွင် ၎င်းဓမ္မတေးသီချင်းခွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပြန်ကြားရေးနှင့်လူထုဆက်သွယ်ရေးရုံး (CBCM-OSC) ရုံးမှဖြန့်ချိပေးမည်ဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါ သည်။

### CBCM-Herald အလှူရှင်များ

ဦးဩဂုတ်စတင်းမိသားစု (ရန်ကုန်)	၅ ၀၀၀
ဦးဂျွန်မိသားစု (ပြင်ဦးလွင်)	၁၀ ၀၀၀
ဒေါ်စန်းကြည်(လားရှိုး)	၂ ၀၀၀
ဒေါ် မယော်နန် (လားရှိုး)	၃ ၅၀၀
ကျောင်းဒကာ မာတိယာဦးမောင်မိုး နောင်ယား(ခ) လွိုင်ကော်မှ ဘုရားသခင်အားကျေးဇူးတင်ခြင်းအတွက်အောက်တိုဘာလတစ်လစာ ပါစကားမန်စွမ်းလျှံ	၃ ၀၀၀
အမည်မဖော်လိုသူ	၅၀၀၀၀
ဒေါ်လှကြည်	၂၅၀၀၀
	၁၀၀၀၀



### ပထမအကြိမ်အာစရိယပုဏ္ဏားပွဲ



ပုသိမ်မြို့ RCM ကျောင်းဝင်းရှိ Day Special မှ ကျောင်းသားကျောင်းသူ ဟောင်းများ၏ ပထမအကြိမ် အာစရိယပုဏ္ဏားပွဲအခမ်းအနားကို သာသနာ့ခန်းမဆောင် တွင်( ၁၁၊၉၊၂၀၁၆) နံနက် ကိုးနာရီတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ပုသိမ်ဂိုဏ်းအုပ် ဆရာတော်ဂျွန်မန်းဆိန်းဟိုမှ အဖွင့်ဆုတောင်းမေတ္တာဖြင့်အခမ်းအနား ဖွင့်လှစ်ပေးပြီး ဩဝါဒမြတ်ကြားပေးပါသည်။ ထို့နောက်ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စိုးမှ လည်းဆုံးမစကားနှင့် ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ပါသည်။ ကျောင်းသား ဟောင်းများကိုယ်စားစေတီလှူမှဆရာ/ဆရာမများအား ကန်တော့လက်ဆောင် ပစ္စည်း များပေးအပ်ခဲ့ပါသည်။ ထို့နောက် အဖဆရာတော်ဘုရား၏ကောင်းချီးတော်ကိုခံယူပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။ နန်းဂျူလိုင်အေး(ပုသိမ်မြို့)

Archbishop's House  
289 Theinbyu Road  
Botahtaung P.O. 11161  
Yangon, MYANMAR  
Tel: 95-1-392517 / 392667 / 245467, Fax: 95-1-379059  
၂၈၉၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်စာတိုက် ၁၁၁၆၁၊ ရန်ကုန်မြို့  
Email: mcharlesbo@gmail.com; secygn@gmail.com

ရက်စွဲ။ ။ ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ ရက်  
စာအမှတ် - ၇၄၆၄

သို့  
ဂိုဏ်းချုပ်ဆရာတော်များ၊ ဂိုဏ်းအုပ်ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များ၊  
ဓမ္မဆရာ/ ဆရာမများနှင့် ဘာသာသူသားသမီးတို့


အကြောင်းအရာ။ ။ညောင်လေးပင်ဘုရားကျောင်းဝင်းအတွင်းရှိ အစိုးရမူလတန်းကျောင်းအား အမြန်ဆုံး ပြောင်းရွှေ့ဆောက်လုပ်ပေးနိုင်ရေးကိုစွမေတ္တာရပ်ခံခြင်း


၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ ညောင်လေးပင်သာသနာမြေအတွင်းရှိ မူလတန်း ကျောင်းအား (၁၉၆၃)ခုနှစ်ဝန်ကျင်က နိုင်ငံတော်ပိုင်အဖြစ် သိမ်းပိုက်ထားခဲ့ပါသည်။ ယခုအခါ သာသနာ အမှုဆောင်များ၏ ကြိုးစားမှုကြောင့် ကက်သလစ်အသင်းတော်ကပြန်လည်ရရှိနိုင်တော့မည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ၎င်းတို့သတ်မှတ်ထားသည့် နေရာတွင် ကျောင်းဆောင်သစ် အစားပြန်ဆောက်ပေးရန်နှင့် ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း(၃)ထောင်ကျော် မည်ဖြစ်ကြောင်း၊ ကျောင်းဆောင်သစ် တည်ဆောက်လှူအပ်ပြီးသည့်အခါမှသာ အဆိုပါကျောင်းဟောင်းနေရာအား အသင်းတော်က ပြန်လည်ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြောင်းကြားလာပါသည်။

၃။ ညောင်လေးပင်ဘုရားဖူးနယ်မြေသည် မြန်မာနိုင်ငံရှိ ကက်သလစ်ဘာသာတူအားလုံးနှင့် သက်ဆိုင် သောဒေသတစ်ခုဖြစ်ရာ လိုအပ်သည့်ရံပုံငွေတွက် သာသနာအားလုံးသို့ အကြောင်းကြား အလှူခံရန် ၂၀၁၆ခုနှစ်၊ ဇွန်လက ပြုလုပ်ခဲ့သော ဆရာတော်ကြီးများ၏ (၆)လပါတ်စည်းအဝေးကြီးကလည်း အတည်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ဖော်ပြပါ ကျပ်သိန်းပေါင်း(၃)ထောင်ကျော် အမြန်ဆုံး ရရှိနိုင်ရေးအတွက် ဂိုဏ်းချုပ် ဆရာတော်များ၊ ဂိုဏ်းအုပ်ဆရာတော်များအနေနှင့်တတ်အားသ၍ထည့်ဝင်လှူဒါန်းကြပါရန်နှင့် မိမိတို့ သာသနာအသိသီးရှိ ရဟန်းဘုန်းတော်ကြီးများ၊ သူတော်စင်များ၊ ဓမ္မဆရာ/ ဆရာမများနှင့် အလှူရှင် ဒကာ/ဒကာမအပေါင်းတို့အားလည်း သဒ္ဒါတရားထက်သန်စွာ လှူဒါန်းကြရန်အတွက် တိုက်တွန်း နှိုးဆော်ပေးကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။

ခရစ်တော်၏အမှုတော်မြတ်၌  
+   
+ ကာဒီနယ်ချားစ်လ်ဘို  
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ



# ဝိညာဉ်အာဟာရလက်ကမ်းစာစောင် (Spiritual Food) (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့

ဝိညာဉ်အာဟာရစာစောင်ကော်မတီကို 2013 ခုနှစ် စက်တင်ဘာလ (၂၂) ရက်တွင်စတင်ဖွဲ့စည်းခဲ့ပြီး စာစောင်ထုတ်ဝေဖြန့်ချိခြင်း၏ ရည်ရွယ်ချက်မှာ ကက်သလစ်ဘာသာဝင်များ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို ပိုမိုထိတွေ့သိရှိလာရန်ဝိညာဉ်ရေးရာပိုင်းမှာ ပိုမိုဖွံ့ဖြိုးတိုးတက်ရှင်သန်လာစေရန် ရည်ရွယ်ပါသည်။ ရှုထောင့်အမျိုးမျိုးမှ ဝိညာဉ်ခွန်အားရရှိစေရန် ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai မှ ကဏ္ဍခွဲ ခေါင်းစဉ် သတ်မှတ်ပေးခဲ့ပါသည်။

၁။ဝိညာဉ်ရေးသြဝါဒ(Spiritual Homily)  
 ၂။ဝိညာဉ်ရေးသွန်သင်ချက်(Spiritual Teaching)  
 ၃။ဝိညာဉ်ရေးသုံးသပ်ချက်(Spiritual Review)  
 ၄။ဝိညာဉ်ရေးခွန်အား(Spiritual Strength)  
 ၅။ဝိညာဉ်ရေးပန်းခင်း(Spiritual Garden)  
 ၆။ဝိညာဉ်ရေးဟာသ(Spiritual Humour)  
 ၇။ဝိညာဉ်ရေးမေးမြေ(Spiritual Q&A)  
 ၈။ဝိညာဉ်ရေးလမ်းညွှန်(Spiritual Guide)  
 ၉။ဝိညာဉ်ရေးသမိုင်းခြေရာ(Spiritual History)  
 ၁၀။ဝိညာဉ်ရေးစံပြ (Spiritual Saint)  
 ၁၁။ဝိညာဉ်ရေးသတင်းများ(Spiritual News)  
 ၁၂။ ဝိညာဉ်ရေးနေ့စဉ် (Spiritual Diary)

ဂိုဏ်းချုပ်ဆရာတော်ကြီး Basilio Athai ၏ သြဝါဒရှင်လုကာ (၁၇း ၅ - ၁၀) ဟဗက္ကုတ် (Habakkuk) (၁း ၂ - ၄) (၂း ၂ - ၄)ဒီကနေ့ကြားနာရတဲ့ကျမ်းပိုဒ်ဟာ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းရဲ့ သဘောသဘာဝကို ဖော်ပြထားတဲ့ကျမ်းပိုဒ်ဖြစ်တယ်။ခရစ်ယာန် မှန်တယ်ဆိုရင် "ယုံကြည်ခြင်း" ဆိုတာလူတိုင်းသိတယ်။ ဒီကနေ့တမန်တော်ကြီးတွေလည်း သူတို့ရဲ့ယုံကြည်ခြင်းကို တိုးပွားစေဖို့ သခင်ခရစ်တော်ကိုတောင်းဆိုတယ်။ သခင်ခရစ်တော်က ယုံကြည်ခြင်းရဲ့သဘောသဘာဝမှာကြီးတယ်။ ငယ်တယ်၊များတယ်၊နည်းတယ် ဆိုတာမရှိပါဘူး ယုံကြည်ခြင်းရှိဖို့ဘဲလိုတယ်။ မှန်ညှင်းစေ့ နှမ်းစေ့တွေ လောက်ဘဲရှိတာတောင်မှအဲဒီယုံကြည်ခြင်းနဲ့လုပ်တယ်ဆိုရင်တောင်ကြီးတွေကိုလည်း ရွှေနိုင်တယ် ကြီးတယ်ငယ်တယ် မဆိုလိုဘူး ယုံကြည်ခြင်းရှိဖို့ဘဲလိုတယ်။ အဲဒီယုံကြည်ခြင်းကို ကျွန်တော်တို့ကအသုံးပြုရမှာ



ဖြစ်တယ်။ လောကမှာနေထိုင်တဲ့အခါ မယုံချင်စရာ မယုံကြည်နိုင်စရာ အများကြီးရှိနေတယ်။အဲဒီအချိန်မှာယုံကြည်ခြင်းသိပ်လိုတယ်။ အထူးသဖြင့်ခရစ်ယာန်မှာ ကမ္ဘာကို ကြည့်လိုက်မယ်၊သတင်းကိုကြည့်လိုက်မယ်ဆိုလျှင် အကြမ်းဖက်မှုတွေ အများကြီးရှိတယ်။အဲဒီအကြမ်းဖက်မှုတွေမှာ ခရစ်ယာန်တွေကိုအကြမ်းဖက်နှိမ်နင်းမှုတွေအများကြီးရှိတယ်။ဒီကနေ့ဆိုရင် ကျွန်တော်တို့ ရဟန်းဘုန်းတော်ကြီးတွေအသတ်ခံရတယ်။သီလရှင်တွေ အသတ်ခံရတယ်။ ဒီတစ်နှစ်မှာအများဆုံးလို့ထင်တယ်။ ကိုလံဘီယာမှာ ဒီကနေ့ဘဲသူတို့ဘုရားကျောင်းကြီးထဲမှာ သူပုန်အုပ်စုနဲ့ အစိုးရနဲ့ ပြန်ပြီးငြိမ်းချမ်းရေးယူမယ်၊ ပြန်ပြီးကတိသစ္စာဆို လက်မှတ်ထိုးကြမယ်၊ တစ်ချို့ခရစ်ယာန်တွေ လက်မခံနိုင်ဘူး။ (၅) နှစ်တာကာလအတွင်း လူပေါင်း (၂၀၀၀) ကျော်သတ်ခဲ့တဲ့သူတွေ၊ ကိုယ့်မိသားစုမျိုးတွေကို သတ်ခဲ့တဲ့သူတွေကို ကိုယ့်ဘုရားကျောင်းထဲမှာခေါ်ပြီး လက်မှတ်ထိုးခိုင်းဦးမယ်၊ တစ်ချို့က လုံးဝလက်မခံဘူး။ ဒါပေမယ့် ယုံကြည်ခြင်းနှင့်သူတို့လုပ်တယ်။ ဝန်ကြီးချုပ်တစ်ယောက်ဆိုရင် ကိုယ်တိုင်ပြောတယ် သူ့အဖေကိုသတ်ခဲ့တဲ့သူတွေ၊ ဒါပေမယ့် ဒီကနေ့ ဒီအချိန်မှာ ဒါတွေကိုထည့်တွက်နေစရာအကြောင်းမရှိဘူး။ငြိမ်းချမ်းရေးအတွက်နေရာပေးဖို့ဘဲလိုတယ်။ သမိုင်းကိုဖျက်ဖို့ဘဲလိုတယ်။ ခရစ်ယာန်စိတ်ဓါတ်ဟာအဲဒီလို၊ ခရစ်ယာန်ယုံကြည်ခြင်းဆိုတာအဲဒီလို၊ သူများကိုပြသဖို့

လိုတယ်။"တရားစောင့်တယ်" တရားစောင့်တယ်ဆိုတာအဲဒါဘဲ။ ပထမကျမ်းမှာ ပရောဖက် ဟဗက္ကုတ်က ဘုရားကိုမေးတယ်။ "မတရားမှုတွေကလာနေပြီ ကိုယ်တော်ဘယ်လိုလုပ်ရမလဲ"ဘုရားကသူ့ကိုပြန်ပြောတယ်။ "စောင့်ပါ။ မလာခင်လေးမှာစောင့်ပါ။ အချိန်လာလိမ့်မယ်။အချိန်ရောက်လိမ့်မယ်" တရားစောင့်တယ်ဆိုတဲ့ ဓမ္မစကားဟာမှန်တယ်။ ကျွန်တော်တို့ကယုံကြည်ခြင်းတရားဆိုတာစောင့်ရတယ်။ ကိုယ့်တရားကိုကိုယ်စောင့်တယ်ဆိုရင်ကိုယ့်တရားလည်းကိုယ့်ကို ပြန်ပြီးစောင့်ရှောက်တယ်။ မစောင့်နိုင်တဲ့သူက တရားပျက်သွားတယ်။ ကျွန်တော်တို့ ဘာသာရေးမှာ"တစ်ခါဆုတောင်းလည်း မပြည့်" "နှစ်ခါဆုတောင်းလည်း မပြည့်" တော့ဘုရားကျောင်းမတက်ချင်တဲ့လူအများကြီးရှိတယ်။ မစောင့်ချင်တော့တဲ့လူတွေအများကြီးရှိတယ်။ ကြိုးစားပါလျက်နဲ့၊ ဘုရားတရားလုပ်ဆောင်ပါလျက်နဲ့၊ ဒုက္ခတွေဘဲရှိတယ်။ အပြောဘဲခံနေရတယ် မလုပ်တော့ဘူး။ မစောင့်ချင်တော့ဘူး။ မစောင့်နိုင်တော့ဘူး။ ဒီကနေ့ကျမ်းစာက တောင်းဆိုတယ်။ စောင့်ပါအုံး၊ နေပါအုံး။တရားဆိုတာတစ်နေ့လာလိမ့်မယ် ယုံကြည်ခြင်း အဲဒါဘဲ။ အဲဒီလိုစောင့်နိုင်တဲ့သူဟာ အောင်မြင်သည်ဖြစ်စေ၊ ဆုံးရှုံးသည်ဖြစ်စေ၊ သူ့အတွက်ဘာမှ မဆန်းတော့ဘူး။ ရှင်လုကာ (၁၇း၇-၁၀) မှာ အစေခံတစ်ယောက် သူ့သခင်ပြန်လာလို့ ပြုစုစောင့်ရှောက်တာကိုဂုဏ်ယူစရာမရှိဘူး။ သူ့ကိုယ့်တရားကို ဆောင်ခဲ့တယ်လို့ဘဲ

သဘောထားတယ်။ ဘာမှအဆန်းလုပ်ပြီး တော့ဂုဏ်ယူစရာမလိုဘူး။ ယုံကြည်ခြင်းဆိုတာအဲဒါဘဲ။ ဘုရားတရားငါအဲလောက်လုပ်ခဲ့တယ် ဆုလာတံမရပါလား။ ငါနှစ်ပေါင်းများစွာကြိုးစားခဲ့တယ် အချီးအမွမ်းမခံရပါလား။အဲဒါကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ယုံကြည်ခြင်း ရှိတဲ့သူဟာ အရုံးအမြတ်မကြည့်ဘူး။ အနစ်နာခံတာကို မကြည့်ဘူး။ အဲဒီ ယုံကြည်ခြင်းမျိုး ဒီကနေ့ ဒီအချိန်မှာ သိပ်လိုအပ်တယ်။ ကျွန်တော်တို့တစ်တွေ တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ်။ အာပေါက်လောက်အောင် ဟောပါသော်လည်း ဘာသာသူတွေ ခုထက်ထိ မတုန်ပြန်သေးပါလား။ တကယ်တမ်းသာ ကိုယ်ကသာ ယုံကြည်ခြင်း ရှိတယ်ဆိုလျှင် တုန်ပြန်တာ မတုန်ပြန်တာရှိမရှိမရှိရှိ။ဟောဖို့သာလိုတယ်။ ကျွန်တော်တို့စာစောင်လုပ်လာတာ (၃) နှစ်ပြည့်ပြီ စောင်ရေးနဲ့တွက်ကြည့်ရင် (၃၅၀) ကျော်ပြီ။ ဒါပေမယ့်ဂုဏ်ယူစရာမဟုတ်ဘူး။ ဘုရားသခင်ကိုသာ ကျေးဇူးတင်ဖို့လိုတယ်။ ကိုယ်ရေးခဲ့လို့ ဘယ်သူမှမဖတ်ချင်ဘူးဆိုတာတောင်မှ စိတ်ပျက်စရာလည်းမလိုဘူး။ လုပ်နိုင်တာလေးကိုလုပ်သွားမယ်။ မှန်ညှင်းစေ့ လောက်ဘဲလုပ်နိုင်ပါစေ ဘုရားဆီကို ပေးဖို့ဘဲ။ စောင့်ဖို့ဘဲလိုတယ်။ ဒါကြောင့်လည်းဘဲ စာစောင်ဟာ (၃) နှစ်ပြည့်ပြီ။ ဒီစာစောင်လေး ရေးတဲ့လူမရှိတော့လို့ ဖတ်တဲ့လူလည်း မရှိတော့ဘူး ပြုတ်ပြီဆိုပြီး အဆန်းလုပ်ပြီး စိတ်ပျက်နေစရာမလိုဘူး။ ယုံကြည်ခြင်းရဲ့လုပ်ရပ်ဟာ အရုံးအမြတ်နဲ့ မဆိုင်ဘူး။ ကြီးကျယ်တာနှင့် မဆိုင်ဘူး။ သိမ်ငယ်တာနှင့်လည်းမဆိုင်ဘူး။ ဒါကြောင့် ဘာသာသူတွေ ဒီသဘောတရားလေးကို နားလည်ကြပါ။ တရားစောင့်ကြပါ။ တရားကကိုယ့်ကို ပြန်စောင့်ပါလိမ့်မယ်။"ဟုဆရာတော်ကြီးအားသိုက်မှ ဟောကြားခဲ့ပါသည်။ မစ္စားတရားတော်မြတ်ကို(၂၊၁၀၊ ၂၀၁၆)တွင် စိန်ဂျိုးဇက်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရဟန်းများ၊ သီလရှင်များနှင့် ဘာသာတူစုစုပေါင်း (၅၀၀)ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။(U Sai Sheng)

## တောင်ကြီးသာသနာ ရဟန်း/သီလရှင်လောင်းများအတွက်ဂျူဘီလီနေ့ကျင်းပခြင်း

တောင်ကြီးဂိုဏ်းချုပ်သာသနာ St.Therasa Seminary ၌ အောက်တိုဘာ (၁)ရက်နေ့တွင် စိန်ထရေးဇာပွဲကို ကျင်းပခဲ့သည်။ ၎င်းနေ့ကိုပင် တောင်ကြီးသာသနာအနေဖြင့် ရဟန်းလောင်းများ၊ သီလရှင်လောင်းများတို့၏ ဂျူဘီလီနှစ်အဖြစ် သတ်မှတ်ကျင်းပပေးခဲ့ကြသည်။ စိန်မိုက်ကယ် ရဟန်းဖြစ်သင်ကျောင်းမှ ကိုရင်များ၊ အသင်းဂိုဏ်းအသီးသီးမှ သီလရှင်လောင်းများတက်ရောက်ခဲ့ကြသည်။ မစ္စားတရားတော်နှင့် social games အတူကစားခြင်း၊ နေ့လည်စာ အတူ သုံးဆောင်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။ မစ္စားအတွင်း ဂိုဏ်းချုပ်ဆရာတော်ကြီးမြွက်ကြားသောသြဝါဒမှာ "တစ်ပါးသူ ကိုသနားကြင်နာတယ်၊ တစ်ပါးသူရဲ့ဝေဒနာကို ကိုယ့်ရဲ့နှလုံးသားနဲ့ ခံစားတယ်။ ကရုဏာပေးတယ်ကျွေးမွေးတယ်ဆိုတာ ခံစားချက်နဲ့ လုပ်ပေးတဲ့အရာဖြစ်တယ်။ ပေးတယ်ဆိုတာမရှိတဲ့ဒုက္ခကို သိလို့ပေးတာ၊ ကိုယ်ချင်းစာနာတတ်တဲ့စိတ်၊ နားလည်ပေးနိုင်တဲ့ခံစားချက်နဲ့ ပေးတာဖြစ်တယ်။ ဆာခဲ့ဘူးတဲ့သူဟာ ဆာနေတဲ့သူကိုတွေ့ရင်မကျွေးဘဲမနေနိုင်ဘူး။ ဒီသနားခြင်းကရုဏာနှစ်မှာ သနားခြင်းလုပ်ရပ်တွေကို လုပ်ဆောင်ပါလို့ ရဟန်းမင်းကြီးကတိုက်တွန်းတယ်။ ကုသိုလ်ရစေချင်တယ်။ ဘဝကိုပြန်မြင်စေချင်လို့ပေးတဲ့နှစ်ဖြစ်ပါတယ်။ သနားကရုဏာနှစ်ရဲ့ အနှစ်သာရတွေက အလှူအတန်းပြုခြင်း၊ ဆင်းရဲသားများနှင့် ဖျားနာသူများ၊အကျဉ်းကျနေသူများကို လစ်လျူမရှုခြင်းတို့ကိုဆိုလို တယ်။အလှူအတန်းပြုရာမှာလည်း ဘယ်လိုသဘောထား၊ ရည်ရွယ်ချက် တွေ့နဲ့လှူနေတာလဲဆိုတာပြန်ဆန်းစစ်ဖို့လို ပါတယ်။ Seminary ကျောင်းသားဟောင်းတွေက Seminary ကျောင်းသားတွေကိုလှူဖို့လက်မနှေးကြဘူး ဘာကြောင့် လဲ ဒီကျောင်းမှာနေခဲ့ဘူးတော့ ဒီကျောင်းရဲ့ဒုက္ခကိုပိုသိလို့ဘဲဖြစ်တယ်။ ဖျားနာတဲ့သူဟာ ဖျားနာတဲ့အကြောင်းကိုပိုသိတယ်။ ထောင်ကျဘူးမှထောင်အကြောင်း ကိုပိုသိတယ်ဆိုတာ သဘာဝကျပြီး မှန်ကန်တဲ့ အရာလည်းဖြစ်တယ်။ ဒါကြောင့် ရဟန်းမင်းကြီးက သနားခြင်းဂျူဘီလီနှစ် ကိုအနှစ်သာရ



စာမျက်နှာ(၁၉)သို့

စာမျက်နှာ(၁၈)မှအဆက်

ရှိရှိနဲ့ ကျင်းပလုပ်ဆောင်စေချင်တယ်။ ကျွန်တော်တို့တောင်ကြီးမှာ ရဟန်းများဂျူဘီလီ၊ ဓမ္မဆရာများဂျူဘီလီ၊ သနားကရုဏာဂျူဘီလီ ကျင်းပတယ်။ အခုရဟန်းလောင်းများ ဂျူဘီလီကျင်းပတယ်။ ဒုက္ခိတကျောင်းမှာလည်းမသန်မစွမ်းများဂျူဘီလီကျင်းပတယ်။ ဖြစ်နိုင်ပါသေးတယ် ရဟန်းလောင်းကျောင်းမှာလည်း ထမင်းချက်သူများရဲ့ ဂျူဘီလီဆိုပြီး လုပ်ပေးကြချင်ကြမှာပါ။ ဖြစ်နိုင်ရင်တော့ အားလုံးလူတန်းစေ့စုံ ဂျူဘီလီကျင်းပဖို့ ကောင်းပါတယ်။ ဒီကနေ့ စိန်ထရေးဇာပွဲနေ့မှာ သူ့ကိုအတုယူဖို့ကောင်းတယ်။ မေတ္တာကရုဏာကြီးမားခဲ့တယ်။ ကိုယ်ချင်းစာတတ်တယ်။ သာသနာပြုတစ်ဦးဖြစ်ချင်ပေမယ့် ကျန်းမာရေးမကောင်း တော့မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမယ့်မေတ္တာကရုဏာနဲ့သာသနာပြုဖြစ်နိုင်ခဲ့တယ်။ ရှေ့တန်းသာသနာပြုများအတွက်ဆိုပြီး သူ့ဆုတောင်းမေတ္တာပို့သခဲ့တယ်။ မြို့မြို့ပူဇော်ခြင်းတွေကို သာသနာပြုများအတွက်၊ လိုအပ်သူများအတွက် ပူဇော်ပေး တယ်။လမ်းကြီးမလျှောက်နိုင်ပေမယ့် လမ်းသေးသေးလျှောက်ပြီး ဘုရားသခင်ကို ဆက်ကပ်ခဲ့တယ်။ စိန်ဖရန်းစစ် ဇေးဗီးယားလို အရှေ့တိုင်းနိုင်ငံ ကိုသူမရောက်ခဲ့ဘူး။ ဒါပေမယ့် သာသနာပြုရဟန္တာဖြစ်ခဲ့တဲ့ စိန်ထရေးဇာဖြစ်တယ်။ အဲဒီလိုပါဘဲ ဦးတွေဟာလည်း ဆင်ဖြစ်ရင် တော့သစ်တုံးကြီးကြီးဆွဲပေါ့။ ပုရွက်ဆိတ်ဖြစ်ရင်တော့ အစာသေးသေးလေးချီပေါ့။ စိန်ထရေးဇာ လိုသေးငယ်တဲ့လမ်းစဉ်ကိုလိုက်ပြီး လုပ်ဆောင်လိုရတယ်။ ကျွန်တော်တို့ မြန်မာပြည်ကို ကက်သလစ် သာသနာရောက်တာ နှစ် (၅၀၀)၊ ကိုးရီးယားကိုရောက်တာ နှစ်ပေါင်း(၂၀၀) ဘဲရှိသေးတယ် ဒါပေမယ့် ကိုးရီးယားက သာသနာရေးမှာ ကျွန်တော်တို့ထက် ဘာကြောင့် အဆပေါင်းများစွာသာရသလဲ။ သာသနာပြုခြင်းဆိုတာ ရဟန်းသီလရှင်တို့ရဲ့ တာဝန်လို့မခံယူဘဲ ယုံကြည်သူတိုင်းက တတ်နိုင်တဲ့ဘက်မှ ကြိုးစားပြီးသာသနာပြု သက်သေခံကြလို့ပါဘဲ။ ဒီကနေ့ဒီအချိန်အခါ မှာ သာမန်ဘာသာတူတွေက သာသနာပြုခြင်းတွေလုပ်ဆောင်ဖို့ နယ်ပယ်ပိုကျယ် တာရှိသလို၊ အခွင့်အရေးပိုပွင့်တာတွေလည်းရှိပါတယ်။ ဒါကြောင့် စိန်ထရေးဇာ ပြသွားတဲ့အတိုင်း သေးငယ် တဲ့လမ်း စဉ်ကစပြီးလုပ်ဆောင်သွားနိုင်ကြပါတယ်။ ကြိုးစားလုပ်ဆောင်ကြပါဟု ပြောကြားခဲ့ပါသည်။ (U Sai Sheng)

**မြန်မာနိုင်ငံတွင်မြို့ပြနေထိုင်သူများအတွက်အိမ်ရာအခန်းပေါင်း တစ်သန်းခွဲခန့်မှနှစ်သန်းဝန်းကျင်အထိလိုအပ်နေ**

မြန်မာနိုင်ငံမှာ မြို့ပြနေထိုင်သူတွေအတွက် အိမ်ရာအခန်းပေါင်း(၁) သန်းခွဲခန့်မှ (၂)သန်းဝန်းကျင်အထိ လိုအပ်လာနိုင်သည်ဟု UN-habitat ၏မြို့ပြစီမံကိန်းကျွမ်းကျင်သူ(Urban Programme Specialist)က ပြောဆိုလိုက်ပါသည်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ခံခဲ့သည့်ရလဒ်များ၏ဂဏန်းဖော်ပြချက်အခြေအနေများအရ အနာဂတ်ကာလတွင် အိမ်ရာအခန်းပေါင်း(၁)သန်းခွဲခန့်မှ (၂)သန်းခန့်အထိလိုအပ်မည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် အိမ်ရာပေါင်း(၂)သန်းခန့်အထိလိုအပ်မည်ဖြစ်သည်ဟု Urban Programme Specialist Mr. Jack Finegan က ပြောပါသည်။

လူမှုရေး၊ စီးပွားရေးအခြေအနေအမျိုးမျိုးကြောင့် ကျေးလက်နှင့်တစ်ခြားမြို့ငယ်လေးများမှ မြို့ပြသို့ရွှေ့ပြောင်းမှုမှာအလျင်အမြန်ဖြစ်ထွန်းနေပြီး ရန်ကုန်မြို့သည် လာမည့်(၁၀)နှစ်ကနေ နှစ်(၂၀)အတွင်း လူဦးရေ(၁၀) သန်းအထက်ရှိလာသည့် Mega City တစ်ခုဖြစ်လာနိုင်သည်ဟုလည်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကပြောပါသည်။

မြန်မာနိုင်ငံသည်အာရှဒေသတွင် မြို့ပြတိုးတက်မှုရှိသည့်စာရင်းဝင်နိုင်ငံတစ်ခုဖြစ်ပြီး မြို့ပြတိုးတက်မှုနှုန်းထား (၃၀)ရာခိုင်နှုန်းဝန်းကျင်ရှိနေပြီး ၎င်းသည် နောက်ထပ်အနှစ်သုံးဆယ်ခန့်အထိ ဖြစ်ပေါ်နေမည်ဟုလည်းသိရပါသည်။(မြစ်မခ)

**မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းပဏာမကစားသမားစာရင်းမှ လျှော့ချခံရသည့် ကျော်ကိုကိုနှင့်သီဟဇော် တို့မြန်မာပြည်ကောက်ဖို့**

ဂျာမနီနိုင်ငံတွင်သွားရောက်လေ့ကျင့်နေသည့်မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ ပဏာမကစားသမားစာရင်းမှ လျှော့ချခံခဲ့ရသည့် ကျော်ကိုကိုနှင့်သီဟဇော်တို့သည် စက်တင်ဘာလ(၂၉)ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ သူတို့နှစ်ယောက်ကိုတော့ စက်တင်ဘာ ၂၈ ရက်နေ့က ပဏာမကစားသမားစာရင်းကနေ လျှော့ချခံခဲ့ရခြင်း ဖြစ်ပါသည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က "ဒီကစားသမားနှစ်ဦးကို ခြေစမ်းပွဲတွေမှာ အသုံးပြုခဲ့ပေမယ့် နည်းစနစ်အံ့ဝင်ခြင်းမရှိလို့ ချန်လှပ်ခဲ့တာဖြစ်တယ်"ဟုပြောပါသည်။ ကျော်ကိုကိုမှလည်း "နည်းပြက ဆိုက်ပရစ်ကို အသင်းကစားသမားအနေနဲ့ လိုက်နိုင်သလို ဒါမှမဟုတ် ရန်ကုန်ကိုပြန်ချင်လျှင် ပြန်နိုင်တယ်"ဟုပြောသည့်အတွက် ရန်ကုန်သို့ပြန်ရန်ရွေးခဲ့ခြင်းဖြစ်သည်ဟု လေဆိပ်မှသတင်းထောက်များကို ပြောပါသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည်ပဏာမကစားသမား(၂၃)ဦးနှင့် ဂျာမနီနိုင်ငံတွင် လေ့ကျင့်မှုများ ဆက်လုပ်နေပြီး ကစားထားသည့်ခြေစမ်းပွဲ(၄)ပွဲအနက် (၂)ပွဲရုံး၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျ ထားသည်ဟု သိရပါသည်။ကျော်ကိုကိုမှာ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းတွင် အမာခံကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည့်သူဖြစ်ပြီး သီဟဇော်မှာလည်း ဧရာဝတီယူနိုက်တက်အသင်းတွင် အမာခံကစားသမားအဖြစ် ရှိနေခြင်းကြောင့် လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ ပဏာမကစားသမားစာရင်းတွင်ပါဝင်လာခဲ့ခြင်းဖြစ်ပါသည်။(မြစ်မခ)

**ခရစ်တော်၌အိမ်ပျော်ခြင်း**



**မေလာနီ ဒေါ်ညွန့်စိန် အသက် (၆၁) နှစ်**  
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့သစ်၊ (၃၆) ရပ်ကွက်၊ ရဲကျော်စွာလမ်းနေ ဦးစတီးပင်းဆွင် နန်း၏ဇနီး၊ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဆင်းအိုးဝရွာနေ(ဦးငဘူး+ ဒေါ်မအိမ်)တို့၏သမီး၊ ဦးကျိုးဇက်ဆွမ်းခန့်မန်+ ဒေါ်ဥမ္မာသန်း၊ Fr.Thomas ထန်ရှမ်းပုံ (လာဆာလက်ဂိုဏ်း- CBCM )ဒေါ်မေရီကျင်းရှမ်းဒိမ်+ ဦးမောင်မောင် (ခေတ္တမလေးရှား)၊ ကလေးဒါးကျိန်လွန် (ခေတ္တမလေးရှား)၊ဒေါ်မောနီကားကျင်လမ်းနွမ်း + ဦးချစ်ကိုကို၊ ဒေါ်ဒိုက်လျှံ+ ဦးကိုကိုကျော်၊ (အိုက်ကနက်စန္ဒာဝင်း)တို့၏မိခင် Melani ဒေါ်ညွန့်စိန်သည် (၁၇-၉-၂၀၁၆) ရက်နေ့ နံနက် (၀၀:၃၀)နာရီတွင် ခရစ်တော်၌ အိမ်ပျော်သွားခဲ့ပါသည်။ (၁၈-၉-၂၀၁၆)ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ မွှားရုံတွင် မစ္စားတရားပူဇော်ပြီး ဂူသွင်းသင်္ဂြိုဟ် ခဲ့ပါသည်။ မြောက်ဥက္ကာလာပ ပြည်သူ့ဆေးရုံ၌ ရောဂါကုသမှုခံယူချိန်တွင် အဘက်ဘက်မှ ကူညီပေးခဲ့သော ကျေးဇူးရှင်များနှင့် ဈာပနကိစ္စအပတ်တွင် ကူညီခဲ့ကြသော YCCF, YSK, (CBCM), (CRCM), ဗန်းမော် ဆရာတော်ကြီး၊ လာဆာလက်ဘုန်းတော်ကြီးများ၊ အခြားသော ဘုန်းတော်ကြီးများနှင့် သီလရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်၍ဆုတောင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  
**ကျန်ရစ်သူမိသားစု**

**ခရစ်တော်၌အိမ်ပျော်ခြင်း**



**မာတား ဒေါ်မိစန်း အသက် (၇၄) နှစ်**  
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုမြူမြို့နယ်၊ ပုသိမ်သာသနာ၊ မေရီလန်းအစုကြီးကျေးရွာနေ ဦးဘဂျမ်း+ဒေါ်ဇူဇာနားတို့၏ သမီးထွေး ဂါဗြီအဲလ်ဦးအောင်သူ၏ဇနီး၊ ဒေါ်ဇူဇာ၊ ဦးကျော်ရန်၊ Sr. မေဘယ်အန်း (SFX) ၊ ဦးဆာမူအဲ၊ ဒေါ်အက်စတယ်၊ Fr.ဂျွန်ဘော်စကိုစေးလားထူး၊ Fr. အိုင်စီဒိုစောအယ်၊ နော်ဂျာဆင်းတား၊ ဆာလိုမေ နော်ရီရိုဝင်း၊ နော်သီတာအေးတို့၏ ချစ်လှစွာသောမိခင်ကြီး၊ မာသာရ် မာဂရက်မေရီ (SFX) Sr.ဆိုဗီယာ (Sarvite)၊ အိုင်ရင်းသူဇာဝင်း (SFX)တို့နှင့်တူ၊ တူမ(၁၉)ယောက်တို့၏ ချစ်လှစွာသောအမေ၊ ကိုရင်ဖီဒီလစ် (Institute of Philosophy, Pyin Oo Lwin) ကိုရင်စတီးဖင်း (Institute of Theology, Yangon) အပါအဝင်မြေး (၂၁) ယောက်တို့၏ ချစ်လှစွာသောအဖွား မာတား ဒေါ်မိစန်းသည် (၂၀-၉-၂၀၁၆) ရက်နေ့ နံနက် (၄:၁၅)နာရီတွင် မေရီလန်းအစုကြီးရွာရှိနေအိမ်တွင် ခရစ်တော်၌ အိမ်ပျော်ခဲ့ပါသည်။ (၂၂-၉-၂၀၁၆)နေ့ နံနက် (၉:၃၀)နာရီတွင် မေရီလန်းဘုရားကျောင်းတွင်မစ္စားတရားဖြင့် ဈာပနအခမ်းအနားပြုလုပ်ခဲ့ပါသည်။ဈာပန၌ပါဝင်ဆုတောင်းပေးခဲ့ကြသောပုသိမ်သာသနာ ပိုင်မှ ရဟန်းတော်အပါး (၃၀) ပါး၊ သီလရှင်အပါး (၃၅)ပါးကျော်၊ SFX ဘရာသာရ်များ၊ ရပ်နီး ရပ်ဝေးမှဆွေးမျိုးများနှင့် မိတ်ဆွေများ၊ လူကိုယ်တိုင်မရောက်နိုင်သော်လည်း အဝေးမှကူညီပေးခဲ့ကြသောသူများ၊ ဆုတောင်းပေးခဲ့ကြသူများ အဖက်ဖက်မှကူညီပေးခဲ့ကြသူများအား လွန်စွာကျေးဇူးတင်ရှိပါသည်။  
**(ကျန်ရစ်သူမိသားစု)**



**မြန်မာနိုင်ငံ လုံးဆိုင်ရာ သာသနာ အသီးသီးမှ လူငယ်တာဝန်ခံ ဘုန်းတော်ကြီးများ.....စာ(၈)**



**မြန်မာကဏ္ဍကာ (KMSS) အဖွဲ့၏ အနာဂတ်ခေါင်းဆောင်မှု...စာ(၉)**



**စေတမန်သီလရှင်များကတိ သတ္တမြန်လည်ရွတ်ဆို**

စေတမန်သီလရှင်များ ကတိသတ္တမြန်လည်ရွတ်ဆိုခြင်းအခမ်းအနားကိုစက်တင်ဘာလ (၂၈)ရက်နေ့၊ စေတမန် သီလရှင်ကျောင်း၊ သစ်တော ရပ်ကွက်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ် သွားခဲ့ပါသည်။ ကတိသတ္တမြန်လည်ရွတ်ဆိုသော သီလရှင်များ(၂၅)ပါး ရှိပြီးတစ်သက်သတ္တရှင် (၁၃) ပါးနှင့် ယာယီ သတ္တရှင်(၁၂) ပါးဖြစ်သည်။ ကတိသတ္တမြန်လည်ရွတ်ဆိုသောနေ့တွင် ဆရာတော်မာတီးယားဦးရွှေ(ငြိမ်း)မှအမှူးပြု၍ရဟန်းတော် (၄) ပါးနှင့်အတူ မတ္တားတရားတော်မြတ်ကို ပူဇော်သွားခဲ့သည်။ (တနင်္ဂနွေနေ့)